

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**

**the
CBCM
Herald**

သင်တို့၏ရန်သူတို့ကို ချစ်ကြလော့၊
သင်တို့ကို နှိပ်စက်ညှဉ်းဆဲသော
သူတို့အဖို့ မေတ္တာပို့ကြလော့။
သို့မှသာ သင်တို့သည်
ကောင်းကင်ဘုံ၌ရှိတော်မူသော
သင်တို့အဖ၏သားသမီးများ
ဖြစ်ကြလိမ့်မည်။
ရှင်မာတေးဦး ၆:၄၄၊၄၅၁

ဇွန်လ၊ ၂၀၁၈ ခုနှစ် **မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ လစဉ်ထုတ်ဝေသည်** အတွဲ (၃) အမှတ် (၅)



Ad Limina Visit အတွင်း ၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံမှ ကက်သလစ် ဆရာတော်ကြီးများအား ဗာတီကန် ၌ မိနစ် ၉၀ ကျော် ကြာ လက်ခံတွေ့ဆုံရင်း မြန်မာပြည် ကက်သလစ်အသင်းတော်အတွက် ဆွေးနွေး ခဲ့ကြသည်။

ခါတ်ပုံ Vatican Media



ငြိမ်းချမ်း မေတ္တာအဖွဲ့ အကြီးတန်း ဘာသာပေါင်းစုံ ကိုယ်စားလှယ်များ သည် မေလ ၂၂ ရက်မှ ၂၅ ရက် အထိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြု နိုင်ရေးအတွက် ရန်ကုန်နှင့် နေပြည်တော် မြို့များတွင် စုံညီ စည်းဝေးဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်

စာ - ၇

မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေး



စာ - ၅

အယ်ဒီတာ့ အာစော

လူဖြစ်တတ်ရန် ပညာပေးခြင်း

ဒုတိယကမ္ဘာစစ်အလွန် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများတွင် ပျက်စီးသွားသော စာသင်ကျောင်းများကို ပြန်လည် တည်ဆောက်ကြရသည်။ စာသင်ကျောင်းတစ်ကျောင်းအား ပြန်လည်တည်ဆောက်ပြီး ကျောင်းဖွင့်ပွဲနေ့တွင် ပညာရေးစနစ်အား ကြီးမားစွာ ရိုက်ခတ်စေခဲ့သောမိန့်ခွန်းတစ်ခုကို ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောကြားခဲ့သည်။ "စစ်အတွင်းမှာ လူတွေသတ်ဖို့ ဓါတ်ငွေ့ အခန်းတွေကို ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာ ဘွဲ့ရအင်ဂျင်နီယာတွေပါ။ လူတွေရဲ့ အစုအလိုက်အပြုလိုက်သေစေမယ့် ဓါတ်ငွေ့တွေ တီထွင်ခဲ့တာ ဓါတုဗေဒ ပညာရှင်တွေပါ။ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဆေးထိုးသွင်းပြီး သတ်ခဲ့သူတွေက သူနာပြုကျောင်းတွေက ဆင်းသွားတဲ့ သင်တန်းဆင်းသူနာပြုတွေပါ။ လူတွေကို သေစေအောင် နည်းလမ်းမျိုးစုံကို ဖန်တီးခဲ့တာ အမြင့်ဆုံး တက္ကသိုလ်တွေက အောင်မြင်ခဲ့တဲ့ ဆရာဝန်တွေပါ။ ဒီလို ပညာသင်ယူခဲ့တဲ့သူတွေက လူတစ်ယောက်ကို သွေးအေးအေးနဲ့ သတ်ရဲတာ ဘာကြောင့်လဲ။ ကျွန်တော်တို့ရဲ့ ပညာရေးက ဘယ်မှာ မှားနေတာလဲ။"

ဇွန်လ၏ မိုးစက်များအကြားတွင် အဖြူအစိမ်းဝတ်ကာ ကျောင်းတက်ကြမည့် ကျောင်းသား ကျောင်းသူလေးများ၏ မြင်ကွင်းက အစဉ်အမြဲပင် စိတ်ကြည်နူးမှု တစ်ခု ဖြစ်သည်။ လူ့အသိုင်းအဝိုင်းတစ်ခုလုံး၏ အနာဂတ်ဟု မသိစိတ်က ရေရွတ်မိမည်။ ပညာရေးသည် လူသားထု၏ အနာဂတ်ဟု အခိုင်အမာ ယုံကြည်ပါလျှင် ကျွန်ုပ်တို့၏ အနာဂတ်ကို အကောင်းဆုံးဆောင်တည်နေပါသည်ဟု ကျွန်ုပ်တို့ ဆိုနိုင်ပါမည်လား။

ပညာရေးဟူသည် စာသင်ရုံသက်သက်သာ ဖြစ်သည်ဟု နားလည်လက်ခံပါလျှင် ပညာရေးဟူသည် လူများအား အမိန့်ပေးချုပ်ကိုင်နိုင်ရန်ကြိုးပမ်းခြင်းသာ ဖြစ်သည်။ အယူဝါဒများ၊ စဉ်းစာဆင်ခြင်ပုံများအား ရိုက်သွင်းကာ လိုရာဆွဲနိုင်ရာ ကြီးချုပ်ခြင်းလည်း ဖြစ်နိုင်သည်။ ဧကန်စင်စစ် ပညာရေးသည် အလွန်သိမ်မွေ့သော အနုပညာတစ်ရပ် ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ ပညာရေးကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ကာ မိမိတို့ အတ္တကို အစေခံသူများ ပွားများစေရေးအတွက် အသုံးပြုကာ အလွန် စက်ဆုပ်ဖွယ်ကောင်းသော အဖျက်လုပ်ငန်းတစ်ခု ဖြစ်နေပေလိမ့်မည်။

ပညာရေး၏ အရေးပါမှုကို သိသော ကက်သလစ်အသင်းတော်မှ ပညာရေး လုပ်ငန်းတွင် မည်ကဲ့သို့ လုပ်ဆောင်ရမည့်အကြောင်းကို တစိုက်မတ်မတ် နည်းပေးလမ်းပြ ပြုလုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဆဌမ မြောက် ပေါလူးက "Gravissimum Educationis" ကြီးကျယ်ခမ်းနားသော ပညာရေးဟူသော ခေါင်းစဉ်ဖြင့် ကြေငြာစာတမ်းတစ်စောင် ထုတ်ပြန်ကာ ပညာရေးကို အလေးအနက်ထား ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ "စာသင်ကျောင်းများနှင့်တက္ကသိုလ်များသည် လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ပုံသွင်း တည်ဆောက်ခြင်းနှင့် ဆက်နွယ်ပါမှာ ပြည့်ဝသော အနက်အဓိပ္ပါယ် ရှိပါလိမ့်မည်။ လူတစ်ဦးအဖြစ် ဖွံ့ဖြိုးခြင်း လုပ်ငန်းစဉ်တွင် ပညာရေး ဝန်ထမ်းများသည် သူတို့၏ ကျွမ်းကျင်မှုဖြင့် ကျောင်းသားကျောင်းသူ များအား လူ့အသိုင်းအဝိုင်းအတွင်း ညီအစ်ကို မောင်နှမ စိတ်ထားမွေးမြူတတ်ရန် နှင့် ငြိမ်းချမ်းခြင်းကို တည်ဆောက်သူများဖြစ်လာစေရန် ပံ့ပိုးပေးရမည်။"

ပညာရေးသည် လူတစ်ဦးအား အသက်ပေးခြင်းလည်းဖြစ်သည်။ မိခင်မှ မွေးဖွားခြင်းဖြင့် ဖြစ်တည်လာသော အသက်တာကို ပညာရေးက ပိုမိုပြည့်ဝစေသည်။ ပညာရေးသည် ရှင်သန်နေသော မျှော်လင့်ခြင်းလည်း ဖြစ်သည်။ လူတစ်ဦးအဖြစ် ရှန်သန်နေထိုင်ရန်မျှော်လင့်ခြင်းက အခရာကျသည်။ မည်သည့်အရာကို မျှော်လင့်ရမည်၊ မည်သည့်အရာကို လက်ဆုပ်လက်ကိုင်ထားရမည် ကို ပညာရေးက မျက်စိဖွင့်ပေးမည်။ ထို့ကြောင့် ပညာရေးသည် လူတစ်ဦး၏ အနာဂတ်ကို တည်ဆောက်ပေးခြင်းဖြစ်သည်။ သို့ဖြစ်၍ ပညာရေးကို ဖတ်စာအုပ်ထဲမှ စာများကို ကျက်မှတ်ခြင်းတစ်ခုတည်း အဖြစ် သတ်မှတ်၍ မဖြစ်နိုင်ပါ။ ပညာရေးသည် လူတစ်ယောက်၏ အသက်တာ တစ်ခုလုံးအတွက် ရှန်သန်နေထိုင်ရေးကို ရှေးရှုရမည်ဖြစ်သည်။

ပညာရေးကို စာရေးစာဖတ်သင်ခြင်း၊ ပြဌာန်းစာအုပ်ပါသင်ခန်းစာများကို ကျက်မှတ်စေခြင်း စသဖြင့် ဦးနှောက်တစ်ခုတည်းကိုသာ အာရုံစိုက် သင်ကြားခြင်းဟု မမှတ်ယူဘဲ လူသားချင်းစာနာ ထောက်ထားမှုများ၊ အစိုးအကောင်းခွဲခြားတတ်သည့် ကိုယ်ကျင့်တရား၊ ဘဝအတွက် အမှားအမှန်ကို သိမြင်ရွေးချယ်နိုင်သည့် ဆင်ခြင်တုံတရား စသည်တို့ကို မှန်ကန်စွာရရှိနိုင်ရန် နှလုံးသားများကိုပါ သင်ကြားပေးရမည်ဖြစ်သည်။



ဇွန်လ ၂၉ ရက်နေ့ဟာ ရဟန်း ပေတရူးနဲ့ ပေါလူးတို့ရဲ့ ပွဲနေ့ဖြစ်ပါတယ်
ပုပ်ရဟန်းမင်းကြီးရဲ့ ပွဲနေ့လည်း ဖြစ်ပါတယ်
ပါပါ: ဗရန်ဝစ်ဘတွက် ဘထူး ဆုတောင်းပေးကြပါမို့

၂၀၁၈ ဇွန်လ အတွက် ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်း ပေတ္တတာ ရည်ရွယ်ချက်

Social Networks
That social networks may work towards that inclusiveness which respects other for their differences.

လူမှုကွန်ယက်များအတွက်
လူမှု ကွန်ယက်များသည် ပထုညီမှုများကို လေးစားတတ်သော အားလုံးပါဝင်နိုင်စေရေးအတွက် လုပ်ဆောင်ကြပါမည့် အကြောင်း



ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတာလို့စ် ကျာရူ	ပုံနှိပ်တိုက် စိန်ဇေးဦးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကင်း။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနီ စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘက် မြေဒီကုန်း၊ ရန်ကင်း။ နော်မြတ်နင်းထွေး (၀၄/ဟာသာ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ရှိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကင်း
ဒီဇိုင်းဖွဲ့စည်းပုံ ဖါသာရ် စိုးနိုင် ၊ ရိုစီမေရီ	ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	

ကမ္ဘာ့ ဆက်သွယ်ရေး နေ့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းစကား

ညီအစ်ကို မောင်နှမ အပေါင်းတို့၊

ဆက်သွယ်ရေးသည် ဘုရားသခင်၏ အစီအမံ တစ်စိတ်တစ်ပိုင်း ဖြစ်ကာ ခင်မင်ဆက်သွယ်မှုအား တွေ့ကြုံခံစားနိုင်ရန် အဓိက နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် ဖန်ဆင်းရှင် ဘုရား သခင်နှင့် ပုံသဏ္ဍာန်တော်အတိုင်း ဖန်ဆင်းခံကြရသည်ဖြစ်ရာ ကျွန်ုပ်တို့သည် စစ်မှန်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် အလှတရားတို့အား ခံစားဖော်ပြနိုင်စွမ်းနှင့် ဝေမျှနိုင်စွမ်းလည်း ရှိပေသည်။ ကျွန်ုပ်တို့သည် ကိုယ်ပိုင် အတွေ့အကြုံနှင့် ပတ်ဝန်းကျင် ကမ္ဘာအား ဖော်ပြ နိုင်စွမ်းရှိသလို အဖြစ်အပျက်များ၏ သမိုင်းဝင်အမှတ်တရနှင့် နားလည်မှုများကို ဖန်တီး ပုံဖော်နိုင်စွမ်း ရှိကြပါသည်။ သို့သော် ကျွန်ုပ်တို့သည် မာနတရားနှင့် တကိုယ်ကောင်းဆန်သည့် စိတ်အား ဦးစားပေးထားလျှင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ပုံလုပ်နည်း တို့သည် ပုံပျက်သွားတတ်ပေသည်။ ထိုအခြေအနေအား ကမ္ဘာဦးကျမ်းစာလာ အာဒံနှင့် ဧဝ၏ သားများဖြစ်သည့် ကိန်းနှင့် အေဘယ် ညီအစ်ကို ဇာတ်လမ်း၊ ဘေဘယ် ရဲတိုက်ကြီး တည်ဆောက်ခြင်းတို့တွင် တွေ့မြင်နိုင်ပေသည်။ (ကမ္ဘာဦးကျမ်း ၄:၄-၁၆၊ ၁၁:၁-၉) အမှန်တရားအား လှည့်ဖြား တတ် သည်ကို လူတစ်ဦးချင်းစီ သာမက လူ့အသိုင်းအဝန်းများ၌ ချိတ်ဆက် မြင်တွေ့နိုင်ပါသည်။ အခြား တစ်ဘက်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အစီအမံအား စွဲစွဲမြဲမြဲ လိုက်နာကြပါလျှင် ဆက်သွယ်ရေးသည် အမှန် တရားအား ရှာဖွေရန်နှင့် ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် ထိရောက်သော ဖော်ပြခြင်း ဖြစ်လာပါသည်။

ယနေ့ခေတ် အပြောင်းအလဲ မြန်ဆန်လှသော ကမ္ဘာ့ ဆက်သွယ်ရေး နည်းလမ်းများနှင့် ဒစ်ဂျစ်တယ် စနစ်များတွင် ကျွန်ုပ်တို့သည် "သတင်းတု Fake News" ဟု သိသော ကိစ္စရပ်များ ဖြန့်ကျက် ဖြစ်ပေါ်လာပါသည်။ ထိုအကြောင်းအရာတို့သည် ဆန်းစစ်သုံးသပ်ရန် လိုအပ်လာပါသည်။ ထို့ကြောင့် ဤနှစ် ကမ္ဘာ့ဆက်သွယ်ရေးနေ့ သတင်းစကားအား အမှန်တရား ဆိုင်ရာ အရေးကိစ္စ ပြဿနာ အပေါ် အခြေပြုရန် ကျွန်ုပ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့သော သတင်းစကားမျိုးကို လည်း ပုပ်ရဟန်းမင်းကြီး ဆဌမမြောက် ပေါလ် ၏ ၁၉၇၂ ခုနှစ်တွင်ထုတ်ပြန်သည့် "လူမှုဆက် သွယ်ရေးသည် အမှန်တရားအတွက် ဝန် ဆောင်ရန်" သတင်းစကားကဲ့သို့ရှေ့ အစဉ်အဆက်ရဟန်းမင်းကြီးများ၏ သတင်း စကားများတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဤနည်းအားဖြင့် သတင်းတု Fake news များ ပြန့်နှံ့နေခြင်းကို တားဆီးဆန့်ကျင်ရန်၊ သတင်း ဂျာနယ် ကဏ္ဍ၏ ဂုဏ်သိက္ခာအား ပြန်လည် ရရှိစေရေးနှင့် အမှန်တရားကို ရှာဖွေရေးသည် ဂျာနယ်



လစ် သတင်းသမားများ၏ တာဝန်ဖြစ်ကြောင်းကို ပြန်လည် သတိပြုမိစေရန် ခံယူချက်ဖြင့် လုပ် ဆောင်နေမှုကို ကျွန်ုပ်အနေနှင့် အားပေးလို ပါသည်။

၁။ သတင်းတု Fake News မှာ အတုအယောင်ဆိုသည်မှာ ဘာကို ဆိုလိုချင်သနည်း။

"သတင်းတု" ဆိုတာဟာ အခုခေတ်မှာ အထူးဆွေးနွေး၊ ငြင်းခုံရတဲ့ အစိတ် အပိုင်း ဖြစ်ပါသည်။

ယေဘုယျအားဖြင့် Fake news ဆိုသည်မှာ မှားယွင်းသော အချက်အလက်များအား အင်တာနက်နှင့် သမားရိုးကျ သတင်းမီဒီယာများမှ တစ်ဆင့် ပြန့်ပွားစေခြင်းကို ဆိုလိုပါသည်။

Fake news သည် စာဖတ်သူများ ယုံမှားစေရန်၊ သိမ်းသွင်းဝါဒဖြန့်ရန် အမှန်မတည်ရှိသော ကိန်းဂဏန်း အချက် အလက်များ၊ မူရင်းအဓိပ္ပာယ် ပျက်စေသော အချက် အလက်များ မှားယွင်းသော အချက်အလက်များအား ပြန့်ပွားစေခြင်းကို ဆိုလိုပါသည်။

Fake News သတင်းတုများသည် အထူးပြုထားသည့် ပန်းတိုင်များ အောင်မြင်စေရန်၊ နိုင်ငံရေး ဆုံးဖြတ်ချက်များ အပေါ် လွှမ်းမိုးမှုရှိစေရန်နှင့် စီးပွားရေး အကျိုး ဖြစ်ထွန်းရန် ရည်မှန်းချက်များ အောင်မြင် စေရန် ရည်ရွယ်ပါသည်။

Fake News ၏ ထိရောက်မှုမှာ စစ် မှန်သော သတင်းရင်းမြစ်များ၏ အခန်းကဏ္ဍ အားနည်းသွားစေရန် ပြုလုပ်ရင်း ပိုမိုလက်ခံအားကောင်းလာစေရန် ဖြစ်သည်။

ဒုတိယ အချက် အနေဖြင့် လွှဲမှားသော်လည်း ယုံလောက်သည့် သတင်းများတွင် "စာထိုး" ထားခြင်းဖြင့် ဖတ်ရှုမြင်ကြည့်သူ အများ၏ အာရုံစိုက်မှုကို ရရှိသည့်အပြင် လူမှုရေးဆိုင်ရာ အစွဲများ၊ အမြင် လွှဲမှားနှင့် အုပ်စုအပေါ်ထားသည့် စွပ်စွဲ အမြင်များအား အားကောင်းစေသလို ပူပန်ခြင်း၊ ကျေနပ်အားရခြင်း၊ အမျက် ဒေါသ

ထွက်ခြင်းနှင့် အားမလို အားမရခြင်း စသည့် စိတ်ခံစားချက် အမျိုးမျိုးကို လူ့ ဆော်ပေးခြင်းဖြင့် အလွဲသုံးစားပြုရန် ရည်ရွယ်ပါသည်။

Fake news အား ပြန့်ပွားစေရန် လုပ်ဆောင်နိုင်စွမ်းသည် အများအားဖြင့် လူမှု ကွန်ရက်များအား အသုံးပြုခြင်းနှင့် လူအများ လူမှုကွန်ရက် အသုံးပြုနည်းအပေါ် အခြေပြုထားခြင်း ဖြစ်ပါသည်။

မမှန်ကန်သော သတင်း အဖြစ် အပျက်များသည် ပြန့်နှံ့လွယ်သည် ဖြစ်ရာ ဩဇာအာဏာရှိသော သတင်းအရင်း အမြစ်များက ငြင်းဆန်ပါသော်လည်း ထိုသို့ သတင်းတု ပြန့်နှံ့မှုအား ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပေ။

သတင်းတုများအား ခဝါချနိုင်ရန်နှင့် အဆုံးသတ်နိုင်ရန် ခက်ခဲနေမှုမှာ ရှုထောင့်အမြင် သဘောထားများ ကွဲပြားမှုများအား အသားမပေးသည့် ဒစ်ဂျစ်တယ် လူမှုကွန်ရက်တွင် လူအများ အသုံးပြုနေခြင်းကြောင့် ဖြစ်သည်။

မှားယွင်းသော အချက်အလက်များသည် အခြားသော သတင်း အရင်းအမြစ် များနှင့် အပြုသဘောဆောင်သော ထိတ်တိုက်တွေ့ဆုံမှု မရှိခြင်း၌ ပိုမို အားကောင်းလာသည်။ ထို့ကြောင့် လူအုပ်စု တစ်ခုအပေါ် အမြင်လွှဲခြင်းအား တုံ့ပြန်ဖြေရှင်းခြင်းနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် တားဆီးထားသကဲ့သို့ ဖြစ်နေသည်။ ဤသို့ဖြင့် လူအများသည် ဘက်လိုက်မှုရှိသော အခြေအမြစ်မရှိသည့် အိုင်ဒီယာများအား ပြန့်ပွားစေမှုကို မတားဆီးနိုင်တော့ချေ။

သတင်း အချက်အလက် အမှားပေးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးမှာ ၎င်းသည် သူတပါးအား ရှုံ့ချခြင်း၊ ရန်သူအဖြစ် သတ်မှတ်ခြင်း၊ နတ်ဆိုးမိစ္ဆာအဖြစ် ပုံသွင်းခြင်းနှင့် ပဋိပက္ခသို့ ဦးတည်စေခြင်းတို့ ဖြစ်ကြသည်။

သတင်းတုသည် အများအပေါ် သည်းခံမှု ကင်းခြင်းနှင့် အထိမခံ အပြောမခံ

သော စိတ်သဘောထား၏ အမှတ်သင်္ကေတ ဖြစ်ပါသည်။ သတင်းတုကြောင့် အမှန်းတရားနှင့် လစ်လျူရှုခြင်းတို့ ပိုမို ပြန့်ပွားလာသည်။ ၎င်းတို့သည် အမှန်တရား ကင်းမဲ့ခြင်း၏ ရလဒ် ဖြစ်သည်။

၂။ Fake News သတင်းတုအား ကျွန်ုပ်တို့ မည်သို့ သတိထားမိနိုင်ပါမည်နည်း။

ဤလွှဲမှားမှုအား တန်ပြန်ရန် အားလုံး၌ တာဝန်ရှိပါသည်။ သို့သော် သတင်းအချက်အလက် အမှားပေးခြင်းသည် ရည်ရွယ်ချက်ရှိရှိ၊ ယုံကြည်လွယ်အောင် ပြုလုပ်ထားခြင်းနှင့် ယုံကြည်ရမည့် ခေါင်းစဉ်များနှင့် စိတ်ပိုင်းဆိုင်ရာ နည်းပရိယာယ်များကို လည်း အသုံးပြုထားသည် ဖြစ်ရာ သတင်းတုများအား တန်ပြန်ရန် လွယ်ကူသော ကိစ္စ မဟုတ်ပေ။

လူအများ မီဒီယာမှ ပေးပို့သော သတင်း အချက်အလက်များအား ရယူ၊ နားလည်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ကြည်ရှုဖတ်မှတ်ကြသော သူများအား ကူညီပေးသည့် ပညာပေး အစီအစဉ်များနှင့် သတင်းတုများအား ဝေမျှခြင်း Share ခြင်း၌ မပါဝင်ပဲ၊ သတင်းတုများအား တုန့်ပြန်ခြင်းသည် ချီးကျူးစွယ်ကောင်းသော လုပ်ရပ်များ ဖြစ်ပေသည်။

အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ဥပဒေရေးရာ အဖွဲ့များသည် ဦးဆောင်၍ သတင်းတုနှင့် ပတ်သက်သည့် နည်းဥပဒေများ ပိုမို အားကောင်းရန် ပြုလုပ်လျှင် ချီးကျူးစွယ် ဖြစ်ပေသည်။ ထိုနည်း ဥပဒေများသည်လည်း လူမှုကွန်ရက်မှတစ်ဆင့် လူအများ၏ ကိုယ်ရေး အချက်အလက်များအား ကာကွယ် ထိန်းသိမ်းပေးနိုင်ရန် သတ်မှတ်ချက်အသစ်များ ချမှတ်ဖို့ နည်းပညာ ကုမ္ပဏီများနှင့် သတင်းမီဒီယာ ကုမ္ပဏီများကို တိုက်တွန်းသည့် နည်းဥပဒေ ဖြစ်ရပါမည်။

ထို့အပြင် အချက်အလက် အလွဲများ အလုပ်ဖြစ်နေပုံများအား ကာကွယ်ခြင်းနှင့် သတ်မှတ် ဖော်ထုတ်ခြင်းတို့အား ပြုလုပ်ရန် ဂရုတစိုက် သုံးသပ်မှုများ ပြုလုပ်ရန် လိုအပ်ပေသည်။

"မြွေဗျူဟာ Snake-tactics" ဟု ခေါ်သော နည်းဖြင့် တပါးသူအား နေရာတစ်ခု၊ အချိန်တစ်ခုတွင် တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် အမည်မသိ လျှို့ဝှက် အကောင်များအား ဖော်ထုတ်ရန် လိုအပ်လှပေသည်။

ကမ္ဘာဦးကျမ်းတွင် "ကောက်ကျစ်သော မြွေဆိုး" သည် ပရိယာယ် အသုံးပြု၍ လူသား အစ ကနဦးတွင်ပင်လျှင် လူသားတို့ အပြစ်သမိုင်း စတင်ရန်၊ ပထမဆုံး အပြစ်ကျူးလွန်စေရန်၊ ဘုရားသခင်၊ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းနှင့် သဘာဝ ပတ်ဝန်းစာမျက်နှာ ၂၂ သို့

ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များအသင်း တည်ထောင်ခြင်း (၁၇၅) နှစ် ပြည့် ဂျူဘီလီပွဲတော်

မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံး၏ ညွှန်ကြားရေးမှူးက ဦးစီး၍ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးငယ်များအသင်း တည်ထောင်ခြင်း (၁၇၅)နှစ်ပြည့် ဂျူဘီလီပွဲတော်ကို ဧပြီလ ၂၆ ရက်တွင် မြန်မာကွန်ဗင်းရှင်း စင်တာတွင်လည်းကောင်း၊ ဂျူဘီလီမုဆိုးတရားတော်ကို ဧပြီလ (၂၆)ရက်တွင် စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း၌ လည်းကောင်း၊ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဂျူဘီလီ ပွဲတော်သို့ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာအသီးသီးမှ သာသနာပြုကလေးငယ်များ စုစုပေါင်း (၁၆၃၀)ဦး တက်ရောက်ခဲ့ကြသည်။

ဂျူဘီလီပွဲတော်ကို ကျင်းပရသည့် အဓိကရည်ရွယ်ချက်မှာ ကလေးသူငယ်များ အား သာသနာပြုခြင်းဆိုင်ရာ အသိပညာကို ရရှိခံယူစေ၍ ကောင်းစွာ လေ့ကျင့် သင်ကြားခံရသော သာသနာပြုလေးများဖြစ် လာကြစေပြီး၊ အခြားအရွယ်တူ ကလေးငယ် များကိုလည်း သာသနာပြုခြင်း၌ တက်ကြွစွာ ပါဝင်လှုပ်ရှား နိုင်ကြရန် ကူညီတွဲဖော်ပေး ရန်ဖြစ်ပါသည်။ ဂျူဘီလီ ပွဲတော်၏ နဖူးစည်း ကျမ်းစကားမှာ "ခရစ်တော်ယေရှု၏ ရှိသော စိတ်သဘောကို သင်တို့၌လည်း တည်ရှိကြစေလော့ (ဖိလိပိ ၂ : ၅)" ဖြစ် သည်။

ဧပြီလ (၂၅) ရက် ဗုဒ္ဓဟူးနေ့တွင် ဂျူဘီလီပွဲတော်အခမ်းအနားကို နံနက် (၉) နာရီမှ ညနေ (၅)နာရီ အထိ MCC ခန်းမ၌ ကျင်းပခဲ့ပြီး ပွဲတော်လာဧည့်သည်တော်များကို တီးဝိုင်းအဖွဲ့များမှ ကြိုဆိုကြခြင်း၊ ဆရာ တော်ကြီးများနှင့် ဘုန်းတော်ကြီးများကို ခန်းမဆောင်အတွင်းသို့ ပင့်ဆောင်ပေးခဲ့ကြပါသည်။ အခမ်းအနားမှ ဂျူဘီလီပွဲတော် ကိုကြေညာပေးပြီး ပွဲတော်အဖွင့်ဆုတောင်း ပေးခြင်းအား မန္တလေးဂိုဏ်းချုပ်

သာသနာ မှ ဘုန်းတော်ကြီး ပေါလ်သက်ခိုင်က ဆက်ကပ် လုပ်ဆောင်ပေးခဲ့ပါတယ်။

ထို့နောက် ဂျူဘီ လီ မုဆိုးတရားတော်မြတ် ကို ဂိုဏ်းချုပ် ဆရာတော်ကြီး (၃)ပါး၊ မွန်ဆီညော်(၁)ပါးနှင့် ဘုန်းတော်ကြီး (၃) ပါးတို့က ဖဲကြီးဖြတ် ဖွင့်လှစ် ပေးခဲ့ပါသည်။ တစ်ချိန်တည်း၌ ဗုံ၊ ပုလွေနှင့် တီးဝိုင်းအဖွဲ့တို့မှလည်း ဂုဏ်ပြု တီးမှုတ်ပေးခဲ့ပြီး "ယုံကြည်၊ ကျင့်ကြံ၊ ဝေမျှသက်သေခံ" ဂျူဘီလီ ဂုဏ်ပြုသီချင်းကို အားလုံးအတူ သီဆိုကြကာ ရန်ကုန်ဂိုဏ်း ချုပ် သာသနာပြု ကလေးငယ်များက တေး သရုပ်ဖော်ပေး၍ လှိုင်ကော် (ဒီမောဆိုသာ သနာမှ သာသနာပြု ကလေးငယ်များက လည်း တယောတိုဖြင့် တွဲဖက်ညီတီးခတ် ပေးခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ညွှန်ကြားရေးမှူးက ပွဲတော်လာဧည့်သည်တော်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့သည်။ အစီအစဉ်အရ မြန်မာပြည် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌက ပေးပို့သော သဝဏ်လွှာကို ဟားခါးဂိုဏ်းအုပ်ဆရာတော်ကြီး လူဆီးယပ်စ်ဟယ်ရီကုန်းက ဖတ်ကြားကာ နာယူစေခဲ့ပါသည်။ ပြီးသည့်နောက် သာသနာပြု ကလေးသူငယ်များ၏ ပလွေနှင့် တယော အဖွဲ့မှ ဗာတီကန်နိုင်ငံတော်သီချင်းအား သာယာညီညွတ်စွာ ဂုဏ်ပြုတီးမှုတ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေးငယ်များအသင်း၏ သမိုင်းအကျဉ်းကို Video Clip ဖြင့် ပြသတင်ဆက်ပေးခဲ့သည်။

ဂျူဘီလီပွဲတော် အခမ်းအနား ပထမပိုင်းကို ဖယ်ခုံဂိုဏ်းအုပ်သာသနာမှ ကလေးသူငယ်များက ကယားရိုးရာအကဖြင့် တင်ဆက်ပေးပြီးနောက် ခေါ်တော်မူခြင်း ဆိုင်ရာပြခန်းများအား လှည့်ပတ်လေ့လာခြင်းအားဖြင့် ခေတ္တရပ်နားခဲ့ပါသည်။



အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဘုန်းတော်ကြီး မောရစ်ညွန့်ဝေမှ "ယုံကြည်၊ ကျင့်ကြံ၊ ဝေမျှသက်သေခံ"ခေါင်းစဉ်ဖြင့် ပို့ချဝေငှခဲ့ပြီး မွန်းတည့် (၁၂)နာရီတွင် နေ့လည်စာကို အတူစုပေါင်း သုံးဆောင်ခဲ့ကြသည်။ ထို့နောက် အစီအစဉ်များ ပြန်လည်မစတင်မီ သာသနာပြုကလေးသူငယ်များ သာသနာတစ်ခုချင်းစီအလိုက် မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။

ထို့နောက် မွန်းလွဲ(၁)နာရီမှ (၅)နာရီအထိ ဒုတိယပိုင်း အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ပြီး သာသနာအသီးသီးမှ ကလေးငယ်များ၏ ရိုးရာအကများဖြင့် ဖျော်ဖြေခြင်း၊ ပညာပေးဇာတ်လမ်းတိုများ တင်ဆက်ခြင်း၊ ဂျူဘီလီကံထူးရှင်ကလေးငယ်(၅)ဦးကို ရွေးချယ်၍ လက်ဆောင်များ ချီးမြှင့်ခြင်း၊ ဂျူဘီလီ အထိမ်းအမှတ်လက်ဆောင်များအား ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာ (၁၆) ခုအားပေးအပ်ချီးမြှင့်ခြင်း တို့ကို အစီအစီအလိုက် လုပ်ဆောင်ခဲ့ပြီး ဒေါ်အီဇာယ်လာ ပြုံးပြုံးအောင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကာ "မေတ္တာအိမ်သီချင်းဖြင့်" အခမ်းအနားကို အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

ဧပြီလ ၂၆ ရက်၊ ကြာသာပတေးနေ့ နံနက် (၉) နာရီ အချိန်တွင် စိန့်မေရီကက်သီ ဒြယ်ကျောင်းတော်ကြီး၌ ကာဒီနယ်ချားလ်စ် ဘိုမှ ဦးဆောင်၍ ဆရာတော်ကြီး(၃)ပါး၊ ဘုန်းတော်ကြီး (၂၅)ပါး၊ သီလရှင်များ၊ ကလေးသူငယ်များ၊ ဘာသာဝင်များစုပေါင်း ပါဝင်၍ တရားတော်မြတ်ကို ပူဇော်ပေးခဲ့ ကြသည်။ တရားတော်မြတ် အပြီးတွင် ကလေးသူငယ်များနှင့် ဧည့်သည်တော်များအား ဂုဏ်ပြု နေ့လည်စာဖြင့် တည်ခင်းဧည့် ခံခဲ့ပြီး၊ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်း အမှတ်ပြတိုက်နှင့် အမျိုးသား ယဉ်ကျေးမှုပြတိုက်များသို့ ကလေး သူငယ်များအား လေ့လာ လည်ပတ် စေခဲ့ပါသည်။

ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များအသင်း တည်ထောင်ခြင်း (၁၇၅) နှစ်ပြည့် ဂျူဘီလီပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကောင်းမှုအသီးသီးနှင့် ဆုတောင်းခြင်းများဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော ကျေးဇူးရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။

တောင်ငူသာသနာ ၊ ချင်းယူးတိုက်နယ် ၊ သာသနာပြု ကလေးသင်တန်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းကို ၂၀၁၈ ခုနှစ် မေလ ၁ ရက်မှ ၄ ရက် အထိ ချင်းယူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပါဝင်ပို့ချပေးသူများမှာ ကျောင်းထိုင် Rev.Fr. အန်ဒြေးယာသန်း၊ Sr.B. မြတ်နင်းနွယ်၊ Bro. Peter ဂျော့ချ်၊ ဆရာမဒေါ်အားဝေမိုး နှင့် ဆရာမ ဒေါ်မိငယ်တို့ ဖြစ်ကြပြီးပါဝင် တက်ရောက်သူ (၉၅) ဦး ရှိပါသည်။
အက်ဇူးမယ် (ISR)



ဘင်္ဂလိအရေး ညီလာခံခေါ်ပေးရန် ဗာတီကန်ကို မြန်မာနိုင်ငံဆရာတော်ကြီးများမှ တောင်းဆို

မြန်မာနိုင်ငံအတွက် ရခိုင်ဒုက္ခသည်များအရေးသည် နိုင်ငံတကာ အလယ်တွင် အမြေတစ်ခုထွက်ရန်လိုအပ်ပြီး ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်သည် နိုင်ငံအပေါ် ကောင်းသောပုံရိပ်တစ်ခုဖြစ်ခဲ့ကြောင်း ဗာတီကန်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ ဆရာတော်ကြီးများက ပုပ်ရဟန်းမင်းကြီးနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီထောက်ပံ့ပေးနိုင်ရန် မြန်မာနိုင်ငံအတွက် ကြီးမားသည့်စိန်ခေါ်မှုနှင့် တွေ့ကြုံနေရသော နိုင်ငံပွဲ ဘင်္ဂလိအရေးအတွက် ဗာတီကန်က နိုင်ငံတကာညီလာခံတစ်ရပ် ခေါ်ယူကျင်းပပေးရန် ဆရာတော်ကြီးများက တောင်းဆိုခဲ့သည်။

ယခုကဲ့သို့ တောင်းဆိုမှုကို ပုပ်ရဟန်းမင်းကြီးက သဘောတူခဲ့ပြီး ညီလာခံကို ယခုနှစ်ကုန်အတွင်း ကျင်းပမည်ဟု မျှော်လင့်ကြောင်း ကာဒီနယ်ကြီးက ပြောသည်။

ထို့အပြင် ကာဒီနယ်ချားစ်ဘိုသည် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့နှင့်အတူ

ဥရောပသံတမန်များပါဝင်မည့် ၎င်းတို့အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် မေလ ၂၅ ရက်တွင် တွေ့ဆုံကြမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရခိုင်မြောက်ပိုင်းသို့ သွားရောက်မည်ဟု ပြောသည်။

ပုပ်ရဟန်းမင်းကြီးအား တွေ့ဆုံရန် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့သည် မေလ ပထမပတ်အတွင်းက ရောမမြို့သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးနှင့် ဆရာတော်များတရားဝင်တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံအတွက် ထိခိုက် အနာတရများ ဖြစ်ပေါ်နေသော တိုင်းရင်းဒေသ ပဋိပက္ခများ အကြောင်း ပြောဆိုဆွေးနွေးခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ပြီးခဲ့သည့် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ သုံးရက်တာ သွားရောက်ခဲ့ပြီး ကက်သလစ် ခရစ်ယာန်များ၊ ဗုဒ္ဓဘာသာဝင်များ နှင့် အခြား အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းညီညွတ်မှုများအတွက် ကြိုးစားဆောင်ရွက်ကြရန် အားပေး တိုက်တွန်းခဲ့သည်။

ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခဲ့မှု



ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှဆရာတော်ကြီးများနှင့် တွေ့ဆုံစဉ် (၂၅.၀၁.၂၀၁၇)

အတွင်း ကာဒီနယ်ကြီးချားစ်ဘိုက ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့လာရောက်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံအတွင်း အကျိုးသက်ရောက်မှုဖြစ်စဉ်များကိုတင်ပြခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အကြံ

ပြုချက်များ ပေးပို့ပေးရန် သီးသန့်မေတ္တာရပ်ခံခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ငြိမ်းချမ်းရေးအတွက် တိုက်တွန်းပေးမည်ဖြစ်ကြောင်း ပြန်လည် ကတိပြုခဲ့သည်။

Ref: Vatican News
(ဘာသာပြန် - ချမ်းဇော်အောင်)

မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေး



ရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးများ တက်ရောက်ခဲ့ကြသည်။

ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace) ၏ ဘာသာပေါင်းစုံဖြင့် ဖွဲ့စည်းထားသော အကြီးတန်းကိုယ်စားလှယ် အဖွဲ့သည် မေလ ၂၂ ရက်မှ ၂၅ ရက်အထိ ရန်ကုန်နှင့် နေပြည်တော် မြို့များတွင် အစည်းဝေးများ ပြုလုပ်ခြင်း မြန်မာနိုင်ငံသူ နိုင်ငံသားများသို့ ပန်ကြားလွှာ ထုတ်ပြန်ခြင်းတို့ ပြုလုပ်ခဲ့သည်။ မေလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့လည်း သွားရောက်ခဲ့ကြသည်။



ကာဒီနယ်ကြီးချားစ်ဘို နှင့် အခြား ပြည်တွင်းပြည်ပမှ ဘာသာပေါင်းစုံ ကိုယ်စားလှယ် စုစုပေါင်း (၁၈) ဦးတို့သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မေလ (၂၅)ရက် နံနက် ၁၀ နာရီအချိန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဘာသာပေါင်းစုံအဖွဲ့က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်အမှီအခို ပြုနေကြောင်း၊ ငြိမ်းချမ်း

ရေးအတွက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါကြောင်း ဖော်ညွှန်း တိုက်တွန်းကာ မြန်မာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့၏ သဘောထားအမြင်နှင့် ဆောင်ရွက်ချက်များအား ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း လူတိုင်းသည် ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို လိုလားကြ သကဲ့သို့ မေတ္တာ ထားခြင်းကိုလည်း ခံယူလိုကြကြောင်း၊ ဘာသာတရား အားလုံးသည်

ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် မေတ္တာတရား ပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ကိုယ်စားလှယ်အဖွဲ့ အနေဖြင့်လည်း မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးနှင့် အနာဂတ် လူ့အဖွဲ့အစည်းအတွက် လူတိုင်း ကငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို ရဲစွမ်းသတ္တိနှင့် အင်အားများဖြင့် ရှာဖွေ ဆောင်ရွက်ကြရန် အားပေးလှုံ့ဆော် ပေးရေး မေတ္တာရပ်ခံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ သာသနာ

ရဟန်းတော်များကော်မရှင် (ECC) မှ ရဟန်းများအတွက် မွမ်းမံ သင်တန်းကျင်းပ

ရဟန်းတော်များ ၎င်းတို့၏ရဟန်းဘဝနှင့် ခေါ်တော်မူခြင်း အသက်တာကို ပြန်လည်သုံးသပ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ရဟန်းတော်များဆိုင်ရာကော် မရှင် အစည်းအဝေး နှင့် သင်တန်း တစ်ရပ်ကို အနီးစခန်း ဆလေးရှင်း (Don Bosco Renewal Centre) တွင် မေလ ၂၁ ရက်မှ ၂၆ ရက်အထိ (၆) ရက်တာ ကျင်းပခဲ့သည်။

သင်တန်းတွင် ရဟန်းဖြစ် သင်ကျောင်း များမှ ဘုန်းတော်ကြီးများက Review of life၊ Value, Needs, Attitude၊ Child Protection၊ Personality Styles၊ Reserved၊ စသည့် ခေါင်းစဉ်များဖြင့် မျှဝေ ပို့ချပေးခဲ့ကြပြီး ရဟန်းဘဝ အသက်တာ၏ စိန်ခေါ်မှု အခက်အခဲများ၊ လိုအပ်ချက်များ၊ တစ်ဦးစီ၏ ပြဿနာများကို အချင်းချင်း မျှဝေ သုံးသပ်ခဲ့ကြသည်။

ရဟန်းတော်များ ဆိုင်ရာ ကော်မရှင် Episcopal Commission for Clergy (ECC) ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်ပြီး ၎င်းကော်မရှင်၏ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးများ ဘုန်းတော်ကြီး ဟင်နရီ စိုးက "ဒီကော်မရှင်ရဲ့ အဓိက တာဝန်က တော့ သိက္ခာတင်ပြီးသွားတဲ့ ဘုန်းတော်ကြီးတွေကို အသက် အရွယ်အလိုက်၊ ဝါအလိုက် သူ့ရဲ့ လုပ်ငန်းဆောင်တာမှာ ပံ့ပိုး ကူညီဖို့ဖြစ်တယ်။ သူတို့ကို မွမ်းမံ သင်တန်း ပေးတယ်။ သူတို့ရဲ့ ဝိညာဉ်ရေးပိုင်း ဆိုင်ရာတွေမှာ ပြန်လည် အားဖြည့်ပေးတယ်။" ဟု ဆိုသည်။

ယခုသင်တန်းတွင် ဝါတော် (၂၀) ရှိသည့် ဘုန်းတော်ကြီး အပါး (၄၀) နီးပါး စုရုံးပါဝင်ခဲ့ပြီး ဘုန်းတော်ကြီးများ၏ ဝိညာဉ်ရေး နှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ၎င်းတို့၏ အခက်အခဲများကို ကူညီ အားဖြည့်ပေးခဲ့ကြောင်း ပြုစုပေးထားသည့် သူများကို ပျိုးထောင်သည့် ဘာသာရပ်တွင်

(Formation for formator) ဒါရိုက်တာ ဖြစ်သူ ဘုန်းတော်ကြီး Simon တင်မောင်က ပြောသည်။

"အခုဘုန်းကြီးတွေက သူတို့ အလုပ် လုပ်လာခဲ့ကြတာလည်း ဝါတော် (၂၀) ဝန်း ကျင် ရှိကြပြီဆိုတော့ ဒီပေါ်မှာ ဆက်တွန်း အား ပေးတယ်။ အများအားဖြင့်တော့ (၂) မျိုးရှိတာပေါ့။ တစ်ချို့က အခက်အခဲ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘုန်းကြီးတွေကို ကူညီတာနဲ့ ကောင်းကောင်းမွန်မွန်နဲ့ လုပ် နိုင်နေတဲ့ ဘုန်းကြီးတွေကို ဆက်ပြီးတော့ အားပေးတာ တစ်မျိုးပေါ့။ အခုလိုမျိုး အချင်းချင်း ပြန်လည် တွေ့ဆုံပေးခြင်းအားဖြင့် ပျော်ရွှင်တယ်။ အတူတူ စားမယ်။ အတူတူ ကစားမယ်။ အတူတူ စကားပြောကြမယ်။ ဝိညာဉ်ရေးပိုင်း ဆိုင်ရာမှာ အတူတူ ဆု တောင်းကြခြင်း အားဖြင့် ကူညီတဲ့ အပိုင်း ပါတယ်။ အတူတူ ဘုရားရှိခိုးမယ်။ အတူတူ စိပ်ပုတီးစိပ်မယ်။ အတူတူ ကိုယ်တော် မြတ်ဖူးမယ်။ အတူတူ ကမ္မဋ္ဌာန်း ထိုင်ကြ မယ်။ ဒါ့အပြင် ဝိညာဉ်ရေး ဆိုင်ရာ ပို့ချ ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ လူလတ်ပိုင်း ရောက်တဲ့အချိန်မှာ ကိုယ်ဟာ ဘယ်လို ရည်မှန်းချက်နဲ့ ရဟန်းဘဝကို စ တင်ခဲ့သလဲ။ အခု လောလောဆယ်မှာ ဘယ်ရောက် နေပြီလဲ။ ငါဒီအတိုင်း ဆက် သွားရင်ဖြစ်လား။ ပြောင်းလဲမှုတွေ လုပ်ရင် ကောင်းမလားဆိုပြီး သုံးသပ်ပြီး ကိုယ့်ကိုကို ဘယ်လို ပြင်ဆင်မလဲ စတဲ့ သုံးသပ်ချက် တွေ ပေးပါတယ်။" ဟု ၎င်းက ယခုကဲ့သို့ ရှင်းလင်းမိန့်ကြားခဲ့သည်။

ထို့အပြင် ရဟန်းများ၏ငယ်ဘဝ စိတ်ပိုင်းဆိုင်ရာ ဒဏ်ချက်များကို ထုတ်ဖော်၍ ဘာသာဝင်များအတွက် လွတ်လပ်သော ခေါင်းဆောင်ကောင်း ဖြစ်လာစေရန်၊ ပြောင်းလဲလာသည့် ပတ်ဝန်းကျင်နှင့် ကိုက်ညီစွာ ကလေးသူငယ်များနှင့် ဆက်ဆံတတ်စေရန်နှင့် ဘာသာဝင်များကို ကောင်းမွန်စွာ

ဦးဆောင် နိုင်စေရန် လိုအပ်တဲ့ အကူ အညီ များကို သင်တန်းက ပေးခဲ့ကြောင်း ဆို သည်။

ခေတ်၏ ပြောင်းလဲ တိုးတက်မှု များအရ ရဟန်းတော်များသည် ဘာသာဝင် များ အပေါ် ဦးဆောင်နိုင်ရန် အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေကြောင်း၊ ရဟန်း တော်များ ကိုယ်တိုင်ကပင် အကူအညီ လို အပ်ချက်များ ရှိနေကြောင်း၊ ရဟန်းတော် များ အနေဖြင့် ဘာသာဝင်များကို ဆုံးမ လမ်းညွှန်ရာတွင် နှုတ်အားဖြင့် ပြောဆို၍ မရတော့ဘဲ ဘာသာရေး၊ လူမှုရေးရာ များတွင် ၎င်းတို့ ကိုယ်တိုင် အကျင့်အားဖြင့် ပြသ ဦးဆောင်နိုင်ရန် လိုအပ်ကြောင်း ရဟန်းတော်များ ကော်မရှင်ကို ဦးဆောင် သည့် ဆရာတော်ကြီး စတီဗင်တေးဖဲ က မှတ်ချက်ပြု မိန့်ကြားခဲ့သည်။

"ယခုသင်တန်းကနေ ကျွန်တော် တို့ရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို ပြန်သိလာရတယ်။ ငယ်ဘဝက သင်ကြား ခဲ့ရတဲ့ အရာတွေကို ယခုသင်တန်းက ပြန် အမှတ်ရစေတယ်။ ဒီကနေ ခွန်အားတွေ

ပြန်ရတယ်။ ပြီးတော့ အပေါင်းအသင်း တွေနဲ့ ပြန်တွေ့ သူတို့ဆီကလည်း အတွေ့ အကြုံ၊ အကြံအဉာဏ်တွေ ရတယ်။ ဒီက နေ တဆင့် ကိုယ်ဆက်ပြီး လျှောက်လှမ်း ရမယ့် ရဟန်းဘဝအတွက် အကူအညီ တွေရတယ်" ဟု သင်တန်းတွင် ပါဝင်သည့် ဘုန်းတော်ကြီးတစ်ပါးက ဆိုသည်။

ရဟန်းတော်များဆိုင်ရာ ကိစ္စများ ကို ပံ့ပိုးကူညီရန် ရဟန်းတော်များဆိုင်ရာ ကော်မရှင် (ECC) ကို ၂၀၀၁ ခုနှစ်တွင် ဆရာတော်ကြီး ဦးသန်းအောင်က စတင် တာဝန်ယူ ဖွဲ့စည်းခဲ့ပြီး ယခုလက်ရှိတွင် လွိုင်ကော် ဂိုဏ်းအုပ်သာသနာမှ ဆရာ တော်ကြီး စတီဗင်တေးဖဲမှာ ဦးဆောင် လျှက်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ စ၍ တစ်နှစ်လျှင် နှစ်ကြိမ် မေလနှင့် အောက်တိုဘာ လများတွင် တစ်နိုင်လုံးမှ ဘုန်းတော်ကြီးများ ဝါအလိုက် တွေ့ဆုံ ဆွေးနွေးပြီး လိုအပ်သည့် သင်တန်းများ ပို့ချရန် သဘောတူ ဆုံးဖြတ်ချက် ချထား ကြောင်းသိရသည်။

ချမ်းဖော်အောင်၊ CBCM-OSC



သာသနာအသီးသီးမှ လူထုဆက်သွယ်ရေး ဒါရိုက်တာ များ တွေ့ဆုံညှိနှိုင်းခြင်း



မြန်မာပြည် ဆရာတော်ကြီးများ အဖွဲ့ချုပ်နှင့်အတူ လူထုဆက် သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဂိုဏ်းချုပ် ဂိုဏ်း အုပ်သာသနာ အသီးသီးမှ လူထုဆက်သွယ်ရေး ဒါရိုက်တာများ ၏ ညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခု မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ပြင်ဦးလွင်မြို့၊ အနီးစခန်းရှိ ဆလေးရှင်း ကျောင်း တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ရှေ့ဆက်ပြီး မြန်မာနိုင်ငံ ကက်သလစ် အသင်းတော်အတွင်း မီဒီယာ လုပ်ငန်းများအား ပိုမို အကျိုးရှိ ထိရောက်လုပ်ကိုင်နိုင်ရန်၊ မီဒီယာအားဖြင့် သတင်းကောင်း ဖြန့် ဝေနိုင်ရန်၊ သာသနာ အသီးသီးအကြားနှင့် တစ်နိုင်လုံးဆိုင်ရာ ရုံးတို့အကြား ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက် နိုင်ရန် နည်းလမ်းများ ရှာဖွေ နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ပူးပေါင်း ဆောင်ရွက်ရေးအတွက် လက်တွေ့ကျသော လုပ်ငန်း စဉ် များချမှတ်နိုင်ခဲ့ကြပြီး အကောင်အထည်ဖော်နိုင်မည့် နည်း လမ်းများကိုလည်း သဘောတူညီခဲ့ကြသည်။

ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfP - Religions for Peace) မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး တိုးတက်ရေးအတွက် မေ ၂၂ မှ ၂၈ ရက်အထိ ဆောင်ရွက်

မြန်မာပြည်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကာ အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ ရန်ကုန်နှင့် နေပြည်တော်တို့တွင် စည်းဝေးခြင်းအမြင်ချင်း ဖလှယ်ခြင်း အပြန်အလှန် ဆွေးနွေးခြင်းစသည့် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ဤအဖွဲ့၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရန် လုပ်ကိုင် ဆောင်ရွက်နေသော အသင်းအဖွဲ့များနှင့် လက်တွဲကာ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ပြန်လည်ရင်ကြားစေရေး လုပ်ငန်းများကို အားဖြည့်ပေးရန် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပြည်ပြည် ဆိုင်ရာ ဘာသာပေါင်းစုံကိုယ်စားလှယ်အဖွဲ့တွင် ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒူ နှင့် မွတ်ဆလင် တို့မှ အကြီးတန်းခေါင်းဆောင်များပါဝင်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်တို့သည် မြန်မာနိုင်ငံမှ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ နိုင်ငံတော်၏ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေးနှင့် လူမှု စီးပွားရေး အခြေအနေ

များကို အတတ်နိုင်ဆုံး နားလည်နိုင်ရန် ကျိုးပမ်းလုပ်ဆောင် ကြမည် ဖြစ်သည်။ ထို့နောက် အတူ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ဆွေးနွေးဖလှယ်ခြင်းတို့ဖြင့် ပြဿနာများအား အထိရောက်ဆုံးဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေကြမည် ဖြစ်သည်။

ပထမ ခြေလှမ်းအဖြစ် မေလ ၂၂ ရက်နှင့် ၂၃ ရက်များတွင် ရန်ကုန်မြို့၊ ချန်ထရီယမ် ဟော်တယ်တွင် ဘာသာပေါင်းစုံ ကိုယ်စားလှယ်များ၊ လူမှု အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာ သံတမန် အရာရှိများ ပါဝင် တက်ရောက်သော အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲအပြီးတွင် "မြန်မာနိုင်ငံ သား များထံသို့" ဟူသော စာ တစ်စောင်ကို မေလ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုစာကို မေလ ၂၅ ရက်နေ့တွင် နေပြည် တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပြီး ပေးအပ်ခဲ့ကြသည်။

ထိုစာတွင် မြန်မာနိုင်ငံ၌ အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရသော ဆိုင်ကလုံး နာဂစ် အလွန် ဘာသာပေါင်းစုံက ကယ်ဆယ်ကူညီရေး လုပ်ငန်းများကို ထောက်ပံ့



မေလ ၂၂ ရက် နေ့တွင် ကာဒီနယ် ချားလ်စ်ဘို၏ ကျောင်းတိုက်တွင် ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်

ကာ ဘာသာပေါင်းစုံ၏ ကြွယ်ဝ လှပမှု ကို ဖော်ပြထားသည်။ ဆက်လက်ပြီး နောင်လာ နောင်သားများအားလည်း ဘာသာအချင်းချင်းလေးစားမှု အလေ့အထကို သင်ကြားပေးကာ ငြိမ်းချမ်းခြင်းကို မြတ်နိုးစိတ် ထွန်းကားရေး ဆက်လက် ကြိုးပမ်း လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

မေလ ၂၇ ရက်နေ့တွင် ဘာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို လိုက်ပါလျက် မောင်တော ခရိုင်အတွင်းရှိ ပဋိပက္ခ ဖြစ်ခဲ့သော ဒေသများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။ ထိုခရီးစဉ်ကို တပ်မတော် ရဟတ်ယာဉ်ဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့သည်။ ဘာသာပေါင်းစုံ အဖွဲ့သည် ပဋိပက္ခဖြစ်ခဲ့သော နေရာများ တဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လာပါက ထားရှိမည့် အစီအစဉ်များနှင့် ပြင်ဆင်ထားမှုများကို သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။ အခင်း ဖြစ်ပွားစဉ်က အာဆာ အဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရသော ဟိန္ဒူဘာသာဝင်များ၏ မိသားစုများနှင့် တွေ့ဆုံကာ အလှူငွေများလည်း ပေးအပ်ခဲ့သည်။

"ဒီလှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်

ချက်က ရခိုင်အရေးနဲ့ ပတ်သက်ပြီး ခံနေရတဲ့ ဖိအားတွေ သက်သာစေဖို့၊ နိုင်ငံတကာ အနေနဲ့ ဖြစ်ပျက်သွားတဲ့ အကြောင်းတွေကို မှန်မှန်ကန်ကန် ရှုမြင်နိုင်ဖို့ ကြိုးစားမှု တစ်ခုပါ" ဟု မြန်မာပြည် ငြိမ်းချမ်းမေတ္တာ အဖွဲ့ ၏ နာယက ကာဒီနယ် ချားလ်စ်ဘိုက ရှင်းပြခဲ့သည်။ ဤလှုပ်ရှားမှု၏ အဆုံးတွင်လည်း ကြေငြာချက်ထုတ်ပြန်ကာ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ ဘာသာပေါင်းစုံ ပါဝင်ခြင်းက ပိုမို ထိရောက်မည်ဟု မျှော်လင့်ကာ လုပ်ဆောင်ကြောင်း ကာဒီနယ်က ပြောကြားခဲ့သည်။

မေလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ထုတ်ပြန်တွင် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အပြစ်မဲ့ ပြည်သူများ (ရခိုင်၊ မွတ်ဆလင်၊ မြို့၊ ဒိုင်းနက်၊ သက်၊ ခမ်း၊ ကမန်၊ ဟိန္ဒူ) အပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများကို နိုင်ငံတော်မှ ဖော်ထုတ် အရေးယူ ရန် တိုက်တွန်းထားသည်။ ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေးသွားသူများအား ပြန်လည် လက်ခံရေး ပြင်ဆင်ထားမှုများကို အားရကြောင်းနှင့် အလျင်အမြန်ဆောင်ရွက်နိုင်ရေးတွက် ကုလ သမဂ္ဂအဖွဲ့အစည်းများလည်း အကြံပြု ထားသည်။ ဘာသာပေါင်းစုံအနေနှင့် အစိုးရနှင့် လက်တွဲကာ အမုန်းတရားပပျောက်ရေး၊ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် ဝိုင်းဝန်း လုပ်ဆောင် လိုပါကြောင်း တို့ ပါရှိသည်။

CBCM-OSC

၂၀၁၈ ခု မေလ ၂၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းအေးမေတ္တာအဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သွားရောက် တွေ့ဆုံခဲ့ကြသည်။



၂၀၁၈ ခု မေလ ၂၇ ရက်နေ့တွင် အကြီးတန်း ဘာသာရေး ခေါင်းဆောင်များသည် မောင်တော ဒေသ သို့ သွားရောက် ကြည့်ရှုခဲ့ကြသည်



တောင်ကြီး စိန်ဂျိုးဇက်ဗဟိုဘုရားကျောင်း မယ်တော်လိုက်ဂူသစ် ဖွင့်လှစ်ကောင်းချီးမင်္ဂလာပေးခြင်း

တောင်ကြီး၊ မေလ ၂၁ ရက်

ဂိုဏ်းချုပ် ဆရာတော်ကြီး Basilio Athai ၏ လမ်းညွှန်မှုဖြင့် အသစ် ပြန်လည် ပြုပြင် မွမ်းမံသော စိန်ဂျိုးဇက် ဗဟို ဘုရား ကျောင်း မယ်တော် လိုက်ဂူသစ်အား ဖွင့် လှစ် ကောင်းချီးမင်္ဂလာ ပေးခြင်း အခမ်းအ နား ကို မေလ ၂၁ ရက် နေ့ နံနက် ၆ နာရီ ၃၀ မိနစ် တွင်စတင် ကျင်းပခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် သာသနာ လုံးဆိုင်ရာ CA အဖွဲ့ချုပ်မှ ဒေါ်လှလှ က ဆောင်ရွက် ပါသည်။ ဂိုဏ်းချုပ် ဆရာတော် ကြီး Basilio Athai နှင့် တောင်ကြီးတိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Fidele Tin Phe တို့မှ ဖဲကြီးဖြတ် ဖွင့်လှစ်ပေးပါသည်။

မယ်တော်လိုက်ဂူ၏ ရာဇဝင်ကို သာသနာလုံးဆိုင်ရာ CA အဖွဲ့ချုပ်မှ ဦးဂျိုး

ဇက် စိုင်းရှန်က ဖတ်ကြားပြီး ကျောင်းထိုင် ဘုန်းတော်ကြီး Fr. Fidele Tin Phe မှ ပုပ်ရဟန်းမင်းကြီး မြန်မာပြည်သို့ ကြွလာ တော်မူခြင်း အထိမ်းအမှတ် ကျောက်စာ အား ဘာသာပြန် ဖတ်ကြားပေးပါသည်။

၎င်းနောက် ဂိုဏ်းချုပ် ဆရာတော် ကြီး Basilio Athai ဦးဆောင်ပြီး မွှားပူဇော် ကျင်းပ ကြပါသည်။ မွှားအပြီးတွင် ဂိုဏ်း ချုပ် ဆရာတော်မှ ရေကို မင်္ဂလာ ပေး ပါသည်။ ကျေးဇူးတင်ခြင်းကို သာသနာ လုံးဆိုင်ရာ CA အဖွဲ့ချုပ်မှ ဦးသောမတ်စ် ပြောကြားသွားပြီး မွှားအပြီးတွင် တက် ရောက်လာသော ဘာသာဝင်များ အားလုံး လက်ရေ တပြင်တည်း အတူတကွ မိတ်ဆုံ စားကြကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြီးစီးနိုင်ခဲ့ပါသည်။

Sai Sheng



မြစ်ကြီးနားမြို့တွင် ကက်သလစ်အသင်းတော်မှ ဦးဆောင်ကာ ငြိမ်းချမ်းရေးအတွက် မြို့အတွင်း လှည့်လည်ပုတီးစိပ်

ကချင်ပြည်နယ် နှင့် မြန်မာနိုင်ငံတဝှမ်းလုံး အမြန်ဆုံး ငြိမ်းချမ်းသာယာရေးအတွက် ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့တွင် မြစ်ကြီးနား ကက်သလစ်သာသနာမှ ဂိုဏ်းအုပ်ဆရာတော်ကြီး ဖရန်စစ် ဒေါ်တန် ဦးဆောင်ကာ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာ/မများနှင့် ဘာသာဝင်များမှ မြစ်ကြီးနားမြို့အတွင်း ငြိမ်းချမ်းစွာ ဆုတောင်း စီတန်း လှည့်လည် ခဲ့ပါသည်။ နံနက် ၇:၃၀ အချိန်တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန် ကက်သလစ် ဘုရားကျောင်းတော်ကြီးတွင် ဦးစွာ စုဝေးခဲ့ကြသည်။

ငြိမ်းချမ်းစွာဖြင့် ဆုတောင်း စီတန်း လှည့်လည်ရာတွင် မြစ်ကြီးနား သာသနာ နယ်အတွင်းရှိ မြစ်ကြီးနား ဘုန်းတော်ကြီးတပိုင်၊ စီတာပူ ဘုန်းတော်ကြီးတပိုင်၊ တန်ဖရဲ ဘုန်းတော်ကြီးတပိုင် နှင့် စစ်ရှောင် စခန်းများတွင် နေထိုင်နေကြသော စစ်ဘေးရှောင် ပြည်သူများ ပါဝင်ကြကြောင်း သိရပါသည်။

မိုးသည်းထန်စွာ ရွာနေသော်လည်း ဘာသာသူများ ၅၀၀၀ ကျော် အမိမယ်တော် ထမ်းစင်များနှင့်အတူ စိတ်ပုတီးစိပ် ဆုတောင်း စီတန်းလှည့်လည်ခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ပါသည်။

Ref: RVA Kachin Service/Hkun Awng Nlam



မိုးညှင်းတိုက်နယ်အတွင်းရှိ စိန်ပတ်ဝေရစ်ဘုရားကျောင်းမှ ကလေးသူငယ်များ နွေရာသီသင်တန်းဆင်းပွဲ

ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ကောင်းသောသိုး ထိန်းသီလရှင်များမှဦးဆောင်၍ ဘုရားစကား၊ အင်္ဂလိပ်စာ၊ ကချင်စာပေ၊ ကီးဘုတ်၊ ဂီတာ၊ တယော စသည့်သင်တန်းများကို ၂၀၁၈ခုနှစ် မတ်လ ၅ ရက်မှ မေလ ၅ ရက်အထိ ၂ လ ကျော် သင်ကြားပို့ချပေးခဲ့ပါသည်။

ကလေးသူငယ်များအတွက် ကြိုးစားလုပ်ဆောင်ပေးသော စစ္စတာရ်များအား ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Robert ၊ ဂေါပကအဖွဲ့ဝင်များ၊ ဓမ္မဆရာ/ဆရာမများနှင့် ဆက်ကပ် လူငယ်များက ဝိုင်းဝန်းကူညီခဲ့ကြသည်။ သင်တန်းသို့ ပါဝင်တက် ရောက်သူများနှင့် ၎င်းတို့၏ မိဘများအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း နှင့် ကူညီသူများကို ကျေးဇူးတင် ကြောင်း ကောင်းသောသိုးထိန်းသီလရှင်များကဆိုသည်။

ထို့အတူ မိုးညှင်းဘုန်း တော်ကြီးပိုင် ဟိုပင်မြို့ရှိ စိန်မေရီဘုရားကျောင်း နွေရာသီ သင်တန်းတက်ရောက်နေသော ကလေးသူငယ်များကို မြန်မာနိုင်ငံ ကက်သလစ် ဆရာ တော်ကြီးများ အဖွဲ့ချုပ် ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များရုံးအဖွဲ့မှ ကလေးသူငယ်များကို ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ကျင့်စဉ်များအကြောင်း သွန်သင် ပို့ချ ပေးခဲ့သည်။

CBCM-PMS



Zēn wī cīa, Zī a&Sv hawmft m; t xī; Mīn h Mī ypl

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းဖြစ်တက္ကသိုလ် ၏ (၂၀၁၈-၂၀၁၉) ပညာသင်နှစ်

ဒဿနိကဗေဒ ဌာန - ပြင်ဦးလွင်



ပြင်ဦးလွင်မြို့၊ စိန်ကျီးဇက် ရဟန်း ဖြစ်တက္ကသိုလ် (ဒဿနိကဗေဒ) ၏ ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် ဖွင့်ပွဲကို မေလ (၁၈) ရက်က ကျင်းပခဲ့ပါသည်။ ကျောင်းအုပ် ဘုန်းတော်ကြီးမှ ဦးဆောင်ပြီး တာဝန်ခံ ဘုန်းတော်ကြီးများနှင့် တကွ မွှားတရား ပူဇော်ခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး သာသနာ့ အလံတော်အား လွှင့်ထူကာ ပညာသင်နှစ် အစ ပထမနှစ် ကိုရင်များအား ကြိုဆိုခြင်း အခမ်း အနားအား ဆက်လက် ကျင်းပခဲ့ သည်။ ထိုအခမ်းအနားတွင် စာချဘုန်းတော် ကြီး များက ၎င်းတို့ပို့ချမည့် ဘာသာရပ် များကို မိတ်ဆက်ပေး၍ ကျောင်းသားများ အား အားပေးစကား ပြောကြားကာ ကြိုဆို နှုတ်ခွန်းဆက်ခဲ့ကြသည်။

ယခု ပညာသင်နှစ်တွင် တာဝန် ထမ်း ဆောင်ကြမည့် ဘုန်းတော်ကြီးများမှာ Fr. ပီတာသန်း (ကျောင်းအုပ်)၊ Fr. ဂေးလ်ဘတ် စိန်စလွယ် (ဒုကျောင်းအုပ်)၊

Fr. ဟင်နရီ စိန်ကိုကို (စည်းကမ်းထိန်း)၊ Fr. ဂျိုးဇက် ဇာနည် ဝင်းခိုင် (ဝိညာဉ်လမ်းညွှန်) တို့ဖြစ်သည်။

ထို့အပြင် Visiting Professor များအဖြစ် Fr. မာရ်ကို တင်ဝင်း (မန္တလေး ကာသီဒြယ် ကျောင်းထိုင်) နှင့်တကွ ဆ လေးရှင်းဘုန်းကြီးများမှလည်း လာရောက် ပို့ချပေးသွားကြမည်ဖြစ်သည်။

ယခုပညာသင်နှစ်တွင် ရန်ကုန်မှ (၄) ပါး၊ မန္တလေးမှ (၆) ပါး၊ မြစ်ကြီးနားမှ (၉)ပါး၊ ကလေးမှ (၁၄) ပါး၊ ဟားခါးမှ (၃) ပါး၊ လွိုင်ကော်မှ (၃) ပါး၊ little wayမှ (၃) ပါး၊ St. Paul မှ (၁) ပါး၊ တောင်ငူမှ (၃) ပါး၊ ကျိုင်းတုံမှ (၅) ပါး၊ La Sallette မှ (၂) ပါးနှင့် (မော်လမြိုင်၊ ပုသိမ်၊ လားရှိုး ၊ ဗန်းမော်၊ တောင်ကြီး၊ ဖယ်ခုံ) တို့မှ (၁)ပါး စီ စုစုပေါင်း (၅၉) ပါး ပညာသင်ယူကြမည် ဖြစ်သည်။

J ရှန်း (LW)

သီအော်လော့ဂျီ | ရှင်ဂျွန်မေရီပီအားနွီ | လွိုင်ကော်

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် စာချဘုန်းတော်ကြီးများမှာ

- ၁။ အသာရ် Ricardo Gnieri (လွိုင်ကော်သာသနာ)
- ၂။ အသာရ် Augustine Ko (ဖယ်ခုံသာသနာ)
- ၃။ အသာရ် John Gawdy (တောင်ငူသာသနာ)
- ၄။ အသာရ် Paul Plai (တောင်ကြီးသာသနာ)
- ၅။ အသာရ် Robert Bya Reh (လွိုင်ကော်သာသနာ)
- ၆။ အသာရ် Julio Julielay Oo (ဖယ်ခုံသာသနာ)
- ၇။ အသာရ် Clement Angelo (ကျိုင်းတုံသာသနာ)
- ၈။ အသာရ် Francis Mireh (လွိုင်ကော်သာသနာ)
- ၉။ အသာရ် Abraham Agni (လွိုင်ကော်သာသနာ)
- ၁၀။ အသာရ် Phillip So Reh (ဒိုမေနီကန်အသင်း)
- ၁၁။ အသာရ် Moses De Reh (ဒိုမေနီကန်အသင်း) တို့ ဖြစ်ကြသည်။

ယခုနှစ်ကျောင်းသားဦးရေမှာ ကျောင်းအိပ်ကျောင်းစား (၂၂) ပါးရှိပြီး၊ ယုံကြည်ခြင်း ၏ သာသနာပြုအသင်း (Missionary of Faith) မှ ရဟန်းလောင်းကိုရင် (၄) ပါး လည်း မိမိ တို့ ၏ ကျောင်းမှ တက်ရောက်မည်ဖြစ်ရာ၊ စုစုပေါင်း (၂၆) ပါးရှိသည်။ ၎င်းတို့ အနက် (၁၆) ပါးမှာ ဒုတိယနှစ်ဖြစ်ကြပြီး၊ (၁၀) ပါးမှာ ပထမနှစ်ရဟန်းလောင်း ကိုရင်များ ဖြစ်ကြ သည်။



သီအော်လော့ဂျီ ဌာန - ရန်ကုန်



ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင် ရာ ကက်သ လစ်ရဟန်းဖြစ် တက္ကသိုလ် သီအော်လော့ဂျီ ဌာနတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ရဟန်းလောင်း ကို ရင်ပေါင်း ၁၄၂ ပါး ရှိသည်။ ပထမနှစ် ၂၄ ပါး၊ ဒုတိယနှစ် ၂၆ ပါး၊ တတိယနှစ် ၄၇ ပါး နှင့် စတုတ္ထနှစ်တွင် ၄၅ ပါးရှိသည်။

သာသနာအလိုက် စာရင်းအရ ရန်ကုန်သာသနာမှ အများဆုံးဖြစ်ပြီး ၁၅



ပါးရှိသည်။ ဟားခါးနှင့် လားရှိုးတို့မှ ၁၄ ပါး စီရှိသည်။ ပုသိမ် ၁၂ပါး၊ ကလေး ၁၁ ပါး၊ မြစ်ကြီးနား ၁၀ပါး၊ မန္တလေး ၉ ပါး၊ ပြည်၊ ဗန်းမော်၊ တောင်ငူ၊ လွိုင်ကော်နှင့် ကျိုင်းတုံ တို့မှ ၇ ပါးစီ၊ တောင်ကြီး ၄ ပါး၊ ဖယ်ခုံ ၂ ပါး၊ မော်လမြိုင် ၁ ပါး ရှိသည်။ သူတော်စင် ဂိုဏ်းများမှ လာဆလက် ၈ ပါး၊ ဖရန်စစ္စကန် ၃ ပါး နှင့် စိန်ပေါလ် ၄ ပါးရှိသည်။

စာချဘုန်းတော်ကြီး ၁၂ ပါးနှင့် ပြင်ပမှ လာရောက် သင်ကြားသည့် ဘုန်း တော်ကြီး ၃ ပါး ရှိသည်။



စစ်ပွဲအတွင်း ပိတ်မိပြည်သူ ၂၆၈ ဦးကို ကယ်တင်နိုင်ခဲ့



အစိုးရ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ဖြစ်ပွားသော စစ်ပွဲအတွင်း အောင်လတ်ရွာ မှ ပိတ်မိ ရွာသားများကို သွားရောက် ခေါ်ဆောင်ခဲ့ပြီး လုံခြုံသည့် နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြစ်ကြီးနား ကက်သလစ် သာသနာ့မှ ဘုန်းတော်ကြီး Fr. Noel Naw Lat က မြန်မာတိုင်းမ် (အင်္ဂလိပ်) သတင်းဌာန အား ပြောသည်။

အောင်လတ်ရွာတွင် လူဦးရေ ၁၈၀၀ ရှိသည့်အနက် လူဦးရေ ၃၀၀ ကျော်

သာ ဧပြီလ ၁၁ ရက် တိုက်ပွဲ အခြေအနေ မပြင်း ထန်မှီ တနိုင်းဒေသသို့ တိမ်းရှောင် နိုင်ခဲ့ကြောင်း ရွာသားအများစုမှာ တောတောင် များ အတွင်း ပိတ်မိ နေဆဲဖြစ်ပြီး မြို့ရွာများသို့ တိမ်းရှောင်နိုင်ရေး ကြိုးပမ်းနေကြကြောင်း ၎င်းကဆိုသည်။

"သူတို့ ရွာထဲမှာ မနေနိုင်တော့လို့ တောထဲမှာ သွားနေကြတာ တစ်လခန့်ရှိနေပြီ။ တစ်ချို့က သူတို့ကိုယ်တိုင် ကြိုးစားပြီး လွတ်မြောက်လာခဲ့ကြတယ်။ ကျွန်တော်တို့ သူတို့နဲ့တော့ အခုအချိန်ထိ အဆက်အ

သွယ် မရသေးဘူး" ဟု ဘုန်းတော်ကြီး Fr. Noel Naw Lat က ပြောသည်။

ကယ်ထုတ်နိုင်ခဲ့သော ရွာသား ၂၆၈ ဦးသည် တနိုင်းမြို့ ကက်သလစ် ဘုရားကျောင်းတွင် ယာယီတည်းခို နေထိုင်လျက်ရှိပြီး တောထဲတွင် ပိတ်မိနေသော ကျန်ရွာသားများကို ဒေသ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ဆက်လက် ကယ်ထုတ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုက်ပွဲကြောင့် ရွာများကို စွန့်ခွာ တိမ်းရှောင်ခဲ့ရသူ ကချင်ဒေသခံ ၂၇၀၀ ခန့် တောထဲတွင် ပိတ်မိလျက် ရှိကြောင်း Kachin Youth Movement ၏ ခေါင်းဆောင် Ko Lun Zawng ကပြောသည်။

၂၀၁၁ ခုနှစ်မှစ၍ အစိုးရ တပ်မတော်နှင့် KIA တို့ ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဒေသခံပြည်သူ တစ်သိန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်။ United Nations Office for the Coordination of Humanitarian Affairs (UNOCHA) ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလအတွင်းက စတင်ခဲ့သော ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ဒေသခံ ၅၀၀၀ ခန့် နေ

ရပ်စွန့်ခွာ ထွက်ပြေးရန် ဖိအားပေးခံ ခဲ့ရသည် ဟု ဆိုသည်။

မြစ်ကြီးနားသာသနာ အရေးပေါ်ဘေးဒုက္ခ ကယ်ဆယ်ရေးအဖွဲ့ (DERT) မှ ဧပြီလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် လဝါးဒေသနှင့် တနိုင်းဒေသရှိ စစ်ရှောင်ဘာသာဝင်များထံသွားရောက်ပြီး စခန်းအတွင်း လိုအပ်ချက်များ၊ အခြေအနေအရပ်ရပ်တို့ အပေါ်စစ်တမ်းကောက်ယူခဲ့ပြီး ဧပြီလ ၁၈ ရက်တွင် ဗဟိုသာသနာ့ရုံး၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။

လဝါး နှင့် တနိုင်း ဒေသတွင် စစ်ရှောင် ဘာသာဝင် (၈၀၀) ဝန်းကျင်ရှိကြောင်း နှင့် စစ်ရှောင်များမှ တင်ပြလာသော အချက်အလက်များ အပေါ် လုပ်ဆောင်နိုင်သည့် လုပ်ငန်းစဉ်များကို မြစ်ကြီးနား သာသနာ့အနေဖြင့် အမြန်ဆုံး လက်တွေ့ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းသတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

Source- Myanmar Times (English), မြစ်ကြီးနား လူထုဆက်သွယ်ရေးဌာန

ဆလေးရှင်း အသင်းဂိုဏ်း အတွက် ရဟန်းသစ် လေးပါး ရရှိ

ဆလေးရှင်း အသင်းဂိုဏ်းမှ ဦးပွင်းကြီး လေးပါးသည် "ခရစ်ယာန် တို့အား မှိုင်းမတော်မူသော မယ်တော် သခင်မ" ပွဲနေ့ မေလ (၂၄) ရက်တွင် မန္တလေး ဂိုဏ်းချုပ် ဆရာတော်၏ လက်တော်မှ ထာဝရ ရဟန်းသိက္ခာကို ခံယူခဲ့သည်။

ဦးပွင်းကြီး ဦးပွင်းကြီး Andrea မောင်မောင် (မိုးမြ၊ ဖယ်ခုံသာသနာ) ၊ ဦးပွင်းကြီး စောဂျွန်ရှင်းဝင်း (သုံးဆယ်၊ ရန်ကုန်သာသနာ)၊ ဦးပွင်းကြီး ဂျွန် သည်းနယူး လျန်အုပ် (အင်ကြင်းခုံ၊ ကလေးသာသနာ) နှင့် ပါစကား ကျော်မင်းထွန်း (ချမ်းသာကုန်း၊ မန္တလေးသာသနာ) တို့သည် အနီးစခန်း နာရီရက် ရဟန်းဖြစ်သင်ကျောင်းတွင် ကျင်းပသော မယ်တော်၏ ပွဲတော်၌ ရဟန်းသိက္ခာကို ခံယူခဲ့ကြခြင်းဖြစ်သည်။

ရဟန်းသိက္ခာတင် အခမ်း အနားကို မန္တလေး ဂိုဏ်းချုပ် ဆရာတော်ကြီး နီကောလာ မန်းထန်မှ ဦးဆောင်ကာ သိက္ခာ ပေးခဲ့ပြီး၊ ဂိုဏ်းချုပ် ဆရာတော်ကြီး (ငြိမ်း) ပေါလ်ဇန်ထွန်းဂရောင်၊ လှိုင်ကော် ဂိုဏ်းအုပ်ဆရာတော်ကြီး စတီဗင် တျေးဖဲ၊ ရန်ကုန် ဂိုဏ်းချုပ် သာသနာ၏ လက်ထောက် ဆရာတော် ဂျွန်စောယောဟန် တို့နှင့်အတူ ဆလေးရှင်း ဘုန်းတော်ကြီးများနှင့် အသင်းဂိုဏ်း အသီးသီး၊ သာသနာ အသီးသီးမှ ဘုန်းတော်ကြီးများ ၅၆ ပါး နှင့် အသင်းဂိုဏ်း အသီးသီးမှ ဘရာသာရုံ



စစ္စတာ ၁၅၀ ပါးခန့် ၊ မိဘဆွေမျိုး မိတ်ဆွေများနှင့် ဧည့်သည်တော် ၁၇၀၀ ခန့် တက်ရောက် ပါဝင် ဆုတောင်း ပေးခဲ့ကြသည်။

၎င်းတို့ (၄)ပါးသည် ၂၀၀၈ ခုနှစ်တွင် ဆလေးရှင်းအသင်းဂိုဏ်း၌ ပထမ သစ္စာခံယူ၍ သူတော်စင်ဘဝကို စတင်လျှောက်လှမ်းခဲ့ကြပြီး ၂၀၁၇ ခုနှစ် မေလ ၃၁ တွင် ဆလေးရှင်း တစ်ပါးအဖြစ် တစ်သက်သစ္စာကို လည်းကောင်း၊ ဇွန်လ ၂၄

ရက်နေ့တွင် ဦးပွင်းကြီး သိက္ခာကို လည်းကောင်း ဖိလစ်ပိုင် နိုင်ငံ၌ ခံယူရရှိခဲ့ကြခြင်း ဖြစ်သည်။

ဘုန်းတော်ကြီးအသစ် လေးပါးသည် ရဟန်း သိက္ခာခံယူပြီးနောက် ၎င်းတို့၏ ဇာတိမြို့ရွာများတွင် ကျေးဇူးတင် တရားဦးကို မေလ ၂၇ ရက်နေ့တွင် ဟောကြားခဲ့ကြသည်။



CBCM-OSC

ပုသိမ်သာသနာရှိ ဓမ္မဆရာ/မများ ဝိညာဉ်ရေး ခွန်အားနှင့် အသိပညာ ဗဟုသုတများ ကြွယ်ဝစေရေး (၁၀) ရက်တာ သင်တန်း ပို့ချပေးခဲ့ကာ (၃) ရက်တာ ဝတ်စောင့်ပွဲ ကျင်းပပေးခဲ့

ပုသိမ် ဂိုဏ်းအုပ် သာသနာ အတွင်းရှိ ကျောင်းထိုင် သာသနာအသီး သီးမှ ဓမ္မဆရာ/ဆရာမ (၇၁) ဦးတို့သည် ဝိညာဉ်၊ ကာယ၊ ဉာဏ ခွန်အား၊ ဗဟုသုတ ပြည့်ဝစေရန် အထွေထွေ သင်တန်းနှင့် ဝတ်စောင့်ပွဲ အခမ်းအနားကို မေလ (၄) ရက်မှ ၁၆ ရက်အထိ (၁၃) ရက်တာ ကျင်းပပြုလုပ်ခဲ့ကြသည်။

သင်တန်း ပို့ချရာတွင် လူထု စည်း ရုံးရေး၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု၊ ပံ့ပိုး ကူညီမှု စွမ်းရည် စသည့် ပညာရပ် ဆိုင် ရာများကို ဘုန်းတော်ကြီး အိုင်ခလိန်နှင့် ဆရာ ဇော်မင်းထွန်း တို့မှ လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်း လျော့ချ ရေး အသိပညာရပ်များကို ပုသိမ်မြို့မ ရဲစခန်းမှ ရဲမှူး ထွန်းထွန်းဝင်း မှလည်း ကောင်း၊ လူကုန်ကူးမှု တားဆီး ကာကွယ် ရေး အသိပညာ ရပ်များကို ရဲမှူး အမ် ခေါင်ဒင်၊ ရဲအုပ် သန်းထိုက်ဦးနှင့် ဒုရဲအုပ် ဇော်သူတို့မှ အသီးသီး ပို့ချပေးခဲ့ကြသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဗဟုသုတ ကြွယ်ဝစေရန် မိုးလေဝ သနှင့် ဇလဗေဒဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး၊ ဒေါ်စိုးစိုးလွင်မှ ဘူမိဗေဒ နှင့် သဘာဝ ဘေးအန္တရာယ် အကြောင်း ဟောပြောခဲ့ပြီး မိုး/ဇလ တိုင်းညွှန်ကြား ရေးမှူး ဆရာ ဦးလှမြင့်မှ ရာသီဥတု ပြောင်းလဲခြင်းနှင့် မိုးလေဝသ သတင်းများ ကို ရှင်းလင်း သင်ကြား ပေးခဲ့ပါသည်။

နိုင်ငံရေး ဖြစ်စဉ်များနှင့် ဥပဒေ



ကိစ္စရပ်များ အသိပညာ ကြွယ်ဝစေရန် ရော့ဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဟောင်း ဦးမန်းဂျော်နီမှ အစိုးရအဖွဲ့၏ လုပ်ငန်း လည်ပတ်ပုံနှင့် ဖွဲ့စည်းပုံများ၊ ၎င်းဘဝတွင် တွေ့ကြုံခဲ့ရသော နိုင်ငံရေး အသိတရားများနှင့် ပတ်သက်ပြီး ဝေငှပေး ခဲ့ပြီး ဆရာမန်းထိန် ဝင်းစိန်မှ ဒေမိုကရေစီ နှင့် ဖယ်ဒရယ် ပြည်ထောင်စု အကြောင်း၊ မြန်မာ နိုင်ငံရေး သမိုင်းနှင့် လက်ရှိ နိုင်ငံ

ရေး အခြေအနေများအကြောင်း ရှင်းပြခဲ့ ကာ သင်တန်းသားများမှ မေးမြန်းသော မေးခွန်းများကိုလည်း ဖြေကြား ရှင်းလင်း ပေးခဲ့သည်။

ထို့နောက် သင်တန်းများ အပြီး မေလ ၁၃ ရက်တွင် ဇုံအလိုက် ကိစ္စအရပ် ရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကာ ည (၈) နာရီ တွင် ဘုန်းတော်ကြီး ဂျိုးဇက် စိုးမင်းနိုင်၏ ဦးဆောင်မှုဖြင့် (၃)ရက်တာ ဝတ်စောင့်ခြင်း

ကို စတင်ခဲ့သည်။

၎င်း သင်တန်းနှင့် ဝတ်စောင့်ပွဲကို ပုသိမ် ဂိုဏ်းအုပ်သာသနာ ရွှေနလုံးတော် ရဟန်းဖြစ်သင်ကျောင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဓမ္မဆရာ (၃၀) ဦးနှင့် ဆရာမ (၄၁) တစ်ဦးတို့ ပါဝင် တက်ရောက်ခဲ့ကြသည်။

Pathein - OSC

စာမျက်နှာ ၁၃ မှ အဆက် တော့မယ် ထင်နေတာ။ သူ့ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း တို့အတွက်ကို အချိန်ပေး တယ်။ ကိုယ်တော်တို့ သူ့ကိုပြောခဲ့တဲ့ အ ချိန်က ၁ နာရီခွဲလောက် ကြာခဲ့တယ်။ ပြော တော့ စကားပြန်နဲ့ ပြောရတယ်။ သူက အိတာလျံလို တို့ကအင်္ဂလိပ်လိုပြောတယ်။ ကျန်တဲ့တစ်ပါးက စကားပြန်လုပ်ပေး ရ တယ်။ တစ်ဝက်လောက်ကျတော့ သူ့ဘာ လုပ်လဲဆိုရင် သူ့ဘေးနားမှာ သောက်ရေဗူး လေးတွေ ထားထားတယ် သူ့သောက်ရေဗူး လေးကို ယူပြီး ဗူးလေးကိုဖွင့် အဲ့အချိန်မှာ ဆရာတော်တစ်ပါးကလည်း ရေခွက်လေး ယူလာ ပေးတယ်။ ခွက်ထဲကိုရေထည့် ထည့် ပြီးတော့ အဲ့ရေခွက်ကို ဘယ်သူ့ကို ပေးလဲ ဆိုရင် ဘေးနားကစကားပြန်ကို "ခင်ဗျားက စကားတွေအများကြီးပြောနေရတော့ ပင် ပန်းမှာပဲ၊ သောက်" ဆိုပြီးသူကပေးတယ်။ ဒီဟာက အင်မတန်မှ ထူးခြားတဲ့ အချက် တစ်ခုဖြစ်တယ်။ တို့တစ်တွေရဲ့ ပုံရိပ်တစ်ခု ဆိုရင်တော့ လူငယ်ကလူကြီးကို အစေခံရ မယ်ဆိုတဲ့ သဘောပဲ။ လူကြီးဆိုတာက မင်းတို့ဘာသာ ကိုယ့်ဟာကို အဆင်ပြေ သလိုနေကြဆိုတဲ့ သဘောတရားသူ့မှာ

မရှိဘူး။ သူ့မှာ အရေးကြီးတဲ့ စကားတွေပြော နေပေမယ့် ဘေးနားမှာရှိတဲ့ လူတစ်ယောက် ရဲ့ လိုအပ်ချက်ကိုလည်း သူကဂရုတစိုက် ရှိတာကိုတွေ့ရတယ်။ သူ့ကိုယ်တိုင်က လူ ကြီးဖြစ်ပေမယ့် မင်းနည်းနည်းရေသောက် လိုက်အုံးလေကွာလို့ သူမပြောဘူး။ သူ ကိုယ်တိုင်ပဲ ယူပေးတယ်ဆိုတာက တို့တစ် တွေကို ဘာစကားတစ်ခွန်းမှ ပြောလိုက်တာ မဟုတ်ပေမယ့် သူ့ရဲ့ပုံရိပ်တွေက အတုယူ စေတယ်။ စကားတွေနဲ့ ပြောတဲ့အရာတွေ လည်းရှိတယ်။ ဆရာတော်တွေကို သူ့ဘာ ပြောလဲဆိုရင် ရဟန်းတော်တွေနဲ့ နီးနီး စပ် စပ်ရှိသလားဆိုပြီး မေးတယ်။ နီးနီးစပ်စပ်နေ ပါတဲ့။ ဒါကိုယ့်ရဲ့ မိသားစုပဲတဲ့။ အဲ့ကနေ ဘာဆွဲယူလို့ ရမလဲဆိုရင် မိဘတွေ ကိုယ့်ရဲ့ သားသမီးတွေနဲ့ နီးနီးစပ်စပ်နေရဲ့လား။ တို့ ရောပဲ တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ နီးစပ်မှု ရှိရဲ့လား။ အလုပ်သဘောအရဘဲ နေထိုင် နေကြတာလားဆိုတဲ့ သဘောတရား လေး တွေကို သူကမိသားစုစိတ်ဓာတ်လေးနဲ့ နေဖို့ သူကအားပေးပါတယ်။ မေး။ ။ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်မှာ သူ့အနေနဲ့ မြန်မာပြည် ကက်သ

လစ်အသင်းတော်ကိုသာတွေ့မိန့်ကြားခဲ့တာ ရှိလဲ ကိုယ်တော်တို့ ဆရာတော်တွေကရော ဘာတွေ လျှောက်ထားခဲ့တာ ရှိလဲ။ ဖြေ။ ။တင်ပြခဲ့တဲ့ အနေအထားမှာတော့ Formally တင်ပြခဲ့တာမရှိပါဘူး။ စကားပိုင်း အနေနဲ့ သာသနာရဲ့ သာရေးနာရေး ကိစ္စ တွေ၊ လုပ်ဆောင်မှုလေးတွေကိုပိုင်းပြီးတော့ ပြောကြတယ်ပေါ့။ ပြောတဲ့နေရာမှာလည်း တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး သာယာရေးတွေ အတွက် လမ်းညွှန်မှုလေးတွေ၊ ဆုတောင်း ပေးမှုလေးတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့လမ်း ညွှန်မှုလေးတွေ ခံယူခဲ့တယ်။ တို့ရဲ့ တိုင်း ဘက်က တတ်နိုင်သလောက် လုပ်ဆောင် ကြဖို့ပေါ့နော်။ နောက်တစ်ခု သူ့အားပေး တာကတော့ စိပ်ပုတီးစိပ်ဖို့ မယ်တော် သခင် မကို အားကိုးကြဖို့။ မကြာခင်တုန်း ကလည်း စိပ်ပုတီးစိပ်ဖို့ ငြိမ်းချမ်းရေးအတွက်ကို တစ် ထူးတစ်ခြား ဆုတောင်းဖို့လည်း တိုက်တွန်း တာတွေရတယ်။ ခြံပြောမယ်ဆိုရင် အဖေ တစ်ယောက်က သားသမီးတွေကို နား ထောင်ပြီး အားပေးတယ်ပေါ့။ မေး။ ။ဆရာတော်အနေနဲ့ ဘာများ ဖြည့်

စွက်မိန့်ကြားစရာ ရှိပါသေးလဲ။ ဖြေ။ ။ကျွန်တော်တို့ သွားခဲ့တဲ့ လမ်းခရီး အစအလယ်အဆုံး၊ ဒီက ဘာသာတူတွေ အနေနဲ့ ဆုတောင်းပေးကြတယ်။ ဒီအတွက် လည်းကျေးဇူးတင်သလို သာသနာအလုပ် လုပ်တဲ့ အခါမှာလည်း ကျွန်တော်တို့ တစ် ယောက်တည်းနဲ့ လုပ်လို့မရဘူး ဘုန်းကြီး တွေ၊ စစ္စတာတွေ ဓမ္မဆရာတွေ ၊ဘာသာ ဝင်တွေ အားလုံးပူတွဲပြီး လုပ်ကြရမယ်။ ကိုယ်စီကိုယ်စီရဲ့ ပံ့ပိုးမှု ဆုတောင်းမှု၊ ပါဝင် မှုတွေဟာ သာသနာအတွက် မဖြစ်မနေ အရေး ကြီးတယ်။ ပါဝင်ဆက်ကပ်ပေးတာ တွေ အတွက်လည်း ကျေးဇူးတင်တယ်။ ဆက်ပြီးတော့လည်းတို့သာသနာတည်တံ့ဖို့၊ ငြိမ်းချမ်းသာယာဖို့ အများအတွက် အစေခံ နိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့ လုပ် ဆောင်မှုတွေ၊ အတွေးအခေါ်တွေ၊ ပြော ဆိုမှုတွေ အားလုံးကို တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံပါတယ်။ တွေ့ဆုံမေးမြန်းသူ - ပီတာချမ်းဇော်အောင် (RVA Myanmar Service မှ ပါဝင်ကူညီပေးသည်။)

ပုပ်ရဟန်းမင်းကြီးထံ သွားရောက်တွေ့ဆုံခဲ့သော Ad Lemina Visit မှ မှတ်တမ်းဝင် ပုံရိပ်များ မေလ ၂ - ၁၁ ရက် ၂၀၁၈



Secretariat of State

ဗာတီကန် မြို့ပြနိုင်ငံ၏ အတွင်းရေးမှူး ကာဒီနယ် ပီအယ်တရို ပါရိုလင်း (Pietro Parolin) နှင့်အတူ တွေ့ဆုံရသည်။ ဤဌာနသည် ပုပ်ရဟန်းမင်းကြီးနှင့် အနီးကပ် ပူးတွဲလုပ်ဆောင်သည်။ အထူးသဖြင့် ကမ္ဘာတဝှမ်းလုံးနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များတွင် ပုပ်ရဟန်းမင်းကြီးအား ကူညီပေးရန် ဖြစ်သည်။




The Congregation for the Evangelization of Peoples

ဧဝံဂေလီ သတင်းကောင်း ပြန့်ပွားရေး ဌာန၏ ကာဒီနယ် ဖါနန်ဒို ဖီလိုနီ (Ferdinand Filoni) နှင့် တွေ့ဆုံရသည်။ ဤဌာနသည် အသင်းတော်၏ ယုံကြည်ခြင်းကို ဖြန့်ဝေရေးတွင် ဦးဆောင်ရန် ဖြစ်သည်။ ရဟန်းများနှင့် ဆရာတော်များ၏ အရေးကို လည်း ကူညီဆောင်ရွက်ပေးသည်။

ဆရာတော်ကြီးများသည် ဗာတီကန်၏ ဌာန အသီးသီးသို့ လှည့်လည်ပြီး လမ်းညွှန်မှုများကို ခံယူခဲ့ကြသည်။ အချို့ကိုသာ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။



ယေရှု့နှလုံးတော်အား ပလ္လင်တင်ခြင်းနှင့် မိသားစုအပ်နှံပူဇော်ခြင်းမေတ္တာ



အို အတိုင်းမသိ မွန်မြတ်တော်မူလှသော ယေရှု့၏ ရွှေနှလုံးတော် ခရစ်ယန် အိမ်ထောင်စုတို့အပေါ် ကိုယ်တော်စိုးစံတော်မူလိုသော ဆန္ဒကို သူတော်မ မာဂရက်မေရီအား ထင်ရှား ရှင်းလင်းပြတော်မူသည်နှင့်အညီ ကျွန်ုပ်တို့ အိမ်သူအိမ်သားတစ်စုအပေါ်၌ လုံးလုံးအုပ်စိုး တော်မူပါမည့်အကြောင်း အပါးတော်သို့ ချဉ်းကပ်လျှောက်ထားကြပါသည်။ ယခုမှစ၍ နောင်အစဉ်အဆက် ကိုယ်တော်၏ အပြုမူကို နမူနာယူ၍ အသက်ရှင်လိုပါသည်။ မြေပေါ်၌ ငြိမ်သက်သာယာခြင်းကို ကိုယ်တော် ကတိထားတော်မူခဲ့သည်။ ကိုယ်တော်၏ ပါရမီများကို ကျွန်ုပ်တို့ အိမ်ထောင်စု၌ တိုးပွားလိုကြပါသည်။ ကိုယ်တော်ရှုတ်ချပြီးသော ကောကီ စိတ် ဆန္ဒတို့ကို အကျွန်ုပ်တို့မှ ဖယ်ရှားလိုကြပါသည်။ အကျွန်ုပ်တို့၏ သေးငယ်သော ယုံကြည်ခြင်း၌ အသိဉာဏ်ကို ကိုယ်တော် အုပ်စိုးတော်မူပါ။ ကိုယ်တော်၏ အကြွင်းမဲ့သော ချစ်ခြင်း ဖြင့် အကျွန်ုပ်တို့ နှလုံးသား၌ စိုးစံတော်မူပါ။ ထိုချစ်ခြင်းမီလျှံ အစဉ်တောက်လောင် စိမ့်သောငှါ ကိုယ်တော်မြတ်ကို မကြာမကြာ ပင့်ယူပါမည်။

အို ရွှေနှလုံးတော် ကိုယ်တော်၏ ကရုဏာတော်အားဖြင့် အကျွန်ုပ်တို့ စုဝေးရာ၌ အမှူးပြု တော်မူပါ။ အကျွန်ုပ်တို့၏ လောကီရေးရာ အမှုကိစ္စများကို ကောင်းကြီးပေးတော်မူပါ။ အကျွန်ုပ်တို့မှ ညှိုးငယ်ပူဆွေးခြင်းများကို သန့်ရှင်းစင်ကြယ် စေတော်မူပါ။ ဒုက္ခဒေဒနာများကို သက်သာစေတော်မူပါ။

တစ်နေ့သ၌ အကျွန်ုပ်တို့အထဲမှ တစ်ယောက်သောသူသည် ကိုယ်တော်ကို ပြစ်မှားကျူးလွန်မိလျှင် အို မွန်မြတ်လှသော ရွှေနှလုံးတော်၊ ကိုယ်တော်သည် နောင်တရသော အပြစ်ရှိသူအား ကရုဏာ သက်လျက်ရှိကြောင်းကို အသိအမှတ်ပြုတော်မူပါ။ ခွဲခွာရာ အချိန်ရောက်၍ ကျွန်ုပ်တို့အထဲမှ သေပျောက် ကွေကွင်းခြင်း ဝင်ရောက်သဖြင့် ပူဆွေးရသောအခါ သေလွန်သူတို့နှင့် ကျန်ရစ်သူအားလုံးတို့သည် ကိုယ်တော်၏ တည်ကြည်ခိုင်မြဲသော စီရင်တော် မူခြင်းများကို ကျိုးနွံနှံခံခြင်း ပြုပါမည်။ တစ်နေ့သ၌ ကျွန်ုပ်တို့အိမ်ထောင်စုတို့သည် ရွှေနိုင်ငံတော်၌ စုရုံးလျက် ကိုယ်တော်၏ ဂုဏ်ကျေးဇူးတော်တို့ကို အစဉ်မပြတ် ချီးမွမ်း သီဆိုနိုင်ပါလိမ့်မည်ဟု မျှော်တွေးပြီး ကျွန်ုပ်တို့ စိတ်ဖြေကြပါမည်။ ဗာရီယား၏ သန့်ရှင်းဖြူစင်သော နှလုံးတော် ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော အဖ သံဇူဇယ် တို့သည် ဤ ပူဇော်ခြင်းကို ကိုယ်တော်အား ဆက်သပါစေသော်။ ကျွန်ုပ်တို့သည် တစ်သက်ပတ်လုံး၌ နေ့စဉ်နေ့တိုင်း ထို ဆက်ကပ်ပူဇော်ခြင်းကို အောက်မေ့ သတိရနိုင်ရန် စောင်မပါစေသော်။

အကျွန်ုပ်တို့၏ အရှင်၊ အကျွန်ုပ်တို့၏ အဖ ဖြစ်တော်မူသော ယေရှု့၏ရွှေနှလုံးတော်အား ဂုဏ်ကျက်သရေ အစဉ်အမြဲ ရှိစေသတည်း။

ပုပ်ရဟန်းမင်းကြီးဝံ သွားရောက်တွေ့ဆုံခဲ့သော Ad Lemina Visit နှင့်ပတ်သက်၍ ရန်ကုန် ဝိုက်ချုပ်သာသနာ၏ လက်ထောက်ဆရာတော် ဝျန်စောယောဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း



မေး။ ။ပုပ်ရဟန်းမင်းကြီးဆီ သွားရောက်တွေ့ဆုံ ရသော ဒီခရီးစဉ်ဟာ ကိုယ်တော့် အတွက် ပထမဆုံးခရီးစဉ်လို့သိရတယ်။ ဒီခရီးစဉ်မှာ ကိုယ့်တော်ရဲ့ စံစားချက် အတွေ့အကြုံတွေကို ဝေမျှပေးပါအုံး။

ဖြေ ။ ပထမဆုံး အတွေ့အကြုံလည်း ဖြစ်တယ်။ ပြီးတော့ ဆရာတော်ကြီးများရဲ့ အဖွဲ့ချုပ်မှာလည်းပဲ ဆရာတော်က အငယ်ဆုံးလည်းဖြစ်တယ်။ ဒါပေမယ့် တာဝန်ယူထားရတာက အထွေထွေ အတွင်းရေးမှူးတာဝန်ယူထားတဲ့အခါကြတော့ ဒီသွားလာတဲ့ကိစ္စတွေမှာ စီစဉ်တဲ့ကိစ္စတွေမှာ မွန်ဆီညော်မော်ရစ်နဲ့ လုပ်ရတဲ့ကိစ္စတွေရှိတာပေါ့။ ကိုယ့်ဘက် ရုံးကဏ္ဍတွေမှာ သိပ်မရင်းနှီးဘူးတော့ မွန်ဆီညော်မော်ရစ်ကိုပဲ အဓိကအားကိုးရတယ်။ ပြီးတဲ့အခါ ဟိုဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်းပဲ အကူအညီတောင်း ရတာတွေရှိတယ်။ တော်တော်လေး ဗဟုသုတရတယ်ပေါ့။

မေး။ ။ဒီခရီးစဉ်မှာ ဗာတီကန်ရဲ့ ဘယ်ဌာနတွေနဲ့တွေ့ဆုံခဲ့ရလဲ။

ဖြေ ။တွေ့ဆုံတဲ့ ဌာနတွေကတော့ ၁၁ ခုလောက်ရှိတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆို Secretary of State တို့၊ အခြားဌာနအသီးသီးတို့ပေါ့နော် တွေ့ဆုံခဲ့ပြီးတော့ ဒီ ရဟန်းတော်များဆိုင်ရာတို့၊ ဂရုဏာပိုင်းဆိုင်ရာ တို့ကို ဆွေးနွေးခဲ့ရတယ်။ တစ်ချို့နေ့တွေမှာ နှစ်နေရာသွားရတယ်။ တစ်ချို့ရက်တွေမှာ သုံးနေရာ သွားရတယ်။

ခွက်ထဲကို ရေထည့်ပြီးတော့ အဲ့ရေခွက်ကို ဘယ်သူ့ကိုပေးလဲဆိုရင် ဘေးနားက စကားပြန်ကို "ခင်ဗျားက စကားတွေ အများကြီး ပြောနေရတော့ ပင်ပန်းမှာပဲ။ သောက်" ဆိုပြီး သူ (ပုပ်ရဟန်းမင်းကြီး) က ပေးတယ်။ သူ့မှာ အရေးကြီးတဲ့ စကားတွေပြောနေပေမယ့် ဘေးနားမှာရှိတဲ့ လူတစ်ယောက်ရဲ့ လိုအပ်ချက်ကိုလည်း သူက ဂရုတစိုက်ရှိတာကို တွေ့ရ တယ်။

မေး။ ။ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံရတဲ့ အခြေအနေမှာ ဒီကဘာသာဝင်တွေ သိခွင့်ရှိတဲ့ အကြောင်းအရာတွေကို ဝေမျှပြောကြားပေးပါအုံး။

ဖြေ ။ ရှိပါတယ်။ စောစောက ပြောခဲ့သလို (၁၁) ရက်မှာ တွေ့ရမယ့်အနေအထားမှာ (၈)ရက်နေ့မှ ရအောင် သူကပြောင်းပေးခဲ့တယ်။ ပုပ်ရဟန်းမင်းကြီးက Flexible ဖြစ်တယ်။ အားလုံးကို အဆင်ပြေစေချင်တဲ့ ဆန္ဒလေး သူ့မှာရှိပြီးနောက် အားလုံးကို အဆင်ပြေအောင် လိုက်လျောပေးတယ်။ အဲ့ဒါကတော့ အတုယူစရာကောင်းတဲ့ အရာလေးတစ်ခုပေါ့။ နောက် ညနေ ၆ နာရီခွဲ လောက်မှ တွေ့မယ် ဒါပေမယ့် သူရောက်လာတဲ့ အချိန်ဟာ နည်းနည်းလေး နောက်ကျနေတဲ့ အခါမှာ စစတွေ့ချင်းထိုင်ထိုင်ချင်းမှာ သူဘာပြောလဲဆိုတော့။ သူ့ကိုခွင့်လွှတ်ပေးပါတဲ့။ သူ နည်းနည်းလေး နောက်ကျသွားတဲ့ အတွက်။ အမှန်တော့ သူ့နောက်ကျချင်လို့ နောက်ကျတာမဟုတ်ဘူး။ ရှေ့က အစည်းအဝေး တစ်ခုက မပြီးပြတ်သေးတာနဲ့ ပြီး

အောင်နေနေရတဲ့ အနေအထားလေးကြောင့် သူ့နောက်ကျသွားတယ်။ ကိုယ်တော်တို့က သူ့ကို ကျေးဇူးတင်ရမှာ တို့တွေခွင့်ကိုလည်း သူက ပေးတယ်။ အဲ့လိုမျိုးနောက်ကျတဲ့အနေအထားမှာလည်း သူ့အနေနဲ့ တောင်းတောင်း ပန်ပန်နဲ့ ပြောရတယ်။ လူကြီးအနေနဲ့ ငါရောက်ချင်တဲ့အချိန်ရောက်မှာဆိုတာမျိုး သူ့မှာမရှိဘူး။ တစ်ဦးနဲ့တစ်ဦး လေးစားမှုတ နှိမ့်ထားမှုတွေကို အဲ့မှာတွေ့ရတယ်။ နောက်တစ်ခုကတော့ ဘာလဲဆိုရင် တစ်နေ့လုံး သူ့အချိန်ပေးသွားနေရတယ်ပေါ့။ နောက်ဆုံးအချိန်က ကိုယ်တော်တို့နဲ့ တွေ့မယ့် အချိန် သူတော်တော်လည်း ပင်ပန်းနေပြီ။ သူပင်ပန်းနေလို့ သက်ဆိုင်ရာက ကိုယ်တော်တို့ကို အချိန်သိပ်ရချင်မှ ရလိမ့်မယ်ပေါ့ ပြောစရာရှိတာလေးကို အတိုချုံးပြီး ပြောကြဖို့ပေါ့။ ဒါပေမယ့် သူကတောင်းပန်ပြီးတဲ့အခါ ဘာပြောလဲဆိုတော့ ငါတို့ ည (၁၂) နာရီအထိ ပြောလို့ရတယ်ကွာတဲ့ အေးအေးဆေးဆေးပြောစရာရှိတာ ပြောကြပါတယ်။ ကိုယ်တော်တို့ကတော့ ခပ်သုတ်သုတ်ပြောရစာမျက်နှာ ၁၁ သို့

"လူငယ် နှင့် ငြိမ်းချမ်းရေး" အပေါ် လူငယ်များ၏ စကားသံများ



မေး။ ။ မင်္ဂလာပါအစ်မ။ အစ်မရဲ့နာမည်နဲ့ အစ်မလာခဲ့တဲ့ သာသနာလေးရယ်။ အစ်မရဲ့ သာသနာလူငယ်ကွဲမှ အစ်မ ဘယ်လိုမျိုးပါဝင်နေလဲဆိုတာ မိတ်ဆက်ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်မက မလူစီယားပါ။ ကျိုင်းတုံသာသနာကပါ။ ကျွန်မနေတဲ့ သာသနာအုပ်စုငယ်မှာ လူငယ်တွေကို ဦးဆောင်ပေးပါတယ်။ ရွာမှာဆို ရွာအလိုက် ပွဲတွေမှာ လုပ်အားပေးတာမျိုးတွေပေါ့။

မေး။ ။ ပွဲတော်အတွင်းမှာ ကာဒီနယ်ကြီးက "လူငယ်နှင့် ငြိမ်းချမ်းရေး" ခေါင်းစဉ်နဲ့ ဟောပြောပို့ချခဲ့တယ်။ လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားမှာ ငြိမ်းချမ်းရေး အရေးတကြီး လိုအပ်နေတယ်ဆိုပြီး လူငယ်တွေ ငြိမ်းချမ်းရေးမှာ တက်တက်ကြွကြွပါဝင်လုပ်ဆောင်ဖို့ ကာဒီနယ်ကြီးက တိုက်တွန်းသွားခဲ့တာတွေရတယ်။ ညီမအနေနဲ့ရဲ့ ဒီကာဒီနယ်ကြီးရဲ့ တိုက်တွန်းခဲ့တဲ့အပေါ်မှာ ဒီကနေညီမသာသနာကို ပြန်ရောက် တဲ့အခါ ငြိမ်းချမ်းရေးအတွက် ဘာတွေ ဆောင်ရွက်သွားဖို့ ရှိလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစကအစလောက် မသိဘူး။ အဲဒီကာဒီနယ်ကြီးပြောတော့မှ အများကြီးအတွေးရခဲ့တယ်။ ကာဒီနယ်ကြီးပြောတဲ့အချိန်မှာ တစ်ချက်မှ အာရုံမလွင့်ဘဲ အကုန်အာရုံထားမှတ်ထားတယ်။ မှတ်စုတောင် တော်တော်ထူသွားတယ်။ ဒီအပေါ်မှာ ကျွန်မဘာတွေလုပ်ဆောင်သွားမလဲဆိုရင် ကျွန်မက ဆရာမတစ်ယောက်ဖြစ်တဲ့အတွက် အရင်တုန်းကတော့ စစ်ဖြစ်နေတာ သူ့ဘာသူဖြစ်နေတာပဲ။ စိတ်တော့မကောင်းဘူးပေါ့ အမြဲတမ်းလည်း ဆုတောင်းပေးတယ်။ ဒါပေမယ့် ကိုယ့်အနေနဲ့ ဘာလုပ်ဆောင်ပေးရမလဲ တစ်ခါမှမတွေးခဲ့ဘူး။ အဲလိုလုပ်ဆောင်နိုင်မှုရှိလိမ့်မယ်လို့လည်း တစ်ခါမှ မခံစားမိဘူး။ အခုလိုမျိုး ကာဒီနယ်ကြီးပြောပြတဲ့အခါမှာ အဲဒါဆို ငါဘာလုပ်ဆောင်နိုင်မလဲ။ လုပ်နိုင်တယ် ကျွန်မ အများကြီးလုပ်နိုင်တယ် ကျောင်းဆရာမ တစ်ယောက်ဖြစ်တဲ့အတွက် ကလေးတွေကို အများကြီးပြောပြလို့ရတယ်။ ပြီးတော့ ငြိမ်းချမ်းရေးအတွက် လူတိုင်းမှာ တာဝန်ရှိတယ်။ ပြီးတော့ ကာဒီနယ် အဲလိုပြောပြီးနောက် ကျွန်မ သံဓိဋ္ဌာန်တစ်ခုခုမိတယ်။ ငြိမ်းချမ်းရေးအတွက် လူငယ်တစ်ယောက်အနေနဲ့ ကက်သလစ်

တစ်ယောက်အနေနဲ့ အများကြီး လုပ်ဆောင် သွားမယ်။ ဘယ်လို လုပ်ဆောင်သွားမလဲဆိုရင် စာပေလက်နက်အားဖြင့် အများကြီးကလေးတွေကို ပညာပေးသွားမယ်။ အများကြီး မျှဝေပေးသွားမယ်။ ငြိမ်းချမ်းရေးရဖို့ အားလုံးက တရားမျှတဖို့လိုတယ်။ ကာဒီနယ်ကြီးပြောသွားတဲ့ အထဲမှာ "ငြိမ်းချမ်းရေးဟာ စစ်မတိုက်တာကို ဆိုလိုတာ မဟုတ်ပါဘူးတဲ့။ တရားမျှတမှုကိုခေါ်တာ" တဲ့ အဲဒီစကားဟာ တော်တော်လေးကို လေးနက်ပြီး ကလေးတွေကို အမြဲတမ်း အခါ တစ်သိန်း ပြန်ပြောပြမယ့် စကားဖြစ်မှာပါ။ အဲတော့ ညီမ စဉ်းစားမိတယ် နောက်ဆိုရင် ငြိမ်းချမ်းရေးကို လူငယ်တွေကနေ စတာထက် ကလေးငယ်တွေကနေ သူတို့စိတ်ထဲ ရောက်သွားအောင် လူငယ်ဆို နည်းနည်းလေးပိုအကြမ်း ဖြစ်သွားပြီ အဲတော့ လူငယ်တွေကိုလည်းပြောပြမယ် ဒါပေမယ့် အဓိကကတော့ ကလေးငယ်တွေ ကျောင်းစာသင်ရင်းနဲ့ပဲဖြစ် ဖြစ် သွားရင်းလာရင်း လုပ်ရင်းကိုရင်းနဲ့ပဲဖြစ်ဖြစ် ပြောပြသွားမယ်။ ကိုကိုယ်တိုင်ကလည်း ဆုတောင်းမေတ္တာအားဖြင့်၊ အလှူငွေအားဖြင့် ကိုယ်တတ်နိုင်သလောက် ကြိုးစားသွား မယ်လို့ ဆုံးဖြတ်ထားပါတယ်ရှင်။

မေး။ ။ အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။



မေး။ ။ အစ်ကိုရဲ့အမည်နဲ့ ဘယ်သာသနာလာခဲ့လဲ ပြီးတော့ ဒီလူငယ်ပွဲတော်ကို ဘယ်လိုပါဝင်ဖြစ်ခဲ့လဲ ဆိုတာ မိတ်ဆက်ပြောပေးပါဦး။

ဖြေ။ ။ ကျွန်တော့်နာမည်ကနေ့ ဂျော်နီအောင်နိုင်ထွန်း ဖြစ်ပါတယ်။ ကျွန်တော်လာရိုးသာသနာကနေ လာခဲ့တာပါ။ ဒီတစ်ခေါက်က နယ်တွေသွားရတယ်။ တိုက်နယ်တွေ ဖြန့်သွားရမယ်ဆိုတော့ အရင် Youth Congress တွေနဲ့ မတူဘူး။ ပြီးတော့ ဒီတစ်ကြိမ်က ကိုယ့်အတွက် နောက်ဆုံး အကြိမ်လည်း ဖြစ်နိုင်တာရယ်ကြောင့် ဒီသင်တန်းကို ပါဝင်ဖြစ်တာပါ။

မေး။ ။ အစ်ကိုရဲ့သာသနာမှာ ဘယ်လိုမျိုးအခန်းကွဲတွေမှာ အစ်ကို ပါဝင်ကူညီနေလဲ။

ဖြေ။ ။ ကျွန်တော်က လွန်ခဲ့တဲ့ ၅ နှစ်လောက်က NCYC က လူငယ်နှင့် ပတ်သက်တဲ့ စွမ်းရည်ဖြင့် သင်တန်းတွေမှာ

Music နဲ့ပတ်သက်တာတွေ တက်ခဲ့တယ်။ အခုလက်ရှိမှာ တော့ Music အပိုင်းမှာ သာသနာကို ပြန် ဆက်ကပ် နေတယ်။ လားရှိုးသာသနာ လူငယ်ကော်မရှင်ကနေ ဖွင့်ထားတဲ့ လူ ငယ် MUSIC BAND ကို ဦးဆောင် လုပ်အား ပေးနေတယ်ပေါ့ ပြီးတော့လူငယ် ကဏ္ဍတွေမှာလည်း လိုရင် လိုသလို ကူညီ ပေးနေပါတယ်။

မေး။ ။ ဒီသင်တန်းမှာ အကိုအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးက ဘာလဲ။

ဖြေ။ ။ ဒီသင်တန်းမှာ ဘာစိတ်လှုပ်ရှားစရာအကောင်းဆုံးလဲဆိုရင်နယ်ဆင်းရတာအတော်လေးစိတ်လှုပ်ရှားစရာကောင်းတယ်။ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။

မေး။ ။ ကာဒီနယ်ကြီးက လူငယ်တွေကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ကြဖို့ တိုင်းပြည်တည်ဆောက်ရေးမှာ လူငယ်တွေအနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းကနေ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းခဲ့တယ်။ ဒီအပေါ်မှာ အစ်ကို ဘာတွေလုပ်ဆောင်သွားမလဲလို့ ရည်မှန်းထားလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သိပ်တော့မပြောတတ်ဘူးပေါ့နော်။ ငြိမ်းချမ်းရေးမှာ သူများတွေလို မလုပ်ဆောင်နိုင်ရင်တောင်မှ ဆုတောင်းပေးခြင်းဖြင့် ကူညီမယ်လို့ ပြောချင်ပါတယ်။ ပြီးတော့ ကာဒီနယ်ကြီးပြောသွားတဲ့ "ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့အခါမှာ ကိုကိုယ်တိုင်က ငြိမ်းချမ်းဖို့ အတွင်းစိတ်နှလုံး ငြိမ်းချမ်းဖို့ လိုတယ်" ဆိုတဲ့ စကားနဲ့ အညီ ကိုယ့်ရဲ့အတွင်းစိတ်နှလုံးအေးချမ်းအောင် အကောင်းဆုံး နေထိုင်ကျင့်ကြံသွားခြင်းအားဖြင့် ကိုယ့်ပတ်ဝန်းကျင် မှာငြိမ်း ချမ်းရေး မျှဝေခြင်းအားဖြင့် ဆောင်ရွက်မယ်လို့ ရည်မှန်းဆုံး ဖြတ်ထားပါတယ်။

မေး။ ။ ဒီသင်တန်းကနေပြန်သွားရင် အစ်ကိုအနေနဲ့ ဘာတွေလုပ်ဆောင်သွားဖို့ ရှိသေးလဲ။

ဖြေ။ ။ ဒီကနေပြန်သွားတဲ့အခါမှာ ဒီ YOUTH CONGRESS ကနေ ဘာတွေလုပ်ဆောင်သွားတယ်ဆိုတာမျိုး ကိုယ့်သာ သနာက လူငယ်တွေကို ပြန်လည်ဝေမျှ MES-SAGE ပေး သွားဖို့ရှိတယ်။

မေး။ ။ ဒီကနေ့ သင်တန်းကနောက်ဆုံးရက်ဆိုတော့ လူငယ်တွေကို နှုတ်ဆက်စကားပြောကြားပေးပါဦး။

ဖြေ။ ။ ဒီကနေ့ သင်တန်း နောက်ဆုံးရက်ဆိုတော့ ဒီ သင်တန်းမှာ ပျော်ခဲ့ပါတယ်။ အခုပြန်သွားရတော့မှာ ဆိုတော့ ဝမ်းနည်းတယ်။ အစီအစဉ်တွေ တစ်ခုပြီးတစ်ခုပြီးသွားတယ်။ ပြန်ရတော့မယ်ဆိုတော့ စိတ်ထဲမှာ တစ်မျိုးကြီး၊ မကောင်းဘူးပေါ့။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လူငယ်လုပ်ငန်းတွေမှာ ကြိုးစားကြပါလို့ လူငယ်တွေကို ပြောချင်ပါတယ်။

မေး။ ။ ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်လူငယ်ကော်မရှင် ဥက္ကဋ္ဌအသစ်အဖြစ် ပုသိမ်သာသနာမှ ကိုအောင်ရာဇာ ရွေးချယ်ခံရ

ပုသိမ်သာသနာ မရမ်းချောင်းတွင် ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ပွဲတော် နောက်ဆုံးနေ့တွင် လာမည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကော်မရှင်ရုံးတွင် ဆက်ကပ် မည့် ဥက္ကဋ္ဌ နှင့် အဖွဲ့အား မဲပေးရွေးချယ် ခဲ့ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ် ဥက္ကဋ္ဌ အသစ်နှင့် အဖွဲ့ဝင် များအား သာသနာ ၁၆ ခုမှ လူငယ် တာဝန်ခံများနှင့် လူငယ်ခေါင်း ဆောင်များက မဲပေးရွေးချယ်ခဲ့ကြပြီး ဥက္ကဋ္ဌ အသစ်အဖြစ် ပုသိမ်

သာသနာမှ ကိုအောင်ရာဇာ၊ ဒုဥက္ကဋ္ဌအဖြစ် မန္တလေး သာသနာမှ ကိုမက်ဆီမိန်း ကို လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် တောင်ငူ သာသနာမှ နော်မေပန်းချီစိုး ကိုလည်းကောင်း အသီးသီး ရွေး ချယ် တင်မြှောက်ခဲ့ကြသည်။

၎င်းတို့ သုံးဦးသည် ရန်ကုန်မြို့ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ကျောင်းဝန်း အတွင်းရှိ နိုင်ငံလုံး ဆိုင်ရာ ကက်သလစ်လူငယ် ကော်မရှင်ရုံးတွင် ၂၀၂၁ ခုနှစ် အထိ သုံးနှစ်ကြာ တာဝန်ထမ်းဆောင် ရမည်ဖြစ်သည်။



ကိုအောင်ရာဇာ မက်ဆီမိန်း နော်မေပန်းချီစိုး

အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ပွဲတော်နှင့် ထူးခြားသော နေ့ရက်များ နှင့် အကြောင်းအရာများ

အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်လူငယ်များနှီးနှောဖလှယ်ပွဲနှင့် စုပေါင်းဆုတောင်းပွဲတော်ကိုဧပြီလ ၂၃ ရက် ညနေပိုင်းက စတင်ခဲ့ပြီး (၇) ရက်အကြာ ဧပြီ ၃၀ ရက်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။ ပွဲတော်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ကက်သလစ်လူငယ်ပေါင်း ၂၅၀၀ ခန့် ပါဝင်ခဲ့သည်။



အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ပွဲတော်၏ ထူးခြားသောအစီအစဉ်များ

ပုသိမ်ဂိုဏ်းအုပ်သာသနာ၊ ပုသိမ်မြို့တွင်ကျင်းပသောအဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ပွဲတော်သည် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သော လူငယ်ပွဲတော်များနှင့်မတူဘဲ ယနေ့ခေတ်လူငယ်များ၏ လိုအပ်ချက်နှင့် လျော်ညီစွာအစီအစဉ်အသစ်များပြောင်းလဲ ဖြည့်စီးကျင်းပခဲ့သည်။

၁။မတူကွဲပြားသောယဉ်ကျေးမှုများလေ့လာနိုင်ရန်၊ မတူကွဲပြားမှုများ၊ အချင်းချင်းယုံကြည်မှု၊ ညီညွတ်နားလည်မှုများရရှိရန် စသောရည်ရွယ်ချက်များဖြင့် လူငယ်များကိုပုသိမ်သာသနာအတွင်းရှိ သာသနာစီရင်စုဒေသအသီးသီးသို့ ၂ ညတာ သွားရောက်နေထိုင်စေခဲ့သည်။

၂။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုလူငယ်များအလေးထားတတ်လာစေရန် လူငယ်ပွဲတော်ကျင်းပသည့် ပုသိမ်မြို့တွင် ကက်သလစ်လူငယ် နှစ်ထောင်ကျော်သည် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် လက်တွဲ၍ အမှိုက်ကောက် သန်းရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

၃။ လူငယ်များ အထွေထွေဗဟုသုတများ တိုးပွားစေရေးနှင့် လူငယ်အချင်းချင်းကြား ချစ်ခင်ရင်းနှီးစွာ လုပ်ငန်းဆောင်တာများ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်စေရန် ချောင်းသာကမ်းခြေသို့ တစ်ရက်တာ ပို့ဆောင်လည်ပတ်စေခဲ့သည်။ Volunteer လူငယ်များလည်းကို ပွဲတော်အပြီးတွင်ပင် သို့လေ့လာရေးခရီးထပ်မံပို့ဆောင်ပေးခဲ့သည်။

ရှေးဦးစွာအစီအစဉ်အရာများ

မြန်မာနိုင်ငံအတွင်းရှိ စုစုပေါင်းသာသနာ (၁၆)ခုတွင် မြစ်ကြီးနားသာသနာမှ လုပ်အားပေးလူငယ်များနှင့် လူငယ်ပွဲတော်သို့ တက်ရောက်သူစုစုပေါင်း (၄၀၀) ကျော်ရှိခဲ့ပြီးအဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ပွဲတော်တွင် တက်ရောက်ပါဝင်သူ အများဆုံးသာသနာဖြစ်ခဲ့သည်။

အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ပွဲတော်သို့ ပါဝင်ကြသောလူငယ်များ၏ အခက်အခဲများအဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ပွဲတော်သို့တက်ရောက်ပါဝင်ခဲ့ရာတွင် အခက်အခဲအမျိုးမျိုးဖြင့် ရင်ဆိုင်တွေ့ကြုံခဲ့ကြရသည့် လူငယ်များရှိကြောင်း ၎င်းလူငယ်များ၏ ပြောပြချက်များအရသိရသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံလှသည့် မြန်မာ နိုင်ငံအထက်ပိုင်း(အများစု)မှ လာရောက်သူလူငယ်များတွင် လမ်းစရိတ်ကုန်ကျငွေ ၈ သိန်းခန့်ထိရှိကြောင်း ၎င်းတို့ကပြောသည်။ ထို့အပြင် အလုပ်ခွင်မှ လာရောက်ပါဝင်သူလူငယ်များတွင် အလုပ်ခွင်အခက်အခဲများ များစွာရှိကြောင်း(လုပ်ခလစာများ ဖြတ်တောက်ခံရခြင်း) အဆိုးဆုံးအဖြစ် အလုပ်မှ ထွက်ရသည်များရှိကြောင်း ကျိုင်းတုံသာသနာနှင့် ပုသိမ်သာသနာမှ အလုပ်မှထွက်၍ လူငယ်ပွဲတော်တွင် ပါဝင်ခဲ့သူလူငယ်နှစ်ဦး၏ ပြောကြားချက်များအရသိရသည်။

ထို့အပြင် လူဦးရေကန့်သတ်ချက်များကြောင့် လူငယ်ပွဲတော်သို့ မပါဝင်နိုင်သူများရှိကြကြောင်း လူငယ်အချို့၏ ၎င်းတို့ Facebook စာမျက်နှာတွင် ရင်ဖွင့်ချက်များအရ သိရသည်။

DIP စောစောစောရရှိရန်အတွက် အစီအစဉ်အရာများ

DIP စောစောရရှိရန်အတွက် အစီအစဉ်အရာများ

ပွဲတော်ဖွင့်ပွဲ အခမ်းအနားပြီး နောက်တစ်ရက် ဧပြီ ၂၄ ရက် နံနက်ခင်းမွတ္တားတရားတော်မြတ်အပြီးတွင် လူငယ်များသည် ၎င်းတို့သွားရောက်နေထိုင်ရမည့် သာသနာစီရင်စုနယ်များသို့ စီစဉ်ထားသည့် ကားများဖြင့်အသီးသီးထွက်ခွာခဲ့ရသည်။ အချို့အလှမ်းဝေးသည့် နေရာများသို့ သွားရောက်ကြရသည့် လူငယ်များမှာမူနံနက်ခင်းမွတ္တားမစီနံနက်ခင်း ၅ နာရီခန့်အချိန်ကပင် ကြိုတင်ထွက်ခွာရသည်များလည်း ရှိသည်။ ထိုသို့ သွားရောက်သည့် ခရီးများတွင် အချို့ခရီးစဉ်များကို ဒေသခံရွာသားများ၏ အစီအစဉ်စီစဉ်မှုများဖြင့် လည်းကောင်း၊ အချို့ခရီးစဉ်များတွင် ဒေသခံများမှလမ်းခရီးတစ်ဝက်မှ စောင့်ကြိုခေါ်ဆောင်၍သော်လည်းကောင်း သာသနာစီရင်စုနယ်များသို့ ရောက်ရှိခဲ့သည်။

အချို့သောရွာခံများသည် ၎င်းတို့ထံ လာရောက်လည်ပတ်မည့် လူငယ်များကို ၎င်းတို့မရောက်မှီ ၄ ၊ ၅ နာရီခန့်စောကာရွာမှလူကြီး၊ လူငယ်များစုစည်း၍စောင့်ဆိုင်းကြိုဆိုခဲ့ကြသည်။

အချို့လူငယ်များမှာလည်း ၎င်းတို့ သွားရောက်ရသည့် သာသနာစီရင်စုရွာများသို့ တစ်ညမျှအိပ်၍ ပြန်ခဲ့ကြရသည်များလည်းရှိသည်။

စစ်ဆေးရေးရုံးမှ ရွာခံရလှူထမ်းလေးစားထိခွမ်းမှု ရရှိရုံမက ရွာထဲသို့ ဝင်ရောက်ရေးကြိုးစားမှု

ကံကုန်းရွာတွင် KG (မူကြိုတန်း)မှ ၆ တန်းအထိ ဖွင့်လှစ်ထားသော ကျေးရွာစာသင်ကျောင်းရှိပြီး၎င်းကျောင်းတွင် စာသင်ဆောင်နှင့် ကျောင်းသားဦးရေ မညီမျှမှုကြောင့် စာသင်ခန်းများတိုးချဲ့ရန် လိုအပ်လျက်ရှိကြောင်းသိရသည်။ "ဒီမှာက ကျောင်းသားဦးရေ ၁၀၃ လောက်ရှိတယ်။ ဆရာမက ၆ ယောက်ပဲရှိတယ်။ အဆောင်တွေက မလောက်ဘူး။ အထက်ကိုတင်တော့လည်းမရဘူး။ ဒါ့ကြောင့် ရွာထဲက အလှူခံပြီး KG တန်းအတွက် အဆောင်သစ်လေးရအောင် ဆောက်နေတာ။ အလှူငွေကတော့ အခု ထက်ထိ (၁၀) သိန်းလောက်ရသေးတယ်။" ရပ်ရွာပညာရေး အကျိုးအတွက် ၎င်းကျရာ ၎င်းလုပ်နိုင်သည့်နေရာမှ ကြိုးပမ်းပေးနေသည့် ကက်သလစ်သာသနာဝင်လူငယ်လည်းဖြစ် ကံကုန်းကျေးရွာမှ ဆရာမတစ်ဦးလည်းဖြစ်သည့် မသီတာထွန်းက ပြောသည်။ လိုအပ်နေသော စာသင်ဆောင်များ တိုးချဲ့ရန် သက်ဆိုင်ရာသို့တင်ပြသော်လည်း ရရှိမှုမရှိသော ကြောင့် ၎င်းကျောင်းမှ ရွာခံကျောင်းဆရာမတစ်ဦးဖြစ်သူ မသီတာထွန်းသည် ၎င်း၏ရပ်ရွာအတွင်း အလှူငွေကောက်ခံကာ KG (မူကြို) ကလေးငယ်များအတွက် အဆောင်သစ် တိုးချဲ့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ၎င်းကျေးရွာသို့ အဋ္ဌမအကြိမ် လူငယ်ပွဲတော်မှ DIP အစီစဉ်ဖြင့် လူငယ်များသွားရောက်ခဲ့ကြကာ ကျေးရွာစာသင်ဆောင်တိုးချဲ့ဆောက်လုပ် နေသည့်နေရာတွင် တစ်နေ့တာ မြေဖိုလုပ်အားပေးခဲ့ကြပြီး အလှူငွေအချို့လည်း ပေးအပ်ခဲ့ကြောင်းသိရသည်။ "သူတို့ကျောင်းအတွက် မြေကုသယံဖို့ပေးခဲ့ကြတယ်။ သူတို့ပြန်ခါနီး သူတို့ပိုက်ဆံလေးတွေစုပြီး အလှူငွေပေးခဲ့ကြတယ်။ စိတ်ထဲလည်းမကောင်းဘူး။ သူတို့ကို အရမ်းလည်းကျေးဇူးတင်တယ်။" ဟု ဆရာမသီတာထွန်းက ပြောသည်။

DIP အစီအစဉ်အရာများအစီအစဉ်အရာများ

ဧပြီလ ၂၆ရက်တွင် DIP ခရီးစဉ်များမှ လူငယ်အား လုံးသည် လူငယ်ပွဲတော်ကျင်းပရာမရမ်းချောင်းသို့ အဆင်ပြေချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြကာ ထိုနေ့ညနေပိုင်း အချိန်တွင် ၎င်းတို့တွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို အချင်း ချင်းဝေမျှဖလှယ်ခဲ့ကြသည်။

အေဒီနယ်ချားလီဆို ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင် လူငယ်များအား အာမခံပေးရန် အရေးကြီးကြောင်း

နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံတွင် လူငယ်များသည် ယစ်ကောင်အဖြစ် ခေတ်သစ်ကားစင်ပေါ်မှာနေခဲ့ရကြောင်း၊ တပ်မတော်နှင့် တိုင်းရင်းသားများ စစ်ပွဲများဖြစ်ပွားခြင်းကြောင့် နိုင်ငံသားများ ၎င်းတို့အိုးအိမ်များကို စွန့်ခွာနေရပြီး လူငယ်များများစွာလူကုန်ကူးခံရခြင်း၊ နိုင်ငံရပ်ခြားတွင် ခေတ်သစ်ကျွန်အဖြစ် နိုင်ငံအတွက် စီးပွားရှာနေရကြောင်း၊ တိုင်းပြည်ပြန်လည်ချမ်းသာလာအောင် လူငယ်များ ကျွန်ုပ်တို့စီးပွားရှာနေရသော်လည်း ၎င်းတို့အတွက် ပညာရေးမှာအဆင့်အတန်းမရှိအခွင့်အရေးမဲ့စွာနေရကြောင်း မိန့်ကြားခဲ့သည်။

ထို့အပြင် ဒီနိုင်ငံ၏ သမိုင်းတွင် မတရားမှု၊ မကောင်းမှုများကို လူငယ်များကဆန့်ကျင်ဖယ်ရှားခဲ့ကြောင်း ဖော်ပြထားပြီးဒီနိုင်ငံကို ကယ်ဆယ်ရန် လူငယ်များသာလုပ်ဆောင်နိုင်ကြောင်းနိုင်ငံ၏ ငြိမ်းချမ်းရေးတွင် လူငယ်များ

တက်တက်ကြွကြွပါဝင်ရန် မိန့်ကြားခဲ့သည်။ ထို့အပြင် လူငယ်များ အမုန်းစကားများဒဏ်ခံနေရကြောင်းကိုလည်း "မြန်မာပြည်မှာ Facebook သုံးတာ သန်း ၂၀ ရှိတယ်။ အဲ့ သန်း၂၀ ထဲမှာ ၇၀ ရာနှုန်းက အသက် ၁၉ နှစ်နဲ့ ၃၄ နှစ်ကြားကလူငယ်တွေ။ သူတို့တွေ အမုန်းစကားတွေရဲ့ ဩဇာညောင်းမှုကိုခံနေရတယ်။ လူငယ်တွေ ၇၀ ရာနှုန်းဟာ Hate speech အမုန်းစကားတွေထဲမှာ ပါနေတယ်။ အဲ့ Facebook အမုန်းစကားတွေထဲမှာ ဘာပါလဲဆိုရင် လူနည်းစုကိုမုန်းတယ်၊ အများစုက အနည်းစုကို အနိုင်ကျင့်တယ်။" ဟုသတိပေးမိန့်ကြားခဲ့သည်။

လူမျိုးရေးစိတ် တစ်ဖက်စွန်းရောက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သည် တစ်စုတစည်းတည်းမရှိဘဲလူမျိုးရေးစိတ်၊ တိုင်းရင်းသားစိတ် တစ်ဖက်စွန်းရောက်နေကြောင်း၊ ကိုယ့်နယ်ဒေသ၊ ကိုယ့်သာသနာလေးအတွက် လောကီပဲ စိတ်ပူနေကြောင်း ကချင်ကက်သလစ်၊ ရှမ်းကက်သလစ်၊ "ဝ" ကက်သလစ်၊ အချင်းချင်းကွဲပြားစွာလူမျိုးရေး အမည်ကိုရှေ့တန်းတင်ဖော်ပြနေကြပြီး မြန်မာဟူ၍ တစ်စု

တစ်ဝန်းတဲ့ စိတ်မရှိကြကြောင်း၊ လူတိုင်းသည် ဘုရားသခင်၏ လက်ရာပုံသဏ္ဍာန်တော် ဖြစ်ခြင်းကြောင့် ဘာသာ၊ လူမျိုးကွဲပြားသော်လည်း အတူတူ စည်းလုံးညီညွတ်စွာ နေကြရန် ကာဇီနယ်ကြီးက တိုက်တွန်းခဲ့သည်။

ငြိမ်းချမ်းရေးဆောင်ရွက်ရန် မိမိကိုယ်တိုင် ငြိမ်သက်ခြင်းရှိရန် လိုကြောင်း၊ ငြိမ်သက်ခြင်းရှိရန် ခွင့်လွှတ်ကြရန်လိုကြောင်း၊ ခွင့်မလွှတ်ခြင်းသည် မိမိကိုယ်ကိုထောင်ချခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဘာသာပေါင်းစုံခင်မင်ရင်းနှီးစွာ နေထိုင်စေလိုကြောင်း၊ ညီညွတ်မှုမရှိလျှင် ငြိမ်းချမ်းရေးလုပ်ရန် မဖြစ်နိုင်ကြောင်း၊ လူတစ်ဦးတစ်ယောက်၏ အခွင့်အရေးကိုလေးစားရန်လိုကြောင်း၊ လူငယ်မှ လူငယ်သို့ ငြိမ်းချမ်းရေး သတင်းစကားများ ဖြန့်ဝေကြရန် တိုက်တွန်းကြောင်း၊ ငြိမ်းချမ်းရေးကို ဖြန့်ဝေခြင်းသည် သာသနာပြုခြင်းဖြစ်ကြောင်း၊ လူငယ်များ ငြိမ်းချမ်းရေးပါဝင်ရန်လည်း ကာဇီနယ်ကြီးက လမ်းညွှန်တိုက်တွန်းခဲ့သည်။

ကလေးသာသနာ လူငယ်ပွဲတော်ကိုယ်စားလှယ်များအား ဂုဏ်ပြု

အဋ္ဌမအကြိမ်မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်နှီးနှောဖလှယ်ပွဲ ပုသိမ်မြို့သို့သွားရောက်ခဲ့သော ကလေးသာသနာမှ လူငယ်များအား အမိသာသနာသို့ ပြန်ရောက်သည့် မေလ (၁) ရက်နေ့တွင် ကလေးသာသနာပိုင် ဆရာတော် Felix Lian Khen Thang မှ ကြိုဆိုဂုဏ်ပြု ညစာတည်ခင်း ဧည့်ခံရင်း ကျမ်းစာပဟေဠိပြိုင်ပွဲမှ ပထမဆုရရှိသော လူငယ်နှစ်ဦးနှင့် လူငယ်များအားလုံးကို ဤကဲ့သို့ ဂုဏ်ပြုအားပေးစကား မြွက်ကြား ခဲ့ပါသည်။



သူသည် ထိုသွေးသားမှ ပျက်ဆီးဆုံးရှုံးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ သို့သော် ဝိညာဉ်တော်၌ မျိုးစေ့ကြသောသူသည် ဝိညာဉ်တော်မှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည် (ဂါလာတီ ၆:၈)။ အခုခေတ် လူသားတွေ တွေ့ချင်မြင်ချင်တဲ့ သူတွေကတော့ ခရစ်ယာန်တရားတော်နှင့်အညီ ဖြောင့်မှတ်၊ မှန်ကန်စွာ အသက်ရှင်တဲ့ လူငယ်တွေ၊ ခရစ်တော်နှင့် ပတ်သက်လို့ ဆားလို ငန်တဲ့အရသာ၊ အလင်းလို အဖြစ်အခြေအနေမှန်ကို ညွှန်ပြနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ လူတော်လူကောင်းတွေပဲ ဖြစ်ပါတယ်။ ဆီဒန် နှင့် ဂိုမိုရာ မြို့တို့မှာ လူကောင်း ၁၀ ယောက် ရှိခဲ့ရင် ဒီမြို့တွေ ဟာ ကယ်တင်ခြင်းခံခဲ့ရမှာ ဖြစ်ပါတယ် (ကမ္ဘာဦး ၁၈:၂၂)။ ဒီကမ္ဘာကြီးပေါ်မှာ ဖြောင့်မှတ်တဲ့သူတွေ ဘယ်လောက်အထိ လိုအပ်နေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လူငယ်တွေ ချစ်ခြင်းမေတ္တာ တမန်တော်များ၊ ဘုရားကိုချစ်၊ နီးစပ်သူများကိုချစ်တဲ့သူများဖြစ်ကြဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တတွေ မနက်ဖြန်၊ တဘက်ခါမှာ ဘယ်နေရာ ရောက်ကြမလဲ၊ ဘာတွေဖြစ်ကြမလဲဆိုတာ ဘယ်သူမှ တပ်အပ်မသိနိုင်ပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ်၊ ဘယ်နေရာပဲ ရောက်ရောက် အရေးကြီးတာက လူငယ်များဟာ တမန်တော်များ (Missionaries) ဖြစ်ဖို့ လိုအပ်ပါတယ်။

ဆာ ဖူးပွင့်လာမည်ဆိုတာ ကျွန်ုပ်မြင်ယောင်နေမိပါတယ်။ အခုအချိန်မှာ လူငယ်များ တူးတဲ့ရေတွင်းဟာ နောင်လာမည့် လူငယ်များက ရေကြည်အဖြစ် သောက်သုံးတဲ့ အခါ လူငယ်တို့ရဲ့ ပင်ပန်းရကျိုးနပ်မှာ ဖြစ်ပါတယ်။

လူငယ်များ MNCYC ပွဲအတွင်း ရရှိတဲ့ အတွေ့အကြုံ၊ တစ်ခြားသူတွေရဲ့ ယုံကြည်ခြင်းကို မြင်တဲ့ အခါ ကိုယ်ဘယ်လို စံနမူနာယူပြီး ရှင်သန်ကြမလဲဆိုတာ စဉ်းစားစေချင်တယ်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်တွေနှင့် အတူတူ စုတောင်းကြတဲ့အခါ၊ အမှိုက်ကောက်ကြတဲ့အခါ၊ အတူတူ လုပ်ဆောင် ကြတဲ့အခါမှာ တွေ့ကြုံခံစားခဲ့ရတာတွေကို ပြန်ပြီး စဉ်းစားကြပါ။ Day iin Parish မှာ ဒေသခံတွေရဲ့ ဘဝ ရှင်သန်ခြင်း၊ သူတို့ရဲ့ ယုံကြည်ခြင်းတွေကို ပြန်လည် သုံးသပ်စေချင်ပါတယ်။ ပွဲကို ကိုယ့်သာသနာမှာ ကျင်းပမယ်ဆိုရင် လူငယ်တွေအနေနှင့် ဘယ်လို လက်တွဲ လှုပ်ရှားကြမလဲဆိုတာကိုလဲ ကြိုတင် အိမ်စာအဖြစ် စဉ်းစားစေချင်ပါတယ်။

လူငယ်များကို ကျွန်ုပ်ထပ်လောင်းပြီး မှာကြားလိုတာ ကတော့ သင်တို့တာဝန်ကျေပြန်ခဲ့သလို ကိုယ့်ရဲ့ ညီလေး၊ ညီမလေးများကို မိမိတို့ရဲ့ခြေရာကို နင်းနိုင်အောင် တွဲခေါ်ကြပါ။ အားပေး တိုက်တွန်းကြပါ။ အဖိုးတန်တဲ့ လူငယ်ဘဝကို နားလည်သဘောပေါက်အောင်လည်း ဝေမျှသင်ပေး ကြပါလို့ ဆရာတော်အနေနှင့် တိုက်တွန်းချင်ပါတယ်။

လူငယ်မောင်မယ် အပေါင်းတို့၊ ကိုယ်တော်ရှင် နှင့် အတူ မိမိတို့ရဲ့ ဘဝ လေ့ငယ်လေးကို နေ့စဉ်နှင့် အမျှ ကြုံတွေ့နေရတဲ့ ဘဝမုန်တိုင်း၊ လှိုင်းဂယက်၊ ရေစုန် ရေဆန်နှင့်တူတဲ့ ဒုက္ခ၊ အခက်အခဲတွေကို မယ်တော်ရဲ့ စောင်မတော်မူခြင်းအားဖြင့် ဖြတ်ကျော်နိုင်ပြီး၊ လုံခြုံသောဘဝ တစ်ဘက်ကမ်းသို့ ဆိုက်ရောက်နိုင်ကြပါစေ။ ဝိညာဉ်တော် ဘုရားရဲ့ ဦးဆောင်မှုအောက်၌ သင်္ခါရာဘဝ ဒုက္ခ အခက်အခဲတွေကို စိတ်ရှည်လက်ရှည် ခံထမ်း၊ အရင်းအနှီးပြုရင်း ထာဝရသုခချမ်းသာ အမွေတော်ကို စွတ်ခိုး နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးအပ်ပါတယ်။

လူငယ်များ အခုလို မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်ကို ဘုရားအတွက် သာသနာတော်အတွက် ပေးဆပ်ခဲ့တာတွေ တွေ့ရမြင်ရသောအခါ ကျွန်ုပ်လွန်စွာ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ လူငယ်များ အားလုံးကိုလည်း အထူးကျေးဇူးတင် ရှိပါကြောင်း ပဏာမ ပြောကြားလိုပါတယ်။

လူငယ်များ အနေနှင့် ပုသိမ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ပွဲတော်ကြီးကို သာသနာတော်ကိုယ်စား တက်ရောက်နိုင်လို့ ဂုဏ်ယူကြမယ်လို့ ယုံကြည်မိပါတယ်။ ဒီထက်ပိုပြီး ဂုဏ်ယူ စရာကောင်းတာက ဘုရားရဲ့ သားသမီးများ လူငယ်များက တာဝန်သိစွာ ကျရာကဏ္ဍမှာ တာဝန်ကို ကျေပြန်စွာ ထမ်းဆောင်တာ၊ မိမိတို့ရဲ့ ယုံကြည်ခြင်းကို ရပ်ဝေးနယ်ဝေး တနေရာမှာ ရဲရဲစွဲစွဲ သက်သေခံတာ၊ အပင်ပန်းခံ စွန့်လွှတ် အနစ်နာခံခြင်းတို့ဟာ အသင်းတော်ရဲ့ သမိုင်းရော လူငယ် တို့ရဲ့ သမိုင်းကို အကွဲရာတင်၊ ကမ္ဘာလုံး ထိုးကြတာ ဖြစ်တာမို့ လူငယ်များကို ကျွန်ုပ် မချီးမွမ်းဘဲ မနေနိုင်ပါ။

(ဟေဠိသြဝါဒစာ ၁၃:၇) မှာ ဖော်ပြတဲ့အတိုင်း "သင်တို့အား ဘုရားသခင်၏ နတ်တော်ထွက် စကားကို ဟောပြောကြသော သင်တို့၏ ခေါင်းဆောင်များကို အောက်မေ့ သတိရကြလော့၊ သူတို့၏ ဘဝမှ ထွက်ပေါ်လာသော ကောင်းကျိုးများကို ဆင်ခြင်သုံးသပ်၍ သူတို့၏ ယုံကြည်ခြင်းကို အတုယူကြလော့" ဆိုတဲ့အတိုင်း ခရစ်ယာန် ယုံကြည်ခြင်းကို သက်သေခံ၊ ယုံကြည်ခြင်းကို ပေးခဲ့တဲ့ သာသနာပြုတွေ၊ ကိုယ့်ရဲ့ မိဘတွေရဲ့ ယုံကြည်ခြင်း အမွေအနှစ်ကို ပွဲတင်ထပ်၊ ရောင်ပြန်ဟပ်ခြင်း ဖြစ်ပါတယ်။ သူတို့တတွေအား ကျွန်ုပ်တို့အတွက် မျိုးစေ့ကောင်း ဖြစ်ခဲ့ကြသလို ကျွန်ုပ်တို့လည်း အနာဂတ် မျိုးဆက်သစ်အတွက် ယုံကြည်ခြင်းမျိုးစေ့၊ ချစ်ခြင်းမျိုးစေ့၊ သက်သေခံခြင်း မျိုးစေ့တွေကို ဆက်ပြီး ကြံနိုင်ဖို့အတွက် လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ မိမိမျိုးစေ့ကြတဲ့အတိုင်း ရိတ်သိမ်းရမှာ ဖြစ်ပါတယ် (ဂါလာတီ ၆:၇)။ အသွေးသားဆန္ဒ၌ မျိုးစေ့ကြံ သော

လာမည့် ဂျူလိုင်လကျရင် Tonu Maria Siangtho Lungtang Parish Tulsa မှာ Eucharistic Congress ပြုလုပ်ခြင်းဖြင့် ယုံကြည်ခြင်းကို သက်သေခံနိုင်ဖို့ အခွင့်အရေး ရနိုင်မှာ ဖြစ်ပါတယ်။

တကယ်တော့ လူငယ်ပွဲသွားတာဟာ ငွေလည်းကုန်၊ အချိန်လည်းကုန်၊ လူလည်း အင်မတန်မှ ပင်ပန်းတဲ့ အလုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်များ ကြံခဲ့တဲ့ မျိုးစေ့များဟာ တနေ့တချိန်ချိန်မှာ အသီးအပွင့်များနှင့် ဝေဝေဆာ

လူငယ်များ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ။ သွားလေရာ လာလေရာမှာ ခလုတ်မထိ ဆူးမငြိဘဲ လိုရာခရီး အရောက်လှမ်းနိုင်ကြပါစေ။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး လုပ်ငန်းများ၌ အောင်မြင်နိုင် ကြပါစေ။ လူငယ်အချင်းချင်း တစ်ဦးကိုတစ်ဦး မေတ္တာတရားရှိကြ ပါစေ။ ဘဝ ကြင်ဖော်ရာတဲ့ နေရာမှာ ဘာသာတူလူငယ်များ အချင်းချင်း ဖူးစာဆုံနိုင်ကြပါစေလို့ ဆန္ဒပြု ဆုမွန်ကောင်း တောင်းပေးရင်း နိဂုံးချုပ်အပ်ပါတယ်။

ဇွဲရာသီ လူငယ်သင်တန်း

တောင်ငူသာသနာ၊ ဘီစီကုန်းရုံ လူငယ် သင်တန်းကို မေလ ၇ ရက်မှ ၉ ရက် အထိ ယာအို ဘုန်းတော်ကြီးကျောင်း ဌာနကင်းပပြုလုပ်ခဲ့ပါသည်။

ပါဝင်ပို့ချပေး သူများမှာ ကျောင်းထိုင် Rev. Fr. John ဇော်ဝမ်း၊ Rev. Fr. John ငြိမ်းမင်းသူ၊ Rev. Fr. Isaac ရွှေဦး နှင့် Sr. Judith မိငယ်တို့ ဖြစ်ပြီး ပို့ချပေး သော ဘာသာရပ်မှာ ကက်သလစ် လူ မှုရေးသွန်သင်ချက်၊ သမ္မာကျမ်းစာ၊ အ သင်းတော်ဆိုင်ရာ သိကောင်းစရာများ နှင့် အထွေထွေဗဟုသုတ တို့ဖြစ် ပါသည်။

တိုက်နယ် (၅) ခုမှ ပါဝင်တက်ရောက် သူ (၆၀)ဦးရှိပါသည်။

Fr. John ငြိမ်းမင်းသူ



တောင်သုံးလုံးကျေးရွာ မယ်တော်လိုက်ဂူတော်ဖွင့်ပွဲ

ပုသိမ်ဂိုဏ်းအုပ် သာသနာ သရက်ချောင်းသာသနာ အုပ်စု တောင်သုံးလုံးရွာ တွင် "ဒါဝိတ်၏ ရဲတိုက်တော် သခင်မ" မယ်တော်လိုက်ဂူတော် ဖွင့်ပွဲကို မေလ ၁၂ ရက်က ကျင်းပ ပြုလုပ်ခဲ့သည်။

မယ်တော်ဂူသစ် ဖွင့်ပွဲအခမ်းအနားကို ညနေ (၅) နာရီ အချိန်တွင် စတင်ခဲ့ပြီး မွန်ဆီညော် ဝီးဖရက်မြင့်စိုး မှ ဖဲကြီးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မယ်တော်အား သဒ္ဓါကြည်ညိုခြင်း အထိမ်း အမှတ်ဖြင့် တောင်သုံးလုံးရွာ တွင်းသို့ မယ်တော်အား ဒေသစာရီ လှည့်လည်ခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားသို့ မွန်ဆီညော် ဝီးဖရက်မြင့်စိုး နှင့်အတူ သရက်ချောင်း သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး ဘုန်းတော်ကြီး ရွှေစင်ဦး နှင့် ရဟန်းတော်များ ၄ ပါး၊ တမန် တော်သူ/ သားများ ၁၅၀ ကျော် တက်ရောက်ခဲ့ပါသည်။

မေလ ၁၃ ရက်နေ့ သခင်ယေရှူးကောင်းကင်ဘုံသို့တက်တော်မူသော တနင်္ဂနွေနေ့ နံနက် ၇ နာရီတွင် ကျေးဇူးတင် မွှား ကို မွန်ဆီညော် ဝီးဖရက်မြင့်စိုးမှ ဦးဆောင်ကာ ရဟန်းတော်များ ၅ ပါးခြံရံလျက် ကျေးဇူးတင်မွှားကို တင်ပူဇော်ခဲ့ပါသည်။

Pathein OSC



မယ်တော်သမီး နှစ်ပတ်လည် ဝတ်စောင့်ခြင်း

တောင်ငူသာသနာ မိတ်သလင် တောင်တိုက်နယ်လုံးဆိုင်ရာ မယ်တော်သ မီးပျိုများဝတ်စောင့်ခြင်းနှင့် နှစ်ပတ်လည် အစည်းအဝေးကို တောင်ပတ်လည်ကျေး ရွာ၌ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ၄ ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧပြီလ ၁၄ ရက်တွင် နန္ဒင်းတောင် ထိပ်ရှိဆောက်လုပ်ထားသောလက်ပါးကား တိုင်နှင့် မယ် တော်ဂူသစ်ကို ကျောင်းထိုင် Rev. Fr. ရီးချက်အားခိုမှ ကောင်းကြီးမင်္ဂလာ ပေး ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် နှစ်ပတ် လည် ဝတ်စောင့်ပွဲအခမ်းအနားကျ င်းပခဲ့ကြကာ ကျောင်းထိုင်နှင့်အတူ Rev. Fr. Martin ဝင်းဦး၊ Rev. Fr. မောရစ် နေနေ၊ Sr. B မြတ်နင်းနွယ်နှင့် Sr. အေမီးလျာ စန္ဒာ မြင့်တို့မှ သွန်သင်ချက်များ ဝေမျှပေးခဲ့ပါ သည်။ မယ်တော်သမီး နှစ်ပတ်လည် ဝတ် စောင့်ခြင်း အခမ်းအနားတွင် ပါဝင် တက် ရောက် သူ စုစု ပေါင်း (၇၆) ဦးရှိပါသည်။

ဒက်ဇူးမယ် (ISR)



စိန်ပေါလ် သာသနာပြု စစ္စတာများ နောက်ဆုံးသစ္စာနှင့် ပထမသစ္စာခံယူပွဲကျင်းပ



သာသနာပြု စိန်ပေါလ် အသင်းဝင် စစ္စတာများ ပထမသစ္စာနှင့် ရာသက်ပန် သစ္စာခံယူခြင်း အခမ်းအနားကို မေလ ၁၉ ရက်က ပြင်ဦးလွင် စိန်မေရီ ဘုရားကျောင်း တွင် ကျင်းပခဲ့ပါသည်။

စစ္စတာများ၏ သစ္စာခံယူပွဲ အခမ်းအနား မွှားတရားတော်မြတ်ကို ကာဒီ

နယ်ကြီး ချားစ်ဘို ဦးဆောင်ဟောကြားခဲ့ပြီး သာသနာ အသီးသီးမှ ဘုန်းတော်ကြီးများ၊ အသင်းဝင်များ အသီးသီးမှ ဘုန်းတော်ကြီးများ နှင့် စစ္စတာများ၊ Decon များ သစ္စာခံယူသည့် စစ္စတာများ၏ ဆွေမျိုး၊ မိတ်ဆွေများ၊ တက်ရောက် ဂုဏ်ပြု ဆုတောင်း ပေးခဲ့ကြသည်။

အခမ်း အနားတွင် တစ်သက် သစ္စာ ခံယူခဲ့ကြသော စစ္စတာ (၄) ပါးနှင့် ပထမ သစ္စာနှင့် သင်္ကန်း ခံယူခဲ့ကြသည့် စစ္စတာ နှစ်ပါးတို့သည် အသင်းဝင်များ တည်ထောင်သူ ကာဒီနယ်ကြီး ချားစ်ဘို၏ မျက်မှောက်တွင် ကတိသစ္စာ ဆိုခဲ့ပြီး၊ ကောင် ချီးမင်္ဂလာတော်၊ အမှတ်တံဆိပ် ကားတိုင်လည်ဆွဲများ ခံယူခဲ့ကြသည်။

တစ်သက်တာ သစ္စာ ပြုခဲ့ကြသည့် စစ္စတာ (၄)ပါးမှာ

Sr. Elizabeth Kyan Won (Lashio Diocese)



Sr. Assumpta Nu Hnem (Hakha Diocese)

Sr. Rosetta Nan Mu (Loikaw Diocese)

Sr. Cecilia Ri Moe (Loikaw Diocese) ဖြစ်ကြပြီး

ပထမသစ္စာနှင့် သင်္ကန်းခံယူခဲ့ကြသည့် စစ္စတာ (၂) ပါးမှာ

Sr. Judith Zoe (Phe Khon Diocese)

Sr. Mai Dorine (Patheingyi Diocese) တို့ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဆဌမမြောက် ပေါလူးနှင့် ဝိကင်းချုပ်ဆရာတော်ကြီး အော်စကာ ရိုမေးရိုး တို့အား ၂၀၁၈ခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရဟန္တာ အဖြစ် တင်မြှောက်မည်


အောက်တိုဘာလ ၁၄ ရက်နေ့ လူငယ်များအတွက် ညီလာခံ ကျင်းပနေမည့် ရက်ထဲတွင် ပုပ်ရဟန်းမင်းကြီး ဆဌမမြောက် ပေါလူးနှင့် အယ်လ် စာဗဒေါ၏ ဝိကင်းချုပ်ဆရာ တော်ကြီး အော်စကာ ရိုမေးရိုး တို့အား ရဟန္တာ တင်မြှောက်မည်ဖြစ်ကြောင်း ဗာတီကန်က ၁၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဆဌမမြောက် ပေါလူး

ရဟန်းမင်းကြီး ပေါလူး စက်တင်ဘာလ ၂၆ ရက် ၁၈၉၇ တွင် ဖွားမြင်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးအဖြစ် ၁၉၆၃ ခုနှစ်မှ ပျံလွန် ချိန် ဩဂုတ်လ ၆ ရက် ၁၉၇၈ အထိ ကက် သလစ်အသင်းတော်အား ပုပ်ရဟန်းမင်းကြီး တစ်ပါးအဖြစ် အုပ်ချုပ်ခဲ့သည်။

၁၉၆၅ ခုနှစ်တွင် ပြီးဆုံးခဲ့သော ဒုတိယ ဗာတီကန် ကောင်စီ ၏ ဆုံးဖြတ်ချက်များအတိုင်း အသင်းတော်အတွင်း ပြုပြင်ပြောင်းလဲရေးများကို ခက်ခဲကြီးစွာ လုပ်ဆောင်ရင်း အသင်းတော်ကြီးကို စိန်ခေါ်မှုများစွာကြားကာ ဦးဆောင်ခဲ့ရသည်။

တိုးတက်ပြောင်းလဲလာနေသော ကမ္ဘာကြီးနှင့် အသင်းတော်အကြား ညှိနှိုင်းပေးလိုသည်။ ထို့ကြောင့် အသင်းတော်၏ တင်းကြပ်သော စည်းကမ်း စည်းမျဉ်းများ အားပြင်ဆင်ခြင်း၊ တိုးတက်နေသော ကမ္ဘာ၏ ဝေဖန်မှုများနှင့် မညီသော ကိုယ်ကျင့်တရားတို့အကြား ညှိနှိုင်းပေးခြင်းကို အများလက်ခံနိုင်အောင် လုပ်ဆောင်ခဲ့သည်။



ရဟန်းမင်းကြီးသည် ၁၉၂၂ မှ ၁၉၄၅ အထိ ဗာတီကန်၏ အတွင်းရေးမှူးရုံးတွင် ရဟန်းမင်းကြီး သတ္တမမြောက် ပီအူး အား အနီးကပ် ကူညီခဲ့ဖူးသည်။

ရဟန်းမင်းကြီး တစ်ပါးအဖြစ် ဒုတိယ ဗာတီကန် ကောင်စီ အလွန် လှိုင်ကြမ်းလေထန်သော ကာလများအတွင်း အသင်းတော်ကို ဦးဆောင်ခဲ့ရခြင်းသည် အလွန်ပင် တည်ကြည်ခိုင်မာမှုသာ ဖြစ်နိုင်ကြောင့် ပုပ်ရဟန်းမင်းကြီး ဘယ်နဒက် ၁၆ က မှတ်ချက်ချခဲ့ဖူးသည်။ ရဟန်းမင်းကြီး ဖရန်စစ်က "သူသည် အလွန် ကြမ်းတမ်းခက်ခဲချိန်များ၌ပင် ခရစ်တော်၌ ယုံကြည်ခြင်းကို သက်သေခံတတ်သူ" ဟု ချီးမွမ်းခဲ့သည်။

ဝိကင်းချုပ် ဆရာတော်ကြီး အော်စကာ ရိုမေးရိုး အယ်လ် စာဗဒေါ နိုင်ငံ၏ ပထမ

ဦးဆုံး ရဟန္တာဖြစ်လာမည့် ဝိကင်း ချုပ် ဆရာတော်ကြီး အော်စကာ ရိုမေးရိုး အား ၁၉၁၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မတ်လ ၂၄ ရက် ၁၉၈၀ ခုနှစ်တွင် မစ္စားပူဇော်နေစဉ် အချိန်အတွင်း သေနတ်သမား တစ်ဦး၏ လက်ချက်ဖြင့် ပျံလွန်တော်မူခဲ့ရသည်။

ဆရာတော်ကြီးသည် သူ၏ နိုင်ငံအား အုပ်ချုပ်နေသော စစ်အာဏာရှင်များနှင့် သူတို့အား ကူညီထောက်ပံ့နေသော အမေရိကန် နိုင်ငံတို့အား ဆန့်ကျင် ပြောဆိုခဲ့ခြင်းကြောင့် အသတ်ခံရခြင်း ဖြစ်သည်။ သူဟောကြားခဲ့သော စကားများတွင် အထင်ရှားဆုံးမှာ "ဘယ်စစ်သားမှ ဘုရားသခင်ရဲ့ အလိုတော်နဲ့ ဆန့်ကျင်တဲ့ အမိန့်ကို နာခံဖို့ မလိုဘူး" ဖြစ်သည်။

ကျည်ဆံသည် သူ၏ နှလုံးအား ထိမှန်ခဲ့သည်။ သူ့နောက်ဆုံး ပြောခဲ့သော

စကားမှာ "သမိုင်းက တောင်းဆိုနေတဲ့ အန္တရာယ်ကို ကြောက်စိတ်နဲ့ ကိုယ့်ကိုယ်ကို ချစ်ပြီး မစွန့်စားချင်တဲ့ အတ္တစိတ်ကို ကျွန်ုပ်တို့ ရှောင်ရှားရမယ်။ အန္တရာယ်ကို ရှောင်ပြေးနေတဲ့သူတွေဟာ အသက်ဆုံးရှုံးလိမ့်မယ်"

ဆရာတော်ကြီးသည် စစ်အာဏာရှင်များအား ကူညီနေသော အမေရိကန် သမ္မဂ္ဂ ဂျင်မီကာတာထံ စာရေးသား ပေးပို့ခဲ့သည်။ "သင်ဟာ ခရစ္စယာန်တစ်ယောက်ဖြစ်တယ်လို့ သင့်ကိုယ်သင် ဆိုတယ်။ ခရစ္စယာန် မှန်တယ်ဆိုရင် စစ်ရေး အကူအညီတွေကို ရပ်တန့်ပါ။ သင်ကူနေတဲ့သူတွေဟာ ကျွန်ုပ်ရဲ့ လူတွေကို သတ်နေကြတယ်"

သူ၏ အသေခံခြင်း သည် ယုံကြည်ခြင်းအား ရွံရှာ မုန်းတီးခြင်း ကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဆရာတော်ကြီးအား သူတော်မြတ် အဖြစ် ၂၀၁၅ ခု မေလ ၂၃ ရက်နေ့တွင် ဆန်စာဗဒေါ မြို့တွင် တင်မြှောက်ခဲ့ရာ လူပေါင်း ၂ သိန်း ၅ သောင်း ကျော် ပါဝင် တက်ရောက်ခဲ့သည်။ အမေရိက အလယ်ပိုင်းဒေသ၏ သမိုင်းတွင် လူဦးရေ အများဆုံးသော ဘာသာရေး အခမ်းအနား တစ်ခု ဖြစ်ခဲ့သည်။

အယ်လ် စာဗဒေါတွင် ဆရာတော်ကြီး ရိုမေးရိုးအား ဆင်းရဲသားများ၏ သူရဲကောင်းအဖြစ် ခံယူကြသည်။

အီတလီနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ၏ ၇၀ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် ပုပ်ရဟန်းမင်းကြီး အဖွင့်အမှာစကား

၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်

ပုပ်ဖရန်စစ်သည် အီတလီ ကက်သလစ် ဆရာတော်များနှင့် ကျင်းပသည့် ၇၀ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို ညီလာခံအား ၂၁ ရက်မှ ၂၄ ရက် အထိ ကျင်းပမည် ဖြစ်သည်။

“လက်ရှိ ဆက်သွယ်ရေး အခင်းအကျင်းတွင် အသင်းတော်၏ တည်ရှိမှု မည်သို့ ရှိမည်နည်း၊” “Which Ecclesial Presence in the Current Communicative Context.” ဟု အမည်ရသော အစည်းအဝေးကြီး ဖြစ်သည်။

ထို အစည်းအဝေးကြီးတွင် ပုပ်ဖရန်စစ်က သူ စိုးရိမ်ပူပန်သည့် အချက်သုံးချက်ကို ထောက်ပြခဲ့သည်။ ၎င်းတို့မှာ “hemorrhage of vocations” ခေါ်တော်မူခြင်း အားနည်းမှု ဖြစ်သည်။ ဘုန်းကြီး၊ သီလရှင်ကျောင်းသို့ ဝင်ရောက်သူ၊ ခေါ်တော်မူခြင်း ခံရသူများဆိုင်ရာ ကိန်းဂဏန်း အရ အလွန် အားနည်းနေခြင်းနှင့် ရဟန်း၊ သီလရှင်များသည် မိဘများကဲ့သို့ ကျင့်ကြံရန် အားနည်းနေခြင်းတို့ အတွက် စိုးရိမ်မိကြောင်း ပြောဆိုခဲ့သည်။ ပုပ်ဖရန်စစ်သည် ဘုန်းတော်ကြီးများ အနေနှင့် ဆင်းရဲခြင်း ပါရမီကျင့်ကြံရန် အရေးတကြီး လိုအပ်ကြောင်းနှင့် ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် သာသနာပြုကြရန် ဘုန်းတော်ကြီးများအား သွန်သင်ခဲ့သည်။ ထိုအကြောင်းနှင့် ပတ်သက်၍



“ဘုန်းတော်ကြီးများသည် ဆင်းရဲခြင်း ပါရမီကို ကျင့်ကြံခြင်း မရှိလျှင် သာသနာ အလုပ်များ လုပ်ဆောင်ရန် စိတ်အားထက်သန်မှု မရှိကြောင်း၊ ဆင်းရဲခြင်း ပါရမီကို ကျင့်ကြံခြင်း မရှိလျှင် ဘုန်းတော်ကြီးများ အနေဖြင့် တပါးသူများအတွက် ဝန်ဆောင်မှု၊ ကူညီမှုများ ပြုလုပ်လိုစိတ် မရှိတတ်ကြောင်း” ပုပ်ဖရန်စစ်က ပြောကြားသွားခဲ့သည်။

ပုပ်ဖရန်စစ်သည် သူ၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ အီတလီ ဆရာတော်ကြီးများ အစည်းအဝေးတွင် ပါဝင်

ဆွေးနွေးသူများသည် ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးကြရန် တိုက်တွန်းခဲ့ပြီး သူတို့ စိတ်ထဲတွင် ရှိနေသော “စကားလုံးများ၊ စိုးရိမ်ပူပန်မှုများနှင့် ပြစ်တင်ဝေဖန်လိုမှုများ အားလုံး”တို့ကို ဖွင့်ပြောကြရန် ပြောကြားခဲ့ပါသည်။

ယင်းတို့နောက်တွင် ပုပ်ဖရန်စစ် ပြောဆိုခဲ့သော အာမခံချက်ပေးလိုက်သည့် နောက်ဆုံးစကားလုံးမှာ

“ပုပ်ရဟန်းမင်းကြီးအား ဝေဖန်ထောက်ပြခြင်းသည် အပြစ် မရှိပါ” ဟူ၍ ဖြစ်သည်။ “It is not a sin to criticize

the Pope here! It is not a sin, it can be done.”

ပုပ်ဖရန်စစ်က “ဤနေရာတွင် ပုပ်ရဟန်းမင်းကြီးအား ဝေဖန် ထောက်ပြခြင်းသည် အပြစ်မဟုတ်ပါ။ အပြစ်မဟုတ်သောကြောင့် ပုပ်ရဟန်းမင်းကြီးအား ဝေဖန် ထောက်ပြနိုင်ပါသည်။”ဟု ကြေညာခဲ့ လေသည်။

ဘာသာပြန်
Lawrence Jangma Mung Song

အသင်းတော်အတွက် ကာဒီနယ် အသစ် ၁၄ ပါး

ကာဒီနယ် အသစ် ၁၄ ပါး ၏ အမည်များကို မေလ ၂၀ ရက်နေ့က ကြေငြာ ခဲ့ပြီး ဇွန်လ ၂၉ ရက် နေ့တွင် ကာဒီနယ် အဆောင် အယောင်များ အပ်နှင်းမည်။ ကာဒီနယ်များတွင် အီရတ်၊ ပါကစ္စတန်၊ ဂျပန်၊ ဝီဂျူး၊ ဘိုလစ်ဗီးယား၊ မက်ဆီကို၊ ပိုလန်၊ ပေါ်တူဂီ၊ စပိန် နှင့် အီတလီ နိုင်ငံများမှ ဖြစ်သည်။ ဤကဲ့သို့ ကာဒီနယ် အသစ်များ ခန့်အပ်ခြင်းမှာ ကက်သလစ် အသင်းတော်သည် ကမ္ဘာတဝှမ်းလုံးနှင့် ဆက်နွယ်သော အသင်းတော် ဖြစ်သည်ကို ပိုမို မြင်သာစေရန်နှင့် အသင်းတော်အတွင်း ဆုံးဖြတ်ချက်များ ချရာတွင် အာလုံးပါဝင်နိုင်ရန် ရည်ရွယ်သည်ဟု ပုပ်ရဟန်းမင်းကြီးက ရှင်းပြခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် ကာဒီနယ် ၁၁ ပါး ပါဝင်ပြီး အသက် ၈၀ နှစ် အထက် သုံးပါး ဖြစ်သည်။

- ကာဒီနယ် ၁၄ ပါးမှာ
- Chaldean Patriarch Louis Raphael I Sako, 69, Iraq.
- Spanish Archbishop Luis F. Ladaria, 74, prefect of the Congregation for the Doctrine of the Faith.
- Italian Archbishop Angelo De Donatis, 64, papal vicar for the Diocese of Rome.
- Italian Archbishop Giovanni Angelo Becciu, 69, substitute secretary of state.
- Polish Archbishop Konrad Krajewski, 54, papal almoner.
- Archbishop Joseph Coutts of Karachi, Pakistan, 72.
- Bishop Antonio dos Santos Marto of Leiria-Fatima, Portugal, 71.
- Archbishop Pedro Barreto of Huancayo, Peru, 74.



- Archbishop Desire Tsarahazana of Toamasina, Madagascar, 63.
- Archbishop Giuseppe Petrocchi of L'Aquila, Italy, 69.
- Archbishop Thomas Aquinas Manyo Maeda of Osaka, Japan, 69.
- Archbishop Sergio Obeso Rivera, retired archbishop of Xalapa, Mexico, 86.
- Bishop Toribio Ticona Porco, retired prelate of Coro Coro, Bolivia, 81.
- Spanish Claretian Father Aquilino Bocos Merino, 80.

ချီလီနိုင်ငံ ကက်သလစ်ဆရာတော်ကြီး ရင်ဆိုင်နေရသော မတော်မတရားမှုများ

၂၀၁၈ ခု မေလ ၁၇ ရက်နေ့တွင် အသင်းတော်အား တုန်လှုပ်စေသော သတင်းတစ်ပုဒ်ပေါ်လာခဲ့သည်။ ထိုသတင်းမှာ ချီလီနိုင်ငံတွင် ရှိသော ကက်သလစ်ဆရာတော် ၃၄ ပါး လုံး အနားယူခွင့် တင်ခဲ့ကြခြင်းဖြစ်သည်။

တပည့် မကောင်း ဆရာခေါင်း၊ သားသမီး မကောင်း မိဘခေါင်း ဆိုသည့် စကားအတိုင်း ဘုန်းတော်ကြီးများ မကောင်း သည့်အခါ ဆရာတော်များ ခေါင်းခံခြင်းဖြစ်သည်။

ချီလီနိုင်ငံတွင် နှစ်ပေါင်းများစွာ လူပေါင်းများစွာသည် ဘုန်းတော်ကြီးများ၏ မတော်မတရား ပြုကျင့်မှုများ ခံနေခဲ့ရသည်ဟု သတင်းက ဆိုသည်။ ဆရာတော်ကြီးများသည် ထို အမှုများကို ထိုက်သင့်သလို မကိုင်တွယ်ခဲ့ကြဟု စွပ်စွဲခံရခြင်း ဖြစ်သည်။

သူတို့၏ အနားယူခွင့် တောင်းခံစာထဲတွင် ဆရာတော်ကြီးများက ပုပ်ရဟန်းမင်းကြီးနှင့်အတူ မတရားပြုကျင့်ခံရသူတို့ထံမှ အခွင့်လွှတ်ခြင်း တောင်းခံထားသည်။ ယခုကဲ့သို့ ဖြစ်ရပ်များအတွက် နာကြင်ရကြောင်းနှင့် အရှက်တကွဲ ဖြစ်ရပါကြောင်းလည်း ထည့်သွင်းရေးသားထားသည်။

ပုပ်ရဟန်းမင်းကြီး၏ စေခိုင်းချက်အရ ဆရာတော်ချားလ်စ် ရှီကာလူနာ နှင့် ဘုန်းတော်ကြီး ဘာတိုလိုမေဗီး တို့သည်



မေလ ၁၅ ရက်နေ့တွင် ဗာတီကန်၌ ပုပ်ရဟန်းမင်းကြီးနှင့် ချီလီနိုင်ငံမှာ ဆရာတော်များ တွေ့ဆုံခဲ့ကြစဉ်

ဖြစ်ပျက်သမျှ အမှုတို့ကို ရှာဖွေ စုဆောင်းပြီး အစီရင်ခံစာ တင်ပြခဲ့ရာ စာမျက်နှာ ၂၃၀၀ (နှစ်ထောင်သုံးရာ) ရှိသည်။ ဤကဲ့သို့ ပင်ပန်းကြီးစွာ ရှာဖွေစုဆောင်း ပေးခဲ့ခြင်းအတွက် ချီလီဆရာတော်များက ကျေးဇူးတင်စကား ဆိုထားသည်။

ဤကဲ့သို့ အနားယူခွင့်တင်ရခြင်းမှာ သူတို့၏ ပျက်ကွက်မှုအတွက် နောင်တရပြီး ပုပ်ရဟန်းမင်းကြီး၏ အမိန့်ကို နာခံရန်

အသင့်ရှိကြောင်း ဖော်ပြခြင်း ဖြစ်သည်။ သူတို့ အနေနှင့် ပုပ်ရဟန်းမင်းကြီး ချမှတ်ပေးမည့် တရားမျှတခြင်းနှင့် ပြန်လည်ကုသခြင်း နှင့် တည်ဆောက်ခြင်းလုပ်ငန်းများအတိုင်း ဆက်လက်လုပ်ဆောင်ပါမည်ဟု ကတိပြုခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီးသည် ဧပြီလ နှောင်းပိုင်းတွင် မတရားကျင့်ခံရသူများအား လက်ခံတွေ့ဆုံခဲ့ပြီး မေလ ၁၂ ရက်

နေ့တွင် ချီလီနိုင်ငံရှိ ဆရာတော်ကြီးများအားလုံးကို ရောမမြို့သို့ ဆင့်ခေါ်ခဲ့သည်။

မေလ ၃၁ ရက်နေ့ ဗာတီကန် မီဒီယာ၏ ထုတ်ပြန်ချက်အရ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ချီလီနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ဘုရား၏ သားသမီး အားလုံးထံ စာတစ်စောင် ပေးပို့မည် ဖြစ်ကြောင်း သိရသည်။

Ref: Vatican Media

အင်တာနက် ကမ္ဘာထဲမှာပဲ အသက်ရှင် မနေဘဲ လက်တွေ့ရှင်သန်ကြဖို့ လူငယ်များအား တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က လူငယ်များအတွက် စိုးရိမ်ကြောင်း မေလ ၁၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။

လူငယ်တွေဟာ ဆဲလ်ဖုန်း နဲ့ အခြား နည်းပညာ ပစ္စည်းတွေရဲ့ လွှမ်းမိုးမှုနဲ့ အစစ်မှန် ကမ္ဘာကို (real world) အထိ

အတွေ့နည်းပြီး (virtual world) (လူချင်း မတွေ့ဘဲအင်တာနက်နဲ့ဆက်သွယ်ထားတဲ့ ကမ္ဘာ) ထဲမှာ ရှင်သန်နေကြတယ်။

လူအသိုင်းမှာ လူသားချင်း စာနာတတ်တဲ့ ကရုဏာရေး လုပ်ငန်းတွေမှာ လူငယ်တွေကို ကိုယ်ထိလက်ရောက် ပါဝင် လုပ်

ဆောင်စေချင်ပါတယ် ဟု ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

လူငယ်များအား လက်တွေ့ ဘဝထဲ ဝင်ရောက်နိုင်မယ့် နည်းလမ်းများ ဖော်ဆောင်ပေးကြဖို့ လိုကြောင်း နှင့် လူငယ်တွေကို လူမှု ဘဝ တွေထဲမှာ နေထိုင် ပါဝင်

လှုပ်ရှားစေလို ကြောင်း သူ့အား လာရောက် တွေ့ဆုံသော ရောမမြို့မှ ဘာသာဝင်များအား စိန်ဂျွန် လက်တင် ဘုရားကျောင်းအတွင်း ၌ ပြောကြားခဲ့သည်။

လူထုအား ဆက်လက်ပြောကြားရတွင် နေ့စဉ်အသက်တာတွင် မိမိအား ကျွန်ပြုနေသော အခြေအနေမှာ ရုန်းထွက်ကြရန် မှာကြားခဲ့သည်။ ထွက်မြောက်ရာ ကျမ်းတွင် ဘုရား၏ လူမျိုးတို့ သည် ကျွန်ခံရာမှ လွတ်မြောက်ရေးအတွက် သဲကန္တာရတွင် နှစ်ပေါင်း ၄၀ ဖြတ်လျှောက်လာရသကဲ့သို့ ကျွန်ုပ်တို့သည်လည်း မိမိတို့တစ်ဦးချင်းစီ၏ လွတ်မြောက်ရာသို့ လျှောက်လှမ်းသွားကြရမည်။ ဘုရား၏ လူမျိုးများသည် ကျွန်ခံခြင်း၊ ထွက်ခွါခြင်း၊ လျှောက်လှမ်းခြင်း၊ မိတ်ဖွဲ့ခြင်း၊ နှောင့်ယှက်ခံရခြင်း၊ ကတိထားရာ မြေသို့ ဝင်ရောက်ခြင်း စသည်တို့သည် ခရီးတစ်ခု ဖြစ်ခဲ့သည်။ တခဏချင်း ဖြစ်ခဲ့သည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့၏ လွတ်မြောက်ခြင်း ခရီး စဉ်ကို ရဲရင့်စွာ လျှောက်လှမ်း ကြရမည် ဖြစ်သည်။ ကြောက်ရွံ့ခြင်း ကင်းစွာဖြင့် မိမိတို့ဘဝတွင် အများအတွက် အကျိုးပြုနိုင်သူများ ဖြစ်ကြရန် တိုက်တွန်းခဲ့သည်။



အာဖရိက နေ့ ၂၀၁၈ - အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မည်

၂၀၁၈ ခုနှစ် အတွက် အာဖရိက နေ့ကို မေလ ၂၅ ရက်နေ့က ကျင်းပခဲ့ကြ သည်။ အာဖရိက သမဂ္ဂမှ ကြီးမှူးကာ ဤနေ့ကို ကျင်းပခြင်း ဖြစ်သည်။

ဤနေ့အတွက် ခေါင်းစဉ်ကို ပုပ် ရဟန်းမင်းကြီး ဖေဖော်ဝါရီလက ထုတ်ပြန် ခဲ့သော ဗီဒီယို သတင်းစကားကို ယူကာ "အကျင့်ပျက် ခြစားခြင်းကို တိုက်ဖျက်ကာ အာဖရိကကို အသွင်ပြောင်းပါ" ဟု ရွေး ချယ် သတ်မှတ် ခဲ့သည်။

ပုပ်ဟန်းမင်းကြီးက အကျင့်ပျက် ခြစားခြင်းကို တိုက်ဖျက်ရန် အကောင်းဆုံး နည်းလမ်းတစ်ခုမှာ ပါးစပ်ပိတ် မထားခြင်း ဖြစ်သည် ဟု ဆိုခဲ့သည်။ "အကျင့်ပျက် ခြ စားခြင်းဆိုတာ တိတ်ဆိတ်ခြင်းနဲ့ ဆန့် ကျင်လို့ မရပါဘူး။ ကျွန်ုပ်တို့ဟာ အဲ့ဒီ အကြောင်းကို ပြောကြရမယ်။ အဲ့ဒီအရာရဲ့ မကောင်းမှုကို ဖော်ထုတ် ရှုတ်ချကြရမယ်။ အဲ့ဒီအရာကို ခြေဖျက်နိုင်ဖို့ အဲ့ဒီအရာက ဘာလဲဆိုတာ နားလည်အောင် လုပ်ကြရ မယ်။ ဘောဘကို သနားခြင်းနဲ့ တိုက်ဖျက် ရမယ်။ အလဟဿ ဖြစ်နေတာကို လှပခြင်း နဲ့ အစားထိုးရမယ်။"

အာဖရိက သမဂ္ဂ အနေနှင့် ၂၀၁၈ အာဖရိက နေ့တွင် အကျင့်ပျက် ခြစားခြင်း ကြောင့် ဖြစ်ပေါ်နေသော မကောင်းမှုကို ဖော်ထုတ် ပညာပေးမည်ရန် စီစဉ်ခဲ့သည်။ အကျင့်ပျက်ခြစားခြင်းသည် အာဖရိက



တိုက်၏ နိုင်ငံအများအပြားတွင် အထူး သဖြင့် စစ်ဖြစ်နေသော နိုင်ငံများတွင် အလွန် ပေါများ နေသည်။ သို့သော် စစ် မဖြစ်သည့် နိုင်ငံအချို့တွင်လည်း ဖြစ်ပျက် နေသည်ဟု မှတ်တမ်းတင်ထားသည်။ သို့သော် ယခင် နှစ်များထက် စာ

လျှင် အာဖရိကတိုက် အကျင့်ပျက်ခြစားမှု လျော့နည်းလာသည်ဟု ဆိုသည်။ အာဖရိက နေ့ထားရခြင်း၏ ရည် ရွယ်ချက်မှာ တိုက်အတွင်းရှိ မတူညီသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကို အတူ ကျင်းပပြီး အပြန်အလှန် လေးစားလက်ခံ မှု

ရရှိရန်နှင့် အာဖရိကတိုက်အတွင်း နေထိုင် သူများသာမက ကမ္ဘာ တဝှမ်းတွင် ရှိနေ ကြသော အာဖရိကတိုက်သားများ အား လုံး အတွက် သတိရ ဆုတောင်းပေး ရန် ဖြစ်သည်။

ပါကစ္စတန်နိုင်ငံမှ ကာဒီနယ်တပါး ခန့်အပ်ခြင်းအတွက် ခရစ်ယာန်များသာ မက မွတ်ဆလင်များလည်း ပျော်ရွှင်



ပါကစ္စတန်နိုင်ငံ ကရာချီမြို့၏ ဂိုဏ်းချုပ် ဆရာတော်ကြီး ဂျိုးဇက် ကုစ် အား ကာဒီနယ် အဆင့်တင်မြောက်ခြင်းအတွက် ခရစ်ယာန်များက ပျော်ရွှင်ကာ ပုပ်ရဟန်းမင်းကြီး ဖရန် စစ်အား ကျေးဇူးတင်စကား ဆိုကြသည်။

ဤအရာသည် ခရစ္စယာန်များအတွက်သာ မက ပါကစ္စတန် တနိုင်ငံလုံးအတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်း ဘာသာပေါင်းစုံ ဥက္ကဋ္ဌ ဆိုဟိုင်း အာမတ် ရာဇက ပြောပြခဲ့သည်။ "ပုပ်ရဟန်းမင်းကြီးက ပါကစ္စတန်ကို အာရုံစိုက်တယ်ဆိုတာ သိရတယ်။ ဒါက ခရစ္စယာန် တွေအတွက်ပဲ မဟုတ်ပါဘူး။ ပါကစ္စတန် တနိုင်ငံလုံး ဂုဏ်ယူရမယ့် ကိစ္စပါ။"

သက်တော် ၇၃ နှစ် ရှိပြီ ဖြစ်သော ဆရာတော်ကြီး ဂျိုးဇက်က သူ့အတွက် ထခု ကဲ့သို့ ခန့်အပ်ခံရခြင်းမှာ အလွန် အံ့ဩစရာကောင်းသော အရာ တစ်ခုဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံခဲ့သည်။

ကာဒီနယ်အဖြစ် ခန့်အပ်ခံရတာ မယုံကြည်နိုင်ဘူး ဟု ဂျပန်ဂိုဏ်းချုပ်ဆရာတော်ကြီး ပြောကြား



မေလ ၂၀ ရက်နေ့တွင် ပုပ်ရဟန်းမင်း ဖရန်စစ် ခန့်အပ်ခဲ့သော ကာဒီနယ်များထဲ တွင် ဂျပန်နိုင်ငံမှ အိုဆာကာ၏ ဂိုဏ်းချုပ်ဆရာတော်ကြီး သောမတ် မန်ညိုလည်း ပါဝင် သည်။ "ကြေငြာသွားတာကို ကျနော် မသိလိုက်သလို။ ကျနော်ကို ကြိုတင်ဆက်သွယ် တာလည်း မရှိပါဘူး။ ကာဒီနယ် တစ်ပါးဖြစ်ဖို့အတွက် ကျနော်ဟာ အထိုက်တန်ဆုံးလို့ မမြင်မိပါဘူး။ ဒါကြောင့် ယုံရခက်နေတယ်" ဟု သက်တော် ၆၉ နှစ်ရှိပြီ ဖြစ်သော ဆရာတော် က ယူကန် သတင်းဌာန၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ကက်သလစ် ဘာသာဝင် အနည်းငယ်သာ ရှိသော ဂျပန်နိုင်ငံမှ ကာဒီနယ် ခန့်အပ် ခြင်းသည် အများအတွက်လည်း အံ့အား သင့်စရာ ဖြစ်နေသည်။

စာမျက်နှာ ၃ မှ အဆက် ကျင် အား ပြစ်မှားသည့် မကောင်းမှုများ မရေ မတွက်နိုင်အောင် ကျူးလွန်ရန် သက် ရောက်မှု ရှိခဲ့သည်။ (ကမ္ဘာဦးကျမ်း ၃:၁-၁၅၊ အခန်းကြီး ၄)

ကျွမ်းကျင်မှုရှိသော "အလိမ် အညာများ၏ ဖခင် Father of Lies" ၏ နည်း ဗျူဟာသည် နှလုံးသားအား လှည့်စား၊ လှည့်ဖျားသည့် နည်းဖြစ်လေသည်။ ထိုသို့ လူသားတို့၏ နှလုံးသားအား နှလုံးသားအား အလိမ်အညာ၊ လွဲမှားမှုများဖြင့် ခြစား ပျက် စီးစေသော နည်းဖြစ်လေသည်။

ပထမဦးဆုံး လူသားတို့ ကျူးလွန် မိသော အပြစ်တွင် နှောင့်ယှက်သူ နတ်ဆိုး သည် အမျိုးသမီး ဧဝအား ချဉ်းကပ်ကာ သူမ၏ မိတ်ဆွေ သူငယ်ချင်းအဖြစ် စကား ပြောသည်။ ယင်းနောက် အမှန်တရား တဝက်သာ ပါသော စကားကို စတင်ပြော သည်။ "ဧဒင် ဥယျာဉ်မှာ သစ်ပင်များထဲက ဘယ်သစ်ပင်ရဲ့ အသီးကို မစားဖို့ ဘုရား သခင်က မင်းကို တားမြစ်ခဲ့သေးလား၊" ဟု မေးမြန်းခဲ့သည်။ (ကမ္ဘာဦးကျမ်း ၃:၁)

အမှန်တကယ်တွင် ဘုရားသခင် သည် အာဒံအား မည်သည့် သစ်ပင်မှ အ သီးကို မစားရဟု မပြောခဲ့ပေ။ သစ်ပင် တစ်ခုမှ အသီးကို မစားရန်သာ ပညတ်ခဲ့ ခြင်း ဖြစ်သည်။ ထိုသစ်ပင်တစ်ခုအား "အ ကောင်း အဆိုးအား သိသော သစ်ပင်မှသင် မစားရ" (ကမ္ဘာဦးကျမ်း ၂:၇)

အမျိုးသမီး ဧဝသည် မြွေ နတ်ဆိုး အား ပြုပြင်ပေးသည်။ သို့သော် အဆိုးတွင် သူမသည် မြွေ၏ ဖြားယောင် လှုံ့ဆော်မှုတွင် ယုံစားမိခဲ့သည်။ "ဧဒင် ဥယျာဉ်၏ အလယ် ရှိ သစ်ပင်၏ အသီးကို ဘုရားသခင်က 'သေလောက်အောင် စားချင်နေပါစေ၊ မ စားရ၊ ထိတိုခြင်းလည်း မပြုရ' ဟု ပညတ် ထားကြောင်း ဧဝက နတ်ဆိုးမြွေအား ပြန် လည် ဖြေကြားခဲ့လေသည်။ (ကမ္ဘာဦးကျမ်း ၃:၂)

လှည့်ဖြားသူ နတ်ဆိုး မြွေ၏ စကား အား နားထောင်ပြီးသော အခါ ဧဝ၏ အဖြေသည် ဥပဒေ စာကြောင်းကဲ့သို့ ဖြေ ကြား တတ်ကာ အနတ်လက္ခဏာ ဆောင် သော ဖြေကြားမှု ဖြစ်သည်။ ဧဝ သည် နတ် ဆိုးမြွေ၏ အချက်ကျ ပြောဆို ဖြားယောင်း မှုကို လက် ခံ၍ ယုံမှားလေသည်။

အဆိုးတွင် နတ်ဆိုးမြွေက ဧဝ အား "မင်း အသက် သေဆုံးလိမ့်မည် မ ဟုတ်" ဟုသည့် အာမခံသည့် စကားကို လည်း ယုံကြည်မိလေသည်။ (ကမ္ဘာဦးကျမ်း ၃:၄)

လှည့်ဖြားသူ နတ်ဆိုး၏ "ပျက်လို ပျက်စီး လမ်းကြောင်း"သည် အမှန်တရား ကဲ့သို့ ပုံပေါ်နေသည်။ နတ်ဆိုးက "ဘုရား သခင်သည် သင်တို့နှစ်ဦး ဤအသီးကို စား သုံးလိုက်သည်နှင့် သင်တို့၏ မျက်စိများ ပွင့်လာကြပြီး၊ သင်တို့သည်လည်း နတ် ဘုရားများကဲ့သို့ ဖြစ်လာကြမည်၊ အမှန်နှင့်

အမှားကို သိမြင်လာကြမည်၊" ဟု ဖြား ယောင်း ခဲ့ပါသည်။ (ကမ္ဘာဦးကျမ်း ၃:၅)

ဘုရားသခင်သည် မိဘ၏ ချစ် ခြင်းဖြင့် ညွှန်ကြား ပညတ်ခဲ့သည်မှာ အာဒံ၊ ဧဝ ကောင်းဖို့အတွက် ဖြစ်သည်။ ၎င်းကို ဘုရား၏ ရန်သူ၊ နတ်ဆိုးက လှည့်ဖြားလို စိတ်ဖြင့် အမြင်လွှဲစေခဲ့သည်။ ထိုသို့ လှည့် ဖြားမှု ကြောင့် "အမျိုးသမီးသည် ထိုသစ်ပင် အသီးအား စားသုံးရန် သင့်လျော် ကောင်း မွန်သည်ဟု ရှုမြင်လာကာ အမြင်အားဖြင့် အသီးကို လှပသည်ဟု လက်ခံ၍ တက်မက် လာသည်။" (ကမ္ဘာဦးကျမ်း ၃:၆)

ထိုသမ္မာကျမ်းစာ အခန်းများအား ဖတ်ရှုပြီးနောက်တွင် ကျွန်ုပ်တို့ ထောက်ရှု သုံးသပ်ရန်အတွက် အရေးကြီးသော အ လင်း ကျေးဇူး ရရှိပါသည်။ ဘေးထွက် ဆိုး ကျိုးမရှိသော အချက်အလက် သတင်း အ မှား ဟူ၍ မရှိပါ။ ထို့အပြင် မှားယွင်းမှုအား လက်ခံ ယုံကြည်ခြင်းသည် သိသာသော ဆိုးကျိုး သက်ရောက်မှုများ ရှိသည်ဟု သိ ရှိရမည်။ အမှန်တရားအား အနည်းငယ် တလွဲပြင်ဆင် အသုံးချခြင်းသည်ပင်လျှင် ဘေးအန္တရာယ်ရှိသော သက်ရောက်မှုများ ရှိနိုင်ပါသည်။

၃။ အမှန်တရားသည် သင့်အား လွတ်မြောက်စေလိမ့်မည်။ (ရှင်ယောဟန် ၈:၃၂)

ထိုသို့ ဖြစ်ပွားစေသည်မှာ လော ဘ ကြောင့် ဖြစ်သည်။ သတင်းတုများသည် အများအားဖြင့် ပြန်ပွားရလွယ်ကူကာ ထိန်း ချုပ်ရခက်ခဲလှပေသည်။ ထိုသို့ သတင်းတု ပြန်ပွားခြင်း ဟူသည်မှာလည်း လူမှုကွန် ယက်တွင် လူအများအား ခွန်အားရ တိုး တက် စေသည်ထက် လူအများ စိတ်ဝင် စားမည့် လောဘစိတ်ကို တိုးပွားစေရုံဖြစ် တတ်သည်။ စီးပွားရေးနှင့် ဖျက်လိုဖျက်စီး ရည်ရွယ်ချက်များသည် မှားယွင်းသော အ ချက်အလက်များအား ဖန်တီးစေကာ ဩ ဇာ အာကာ ကြီးမားလိုစိတ်ပေါ်တွင် မြစ် ဖြားခံသည်။ ထိုဩဇာအာကာသည် ပိုင် ဆိုင်လို အသုံးချလိုစိတ်လည်း ဖြစ်သည်။ ထို့ အတွက်ကြောင့် အသုံးချခံများသည် ဝမ်းနည်းဖွယ် အခြေအနေဆိုးများကို ခံစား ရတတ်သည်။ ထိုသို့ လှည့်ဖြားတတ်သော မာန် နတ်၏ စွမ်းအင်သည် အလိမ်အညာ တစ် ခုမှ အခြား အလိမ်အညာတစ်ခုသို့ ဆွဲ ဆောင် သွားတတ်ကာ အတွင်းစိတ်နှလုံး လွတ်လပ်ခြင်းအား ဆုံးရှုံးစေသည်။

ထို့ကြောင့် အမှန်တရား အတွက် ပညာရေးဆိုသည်မှာ မိမိတို့၏ အနက်ရှိုင်း ဆုံး လိုအင်ဆန္ဒများနှင့် ဖြစ်လိုစိတ်များအား မည်သို့ သုံးသပ်စဉ်းစားရမည်၊ မည်သို့ အကဲခတ် ဆန်းစစ်ရမည်၊ ဤသို့ဖြင့် အပြစ် ပြုရန် စုံစမ်းနှောင့်ယှက်ခြင်း၌ မယုံစားမိရန် သတိပြုမိနေမည် ဖြစ်သည်။

လှည့်စားနေသော အသုံးအနှုန်း ဘာသာစကားများကြောင့် စဉ်ဆက်မပြတ် ယုံလွယ်နေခြင်းသည် ကျွန်ုပ်တို့၏ နှလုံး

သားအား အရောင်ဆိုး နက်မှောင်စေသည်။ Dostoevsky ၏ သုံးသပ်ချက်သည် ကျွန်ုပ် တို့ အမြင်ပွင့်စေသည်။ "မိမိကိုယ်ကို လိမ် ညာ လှည့်စားသူ၊ မိမိ အလိမ်အညာကိုသာ နားယောင်နေသူသည် သူ၏ နှလုံးသား၌ သော်၎င်း ပတ်ဝန်းကျင်၌သာ၎င်း အမှန် တရားကို ခွဲခြားမမြင်နိုင်တော့ချေ။ ဤ သို့ ဖြင့် ထိုသူတို့သည် မိမိကိုယ်ကိုနှင့် အခြား သူများ အတွက်ပါ လေးစားတတ်မှုများ ပျောက်ဆုံး သွားတော့သည်။

ထိုသို့ လေးစားမှု ပျောက်ဆုံးသွား သူသည် သူတပါးအား ချစ်စိတ် ကုန်ဆုံးလာ သည်။ ချစ်ခြင်း မေတ္တာ စေတနာ မရှိပဲ မိမိ ကိုယ်ကို အာရုံများစေရင်း အဆိုးတွင် ၎င်း တို့သည် ကိုယ့်ကိုကိုယ်နှင့် တပါးသူကို စဉ် ဆက်မပြတ် လိမ်ညာခြင်းဖြင့် အဆုံးသတ် သွားလေသည်။" ဟု Dostoevsky က (The Brothers Karamazov, II, 2) စာ အုပ်တွင် ရေးသားထားခဲ့သည်။

ထို့ကြောင့် ကျွန်ုပ်တို့ မိမိကိုယ်ကို မည်သို့ ကာကွယ်ကြပါမည်နည်း။ လွဲမှား လိမ်လည်တတ်သော ရောဂါပိုးအား ဖြေ ရှင်းကုသရန်အထိရောက်ဆုံးကုသဆေးမှာ အမှန်တရားအားဖြင့် ဆေးကြောရန် ဖြစ် သည်။ ခရစ်ယာန် ဘာသာတွင် အမှန် တရားသည် အရေးကိစ္စအား ဝေဖန်ဆုံး ဖြတ်ရန်၊ အမှန် အမှား အဓိပ္ပာယ်ဖွင့်ဆိုရန် အတွေးအခေါ် သက်သက် မဟုတ်ပေ။ အမှန်တရားသည် မသိမမြင်သေးသော အ ရာများအား အလင်း ပြုရုံ သက်သက် မ ဟုတ်၊ ဂရိဘာသာ စကား ဖြင့် "Aletheia" ဟု ခေါ်သည်။ အမှန်တရား သည် ကျွန်ုပ်တို့ ဘဝသက်တာ တစ်ခုလုံးနှင့် သက်ဆိုင် သည်။

သမ္မာကျမ်းစာတွင် "အာမင်" ဟု သည့် စကားလုံးသည် ထောက်ခံသည့် သဘော၊ တသားတည်းပဲ ရှိသည်ဟူသည့် သဘော၊ ယုံကြည်ကိုးစားသည်ဟူသည့် သ ဘော ဖြစ်သည်။ အာမင်အား မတ္တီး ဝတ်ပြုကိုးကွယ်မှုတွင် အဓိက အသုံးပြု ကြ လေသည်။

အမှန်တရားသည် ကျွန်ုပ်တို့ လဲ ကျခြင်း မရှိစေရန်၊ ကျွန်ုပ်တို့ အမှီသဟဲပြု ကိုးစားသည့် အရာ ဖြစ်သည်။ ဆက်ဆံ ရေးတွင်မူ အယုံကြည်ရဆုံးသော တစ်ခု တည်းသော ဆက်ဆံရေးမှာ အသက်ရှင် သော ဘုရား ဖြစ်သည်။ ယေဇူးသခင်က "ငါသည် အမှန်တရား၊ သမ္မာတရား ဖြစ် သည်။" ဟု ယောဟန် ၁၄:၆ တွင် ဖော်ပြ ထားသည်။ ကျွန်ုပ်တို့သည် အမှန်တရား အား ရှာဖွေတွေ့ရှိနေကြသလို ထပ်တလဲ လဲ ပြန်လည် တွေ့ရှိနေကြသည်။ ကျွန်ုပ်တို့ အား ချစ်မြတ်နိုးတော်မူသော တစ်ဆူတည်း သော ဘုရားသခင်၏ သစ္စာရှိခြင်းနှင့် ယုံ ကြည်စိတ်ချရခြင်းအား သဘောပေါက် ခံ စားရချိန်တွင် ကျွန်ုပ်တို့သည် အမှန်တရား အား ရှာဖွေတွေ့ရှိပြီ ဖြစ်သည်။ ဤ တစ် ချက်တည်းသည်ပင် ကျွန်ုပ်တို့အား ဖြေ လွတ်လိုက်ပေသည်။ "အမှန်တရားသည်

သင့်အား လွတ်မြောက်စေလိမ့်မည်။" (ရှင် ယောဟန် ၈:၃၂)

မှားယွင်းမှုများမှ လွတ်မြောက် ခြင်းနှင့် ပေါင်းသင်း ဆက်ဆံရေးအား ရှာ ဖွေခြင်း - အကယ်၍ ကျွန်ုပ်တို့ ပြောစကား များနှင့် လုပ်ဆောင်ချက်များသည် အမှန်အ တိုင်း၊ ရင်ထဲကလာသည့်အတိုင်း၊ ယုံကြည် ရ လောက်သည့် အခြေအနေတွင် ရှိစေလို လျှင် ဤနှစ်ပိုင်းအား ချန်လှပ်ထား၍ မရ ချေ။

အမှန်တရားအား ဆန်းစစ်သုံးသပ် ရန် ကျွန်ုပ်တို့သည် တသားတည်း ပေါင်း စည်း တည်းရှိရန် အားပေးသည့် အရာတိုင်း အား သုံးသပ်ဆန်းစစ်ရန် လိုအပ်သကဲ့သို့ အထီးကျန်စေသော၊ ကွဲပြားမှုဖြစ်စေသော၊ ဆန့်ကျင်ရန်တိုက်ပေးသော အရာများတို့၏ ဆန့်ကျင်ဖက် ကောင်းမြတ်ခြင်းတို့အား အား ပေးသည့် အရာတိုင်းကိုလည်း သုံး သပ် ဆန်းစစ်ရန် လိုအပ်ပေသည်။

အကယ်၍ သူတစ်ဦးသည် လူ သား အချင်းချင်း လွတ်လပ်စွာ ပြောဆို ဆွေးနွေးခြင်း မပြုပဲ အချင်းချင်း အပြန် အ လှန် နားထောင်မှုဖြင့် ပုဂ္ဂိုလ်ရေး ပေါင်း သင်းဆက်ဆံမှုမပြုသော အခြေအနေတွင် အမှန် တရားအား ရရှိရန် မဖြစ်နိုင်ချေ။

ထို့အပြင် အမှန်တရားဟူသည်မှာ လည်း ရှာဖွေမှု အားလျော့ ရပ်တန့်ရန် မသင့်ချေ။ အဘယ်ကြောင့်ဆိုသော် မှန် ကန်သည့် သတင်းကို ပြောဆိုကြေညာ ပါ သော်လည်း မှားယွင်းခြင်းချော်မှု သတင်း မှားသည် အစဉ်အမြဲ ဝင်ရောက်လာတတ် ခြင်းကြောင့် ဖြစ်သည်။

ကြေညာချက်၊ ထုတ်ပြန်ချက်များ နှင့် ဆိုင်သည့် အမှန်တရားကို ၎င်းတို့၏ အကျိုးဆက် အသီးအပွင့် ရလဒ်လည်း ကျွန်ုပ်တို့ သတိပြုနိုင်ပါသည်။ ရလဒ် အ နေဖြင့် အချင်းချင်း ရန်ပွား အခြေအတင် ပြောလာခြင်း၊ ရန်ကြောင့် အကွဲအပြဲ ဖြစ် ပေါ်လာခြင်း၊ နှုတ်ထွက်ရန် ဖိအားပေးခြင်း ဖြစ်ပေါ်စေသလော သို့မဟုတ် ထိုကြေငြာ ချက်များကြောင့် အချက်အလက် စုံစုံ လင် လင်နှင့် ရင်ကျက်သော သုံးသပ်မှု ပေးခြင်း အားကောင်းစေလျက် အပြုသဘောဆောင် သော ဆွေးနွေးမှုနှင့် အကျိုးရှိသော ရလဒ် များသို့ ဦးတည်သွားသလော ဟူသည် တို့ကို ဆန်းစစ်ရပါမည်။

၄။ ငြိမ်းချမ်းရေး ဖြစ်သည် စစ်မှန်သော သတင်း ဖြစ်သည်

မှားယွင်းလိမ်မှုများအား ကုသရန် အကောင်းဆုံးနည်းမှာ မဟာဗျူဟာ နည်း နာများ မဟုတ်ပေ။ ကုသနည်းမှာ လူ ဖြစ် သည်။ သူတပါးအား နားထောင်ရန် အသင့် ရှိသည့် လောဘမကြီးသော သူများ၊ အမှန် တရားအား ရရှိရန် အမှန်တကယ် တွေ့ဆုံ ဆွေးနွေးမှုကို ပြုလိုသူများ၊ ကောင်းမြတ် ခြင်းအား နှစ်ခြိုက် စိတ်ဝင်စားသူများ၊ မိမိ၏ စကားလုံး အသုံးအနှုန်းများအတွက်

တာ ဝန်ယူမှုရှိသူများတို့သည် ပြဿနာ၏ အဖြေ ဖြစ်သည်။ တာဝန်ယူမှုဖြင့် သတင်း တုများ ပြန့်ပွားနေခြင်းအား ကာကွယ်မည် ဆိုလျှင် အချက်အလက်ပေးသူများ ဖြစ်သည့် သတင်း စာနယ်ဇင်း သမားများ တို့၏ အလုပ် သည် ပိုမို တာဝန်ကြီးလေးပေ သည်။

ယနေ့ ကမ္ဘာကြီးတွင် ထိုအချင်း အရာ သည် အလုပ် တစ်ခုသာ မဟုတ်ပဲ မစ်ရှင် တစ်ခု ဖြစ်လေသည်။ မိမိ သတင်း ကြည့်ရှုသည့် လူများကို အဓိကထား၍ လူ စိတ်ဝင်စားသော ပေါ့ပေါ့ပါးပါး အကြောင်း အရာများနှင့် ဖြစ်ပေါ်လာသည့် သတင်းထူး အတွက် သူများထက် ဦးလျှင်ပြီးရော သ ဘောဖြင့် အလျှင်အမြန် သတင်းတင် နေ ခြင်းထက် သတင်းအချက်အလက်၏ အ နှစ် သာရမှာ လူများအား အဓိက အာရုံ စိုက်ရ မည် ဖြစ်သည်။

အခြား သူများအား သတင်းအ ချက် အလက်ပေးခြင်းမှာ ၎င်းတို့၏ ဘဝ သက်တာ အကြောင်းအရာအား ထိတွေ့ နားလည်နိုင်ရန် ကြိုးပမ်းခြင်းပင် ဖြစ်ပေ သည်။

ထို့ကြောင့် သတင်းအရင်းအမြစ် တိကျစေခြင်းနှင့် ဆက်သွယ်ရေး လုံခြုံစေ ခြင်း ဟူသည်မှာ ကောင်းမြတ်ခြင်းအား အားကောင်းစေခြင်း၊ ယုံကြည်မှုတိုးပွား စေ

ခြင်း နှင့် တပေါင်းတ စည်းတည်း ရှိ စေခြင်း၊ ငြိမ်းချမ်းရေးကို ရှေးရှုသည့် လမ်းဖြစ် ပေ သည်။ ငြိမ်းချမ်းရေးဆိုင်ရာ သတင်း စာ နယ်ဇင်း ကဏ္ဍ အားကောင်း စေရန် ကြိုး ပမ်းကြဖို့ လူတိုင်းကို ကျွန်ုပ် အနေဖြင့် ဖိတ် ခေါ် လိုပါသည်။ သို့သော် ကျွန်ုပ် ဆိုလို ချင်သည်မှာ လေးနက်သော ပြဿနာများ တည်ရှိမှုကို အသိအမှတ် မပြုသည့်သတင်း စာနယ် ဇင်းကို ဆိုလိုသည် မဟုတ်ပေ။ ကျွန်ုပ် ဆိုလိုသည်မှာ သတင်းတု/လူပိန်း ကြိုက် ဆောင်ပုဒ်များ နှင့် အာရုံ ဆွဲဆောင် မှုရှိသော ခေါင်းစီးကိုသာ လိုက်စားခြင်း မပြုဘဲ အမှန်အတိုင်းထုတ် ဖော်ပြောကြား သော စာနယ်ဇင်းပညာကို ဆိုလိုခြင်း ဖြစ် ပေသည်။

စာနယ်ဇင်း ပညာသည် လူသား တို့က လူသားတို့အတွက် ပြုလုပ်ထားခြင်း ဖြစ်ရာ လူသားအားလုံး အတွက် အထူး သဖြင့် ကမ္ဘာ့အဝှမ်းရှိ အသံမဲ့သော သူများ အတွက် အကျိုးရှိရန် ရည်စူးလုပ်ဆောင်ရ ပေမည်။ သတင်းစာနယ်ဇင်းပညာ အနေ ဖြင့် လတ်တလော ဖြစ်ပျက်သည့် သတင်း ထူး Breaking News များကိုသာ ဦးစား မပေးဘဲ ပြဿနာ ပဋိပက္ခများ၏ အဓိက အရင်းအမြစ်များနှင့် ထိုပြဿနာ များအား ဖြေရှင်းရန် မွန်မြတ်သည့် ဖြေရှင်းချက် အ ဆင့် များအား တင်ဆက် ထောက် ပြရန် အထူး အာရုံစိုက်သင့်ပေသည်။ သတင်း

စာနယ်ဇင်းပညာအနေဖြင့် နှုတ်အား လက် တွေ့အားဖြင့် အကြမ်းဖက်မှုများ ဖြစ်ပေါ် စေသည့် အကြောင်းအချက်များအား မတူ ညီသည့် ရှုထောင့်မှ ထောက်ပြ သုံးသပ် ခြင်းကို စွဲစွဲမြဲမြဲ ပြုလုပ်သင့်ပေသည်။

ကျွန်ုပ်တို့သည် အမှန်တရားအား မြတ်နိုးဖော်ထုတ်လိုသော သူများဖြစ်ရန် စိန် ဖရန်စစ်၏ ဆုတောင်း မေတ္တာမျိုးဖြင့် ခွန်အားယူ၍ အဆုံးသတ်လိုပါသည်။

အိုသခင် ကျွန်ုပ်တို့အား ကိုယ်တော်၏ ငြိမ်း ချမ်းရေး ဖော်ဆောင်သူ ဖြစ်စေတော်မူပါ

စည်းလုံးခြင်းကို မဆောက်တည်သော ဆက်သွယ်ရေး၏ ဆိုးရွားခြင်းကို တပည့် တော်တို့ သိနားလည်ရန် စောင့်မတော်မူပါ

ကျွန်ုပ်တို့ အကဲခတ် ဆန်းစစ်နိုင်စွမ်းများမှ အဆိပ်အတောက်များအား ဖယ်ရှားရာတွင် ကျွန်ုပ်တို့အား ကူညီတော်မူပါ။

ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများကဲ့သို့ အခြားသူများအကြောင်းအား ပြောဆိုတတ် စေရန် ကျွန်ုပ်တို့အား ကူညီပေးတော်မူပါ။

ကိုယ်တော်ရှင်သည် သစ္စာသမ္မာဓိရှိ၍ ယုံကြည်စိတ်ချရသောသခင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ရေးသား ပြောဆိုသော စကားလုံး များသည် ကမ္ဘာကြီးအတွက် ကောင်းမြတ် ခြင်း မျိုးစေ့များ ဖြစ်စေပါ။

အော်ဟစ် ငြင်းခုံမှုများ ရှိသည့် နေရာတွင် ကျွန်ုပ်တို့သည် နားထောင်ခြင်းအား ကျင့်

ကြံ့ရပါစေ။ ရှုပ်ထွေးမှုများ ရှိသည့် နေရာတွင် သဟ ဇာတ ဖြစ်ခြင်းကို ဖော်ဆောင်ကြရပါစေ အဓိပ္ပာယ် နှစ်ခွဖြင့် မရောရာခြင်း နေရာ တွင် ကျွန်ုပ်တို့သည် ရှင်းလင်းစွာ သိမြင် နားလည်ခြင်းကို သယ်ဆောင်ရပါစေ။

နောင်ကြည့်ပစ်ပယ်ခြင်းများ ရှိသည့် နေရာ တွင် တလုံးတဝတည်း ခံစားတတ် သည့် စိတ်ဓာတ်ကို ပေးကမ်းပါရစေ။

အများကြိုက် အာရုံခံမှုကို အားပေးသည့် နေရာတွင် တည်ကြည် လေးနက်ခြင်းကို သယ်ဆောင်ပါရစေ။

အဖြစ်သဘော အပါယံဆန်သည့် ခံယူ ချက်များ ရှိသည့် နေရာတွင် စစ်မှန်သော မေးခွန်းများအား မေးမြန်းကြရ ပါစေ။။

အုပ်စုများအား ထားရှိသည့် အမြင်လွဲများ ရှိသည့် နေရာတွင် ယုံကြည်မှု တည် ဆောက်ရန် နှိုးဆော်ပါရစေ။

ရန်လိုမှန်းထားမှုများ ရှိသည့်နေရာတွင် အ ချင်းချင်း လေးစားမှုကို သယ်ဆောင်ပါရစေ မှားယွင်းမှု အလိမ်အညာများ သတင်းတု ရှိသည့်နေရာတွင် ကျွန်ုပ်တို့ သည် အမှန် တရားကို ဆောင်ကြဉ်းပါရစေ။ အာမင်

Francis ပုပ်ဖရန်စစ် ဆီလော်အောင် ဘာသာပြန်သည် Lawrence Jangma Mung Song

ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုကလေးသူငယ်များအသင်းတည်ထောင်ခြင်း (၁၇၅) နှစ်ပြည့် ဂျူဘီလီပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ကျေးဇူးတင်လွှာ

ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များအသင်း တည် ထောင်ခြင်း (၁၇၅) နှစ်ပြည့် ဂျူဘီလီပွဲတော်ကြီးအောင်မြင်စွာ ကျင်းပနိုင်သည့် အတွက် ပထမဦးစွာ အဘဘုရားသခင်အား ကျေးဇူးတင်ရှိပါသည်။

ဂျူဘီလီမစ္စားတရားတော်မြတ်ကို ဦးဆောင်ပူဇော်ပေးပါသော အဖ ကာဒီ နယ်လ် ချားလ်စ်ဘို နှင့် ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများကိုလည်း ကျေးဇူး တင်ရှိပါသည်။ ဂျူဘီလီမစ္စားတရားတော်မြတ်ကောင်းမွန်စွာ ကျင်းပနိုင်ရန် အတွက် ညွှန်ကြားစီစဉ်ပေးပါသော စိန်မေရီကသီဒြယ်ကျောင်းထိုင်ဘုန်း တော် ကြီး Fr. Joseph Maung Win နှင့် ကူညီပံ့ပိုးပေးပါသော လက်ထောက်ကျောင်း ထိုင်ဘုန်းတော်ကြီး Fr. J. Kyaw Thet စိန်မေရီသာသနာ့အကျိုး ဆောင်အဖွဲ့နှင့် တာဝန်ရှိသူများအားလုံးကိုလည်း အထူးပင်ကျေးဇူး တင်ရှိပါသည်။ ဂျူဘီလီ မစ္စားအပြီးတွင် နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးပေးပါသော အလှူရှင် မိသားစု အားလည်း ကျေးဇူးအထူးတင်ရှိပါသည်။

ဂျူဘီလီပွဲပွဲ အခမ်းအနား၌ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးပါသော ဆရာတော် ကြီးများ၊ ဘုန်းတော်ကြီးများကိုလည်း ကျေးဇူးတင်ရှိပါသည်။ ကလေး သူငယ်များ အတွက် အထူးဟောပြောပို့ချချက်နှင့် "ယုံကြည်၊ ကျင့်ကြံ၊ ဝေမျှ၊ သက်သေခံ" ဂျူဘီလီဂုဏ်ပြုသီချင်းကို သီကုံးစပ်ဆိုပေးပါသော Fr. Maurice Nyunt Wai ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။ ကလေးသူငယ်များခေါ်တော်မူခြင်းရ ရှိစေရန်အတွက် ခေါ်တော်မူခြင်းဆိုင်ရာပြခန်းများဝင်ရောက် ပြသပေးပါသော သူတော်စင်အသင်းဂိုဏ်းများကိုလည်း အထူး၊ အထူးကျေးဇူးတင်ရှိပါသည်။ က လေးသူငယ်များ ဂျူဘီလီပွဲတော်တက်ရောက်နိုင်ရန်အတွက် စည်းလုံးညီညွတ် စွာဖြင့် အပင်ပန်းခံဆက်ကပ်ကြသော ဂိုဏ်းချုပ်/ ဂိုဏ်းအုပ်သာသနာ့အသီးသီးမှ တာဝန်ခံဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာ/ဆရာမများ၊ မိဘများ၊ အလှူရှင်များ၊ လုပ်အားရှင်များအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။

ဂျူဘီလီမစ္စားနှင့် အခမ်းအနားတွင် ပံ့ပိုးလှူဒါန်းတပယောဖြင့် ဆက်ကပ် ခဲ့ကြသော လှိုင်ကော်သာသနာ၊ ဒီမော့ဆို တိုက်နယ်မှ သားငယ်သမီးငယ်များနှင့် ရန်ကုန် ဂိုဏ်းချုပ်သာသနာ့မက္ကာယာအဖွဲ့၊ တေးသရုပ်ဖော်အကအဖွဲ့မှ သား ငယ်သမီးငယ်များကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။ သာသနာ့အသီး သီးမှ မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို အကအလှများဖြင့် ဖျော်ဖြေတင် ဆက် ခဲ့ကြသော သားငယ်သမီးငယ်များကိုလည်း အထူး အထူး အထူး ကျေးဇူးတင် ရှိပါသည်။

ဂျူဘီလီအခမ်းအနားကို ပြင်ဆင်ဆောက်လုပ်အလှဆင်ပေးကြပါသော Sein Group မှဝန်ထမ်းများ၊ MCC ခန်းမမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ စိန် အလွိုက်ရက်စ် သီလရှင်များ၊ ငွေပင်လယ်မီဒီယာမှဝန်ထမ်းများကိုလည်း ကျေးဇူး တင်ရှိပါသည်။ ဂျူဘီလီပွဲတော်ကြီးပြုလုပ်ရန်အတွက် ခွင့်ပြုပေးပါသော ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် MCC ခန်းမကြီးအား ငါးရမ်းအသုံးပြုခွင့်ပေးသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအားလည်း အထူးပင် ကျေးဇူးတင် ရှိပါသည်။ ကလေးသူငယ်များ လေ့လာရေးခရီးစဉ်အတွက် YBS (၂၁) ယာဉ်လိုင်း အား ငါးရမ်း အသုံးပြုခွင့်ပေးပါသော ရန်ကုန်တိုင်းသယ်ယူ ပို့ဆောင်ရေး ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် Power Eleven Public Co.,Ltd တို့အားလည်း ကျေးဇူးတင် ရှိပါသည်။

သတင်းမီဒီယာများ ဖြစ်ကြသော RVA၊ မျိုးကြံသူ၊ CBCM - OSC၊ MRTV- 4၊ CHANNEL - 7 တို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။ ဂျူဘီလီပွဲတော် တက်ရောက်လာသောသူများနှင့် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူး အထူး အထူး တင်ရှိပါကြောင်း.....

"မြန်မာပြည်ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုကလေးသူငယ်များအသင်း"

ဆရာတော် အသစ်တစ်ပါး မရရှိသေးခင် ကာလအထိ မန္တလေးရိုက်ချုပ် သာသနာအတွက် ဆက်လက် တာဝန်ထမ်းဆောင်ရန် ဆရာတော်ကြီး နီကောလားစ် မန်ထန်းအား ပုပ်ရဟန်းမင်းကြီးမိန့်ကြား



ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ ဆရာတော်ကြီး နီကောလားစ်မန်ထန်းအား မေလ (၁၈) ရက်တွင် ကျရောက်သော (၇၅) နှစ်ပြည့် မွေးနေ့ ဆုတောင်းစကားနှင့်အတူ မန္တလေးရိုက်ချုပ်သာသနာအတွက်ဆရာတော်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင် ပေးပါရန် မိန့်ကြားခဲ့ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ၎င်းမိန့်ကြားချက်ကို မေလ ၁၈ ရက် နံနက်ပိုင်းက မန္တလေး ကက်သိုလစ်ဘုရားကျောင်းတွင် ကျင်းပပြုလုပ်သော ဆရာတော်ကြီး နီကောလားစ်မန်ထန်း၏ (၇၅) နှစ်ပြည့် မွေးနေ့မိန့်တရားတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

၎င်းမိန့်ကြားချက်အရ မန္တလေးကက်သိုလစ်ရိုက်ချုပ်သာသနာ အတွက် ဆရာတော်အသစ်တစ်ပါး မရရှိသေးခင်ကာလအထိ ဆရာတော်ကြီးနီကောလားစ်မန်ထန်းမှဆက်လက်တာဝန်ယူအုပ်ချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီး နီကောလားစ်မန်ထန်းမှ မန္တလေးသာသနာအတွက် ဆရာတော်အသစ်တစ်ပါး အမြန်ဆုံးရရှိဖို့ရန် ဘာသာတူများမှ ဝိုင်း

ဝန်း ဆုတောင်းပေးကြပါရန် မိန့်တရားတွင် ထပ်မံတိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

မန္တလေးရိုက်ချုပ် သာသနာကို ဒေသခံဆရာတော်ကြီး (၃) ပါး ဖြစ်သော ဆရာတော်ကြီး Joseph ဦးဝင်း၊ ဆရာတော်ကြီး Aloysius ဦးဘခင်၊ ဆရာတော်ကြီး Alphonse ဦးသန်းအောင် တို့မှ ၁၉၅၄ မှ ၂၀၀၂ ခုနှစ်အထိ အဆက်ဆက်တာဝန်ယူခဲ့ကြပြီး ၂၀၀၂ ခုနှစ် နှင့် ၂၀၀၃ ခုနှစ်အတွင်း ကာဒီနယ်ကြီးချားလစ်ဘိုမှ Administrator အဖြစ်လည်းကောင်း ၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆရာတော်ကြီးပေါလ်ဖိန်ထူးဂရောင်မှ ရိုက်ချုပ်ဆရာတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာတော်ကြီး ပေါလ်ဖိန်ထူးဂရောင် အနားယူ ပြီးနောက် ဆရာတော်ကြီး နီကောလားစ်မန်ထန်း မှ ၄ နှစ်တာ ဆက်လက် တာဝန်ယူကြည့်ခဲ့သည်။

ဆရာတော်ကြီး နီကောလားစ်မန်ထန်းသည် မေလ (၁၈) ရက်တွင် သက်တော် (၇၅) နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။

Ref: RVA Myanmar Service

ကလေးသာသနာမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကက်သိုလစ် လူငယ် ပွဲတော် တက်ရောက်ခဲ့သော ကိုယ်စားလှယ်များအား ရိုက်ချုပ်ဆရာတော်မှ ဂုဏ်ပြု ဩဝါဒ မြှောက်ကြား

စာ - ၁၆



မွေးနေ့ရှင် ဆရာတော်ကြီး



Bp Raymond Sumlut Gam
23 June 1953



လူငယ်များအတွက် စိုးရိမ်စိတ် ဖြစ်နေသော ပုပ်ရဟန်းမင်းကြီး

စာ - ၈



တောင်ကြီး ကာသိုလစ်အတွင်း မယ်တော် လိုက်ဂူ အသစ်ဖွင့်ခြင်း

စာ - ၈

၅၂ ကြိမ်မြောက် ကမ္ဘာ့ ဆက်သွယ်ရေးနေ့

သခင်ဇေယျာ ကောင်းကင်ဘုံသို့ တက်ကြွတော်မူသောဖွဲ့ - ၁၃ ရက် မေလ ၂၀၁၈ ခု

အမှန်တရားသည် သင်တို့ကို လွတ်လပ်စေလိမ့်မည်

(ဇယားနီ ၈၃၂)

သတင်းအမှား နှင့် ငြိမ်းချမ်းရေးအတွက်သတင်းပညာ

"The truth will set you free" (John 8:32)
Fake news and journalism for peace

WORLD COMMUNICATIONS DAY

ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုကလေးလူငယ်များအသင်းတည်ထောင်ခြင်း

(၁၇၅)နှစ်ပြည့်ဂျူဗီလီ ၂၀၁၆ အနား

ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုကလေးလူငယ်များအသင်းတည်ထောင်ခြင်း (၁၇၅)နှစ်ပြည့်ဂျူဗီလီ ပွဲတော်ကြီးတွင် ဝိုင်းဝန်း နှင့် တယောဖြင့် ဆက်ကပ် ခဲ့ကြသော သားငယ်သမီးငယ်များ လျှိုင်း ကော်သာသနာ၊ ဒီမော့ဆို တိုက် နယ်မှ ဖြစ်ပါသည်။ လွှဲများဖော်ပြခဲ့ ဖြစ်အတွက် အနူးအညွတ်တောင်း ပန် ပါသည်။

အမှားပြင်ဆင်ခြင်း

CBCM HERALD